


# ပဒေမာန် အကျင့်

၁၁

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရီ  
(ယော)ဆရာတော်



တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက  
အရွှေမဟာပဏ္ဍာဂါရိ  
ဘဒ္ဒန် သီရိရှုနာဘိဝံသ

၁၉၈၅-၁၉၉၀  
ဘဏ္ဍာဂါရိနှင့် ဘဏ္ဍာဂါရိ

# ပုဂ္ဂလင်းညွှန်အကျင့်မှန်

တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိ  
အရွယ်အစွဲ  
(သော)ဆရာတော်)

## ပုဂ္ဂိုလ်မှတ်တမ်း

◆ စာမျခင့်ပြုချက်အမှတ်

၂၂/၂၀၀၂ (၁)

◆ မျက်နှာဖုံးခွင့်ပြုချက်အမှတ်

၃၂၀/၂၀၀၂ (၆)

◆ ထုတ်ဝေခြင်း

ပထမအကြိမ်၊ အုပ်ရေ-၁၀၀၀

တန်ဖိုး - ၄၅၀ ကျပ်

◆ ထုတ်ဝေသည့်ကာလ

၂၀၀၂ ခုနှစ်၊ ဧပြီလ

◆ အတွင်းသားပုံနှိပ်

ဦးကျော်ဇာ (၀၄၂၂၉) ခိုင်ရည်မွန်ပုံနှိပ်တိုက်

အမှတ် ၈၁၊ ဗိုလ်ချုပ်လမ်း၊ ရန်ကုန်မြို့။

◆ မျက်နှာဖုံးပုံနှိပ်

ဦးကျော်စိန် (၀၂၉၀၉)၊ ကျောက်စိမ်းပုံနှိပ်တိုက်

အမှတ် (၁၇၁)၊ ၃၃ လမ်း၊ ရန်ကုန်မြို့။


◆ ထုတ်ဝေသူ

ဦးကျော်ဆန်း (၀၉၃၂)၊ (ရဲဘော်ကျော်ဆန်း)

ရဲအောင်စာပေါ်၊ အမှတ် (၂)၊ ချွန်း(၁)လမ်း

ပုသိမ်ညွန့်၊ ရန်ကုန်မြို့။

သီရိစိစဉ်သည်



# ပြည်လုံးကျေတ်ပြန့်ချိရေး

ရန်တွေ့ဆုံးတော်  
အမှတ်-၉၆၊ (မြေညီ)၊ ၃၈လမ်း၊  
ကျောက်တံတားမြို့နယ်၊  
ရန်ကုန်မြို့  
 ၀၁-၂၄၃၈၇၀

**မာတိ ကာ**  
**ဗုဒ္ဓလမ်းညွှန်အကျင့်မှန်**

သာသနာမှာအထင်ရှားဆုံး <u>ဉာဏ်</u>	...	၁
အဆင့်မြင့်လူ	...	၃
ပစ္စည်းနိပ်စက်လို့ ဒုက္ခရောက်သူတွေ	...	၅
မရှိလို့ဆင်းရဲရင် ဖြေသာတယ်	...	၇
အရှိကို အသိနဲ့ ဘယ်လောက်		
အဖိုးတန်အောင်သုံးနိုင်သလဲ	...	၉
ဒုက္ခသစ္စာလို့ အဖြေထွက်လာတယ်	...	၁၁
အဆင့်မြင့်အသိကို ရထားသောကြောင့်		
အဆင့်မြင့်လူ	...	၁၃
ဆင်းရဲနေပြီဆိုပြီး အထင်မသေးလိုက်နဲ့	...	၁၄
သာသနာနဲ့ မတွေ့တဲ့လူ		
ဘဝအခက်အခဲဖြေစရာမရှိ	...	၁၆
ဘုရားအဆူဆူဟောခဲ့သည်		
ဉာဏ်ပါတီမောက် ၃-ဂါထာ	...	၁၈
တရားဟောချိန်စိပ်လာတာ		
ကိုလေသာထူထပ်အားကောင်းလာလို့	...	၂၁
ကိုလေသာကြောင့် တရားစွမ်းအားတွေ		
ဆုတ်ယုတ်လာတာ	...	၂၃
မိဂဒါဂုန်မှ အစပြု၍	...	၂၅

တစ်ကြာင်းတည်းသောခရီးကို		
နှစ်ပါးမသွားနှင့်	...	၂၇
ရသေ့ညီနောင် ရှင်တစ်ထောင်	...	၂၈
သွားအတူ၊ လာအတူ၊ စားအတူ		
အကြံတူသည့် သူငယ်ချင်းနှစ်ဦး	...	၃၁
လွတ်မြောက်ရေးတရားရှာခရီး	...	၃၅
တရားရှာတရားရှင်တွေ.	...	၃၇
ကောင်းဓာတ်လိုက်ရင်စွာလို့မရဘူး	...	၃၉
ဉာဏ်လျင်ဖြန်ကြီးမားတာကြာင့်	...	၄၀
ကတိကဝတ်အတိုင်း	...	၄၃
တစ်ကိုယ်ကောင်းမဆန်ချင်ဘူး	...	၄၅
ဘယ်လိုဖြစ်ဖြစ် ပရိသတ်များနေဦးမှာပဲ	...	၄၇
ထိပ်တန်းတပည့်ကြီးဖြစ်မည့်သူတွေ	...	၄၉
အဂ္ဂသဝကအသိဉာဏ်ရှုံး	...	၅၁
ဉာဏ်ပရီကံအလုပ်တွေ		
ကြီးမားကျယ်ပြန့်လွန်းလို့	...	၅၃
ဝိပသာနာပြတယ်ဆိုတာ	...	၅၅
သူများရူးထားတဲ့ထမင်းပဲ		
ဝင်စားလိုက်ရသလို	...	၅၇
ပထမဆုံးအကြံမဲ့ သံယာစည်းဝေးပဲကြီး	...	၅၉
ပထမဂါထာနှင့် အနာက်အမိပါယ်	...	၆၁

သည်:ခံခြင်းသည် အမြတ်ဆုံးသော

အကျင့်	...	၆၃
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်	...	
ဖြူအောင်စိတ်ကိုထား	...	၆၇
စွပ်စွဲညှဉ်းဆဲပြောဆိုမှု	...	
ဝါစာသီလထိန်းပါ	...	၆၉

အချိန်ကိုထိန်း အပူဌ္မာမ်း

အမှားဘက်ကအမှန်ဘက်ရောက်အောင်	...	၇၃
သက်မဲ့ရော သက်ရှုပါ	...	
ပြောင်းလဲကြတယ်	...	၇၅
အချိန်ပြောင်းတာမဟုတ်	...	
ခန္ဓာပြောင်းနေတာ	...	၇၇
တရားအလုပ်လုပ်တာ,	...	
အချိန်ကို ပြန်စားတာ	...	၈၁
အသက်ခွန်အားကို စားသည့်အချိန်	...	၈၅
အချိန်ကောင်း (၄)မျိုး	...	၈၇
စိတ်အစဉ်ကို တရားသွင်းလိုက်တာ	...	၈၉
တရားနာခြင်းသည် ရအောင်ယူခြင်း	...	၉၁

ပညာပွားလာမှ အသုံးချတတ်မယ်	...	၉၃
မကောင်းတဲ့အချိန်မရှိ	...	၉၅
ပုထိဇ္ဇားဆိုးက		
ပုထိဇ္ဇားကောင်းကောင်းဖြစ်အောင်	...	၉၇
တရားကိုသာလေးစားမယ်ဆိုရင်	...	၁၀၀
အိပ်ငိုက်နေသူတစ်ဦး	...	၁၀၂
ဟိုရေးဒီရေး ရေးနေသူနှင့်		
ဟိုမော့ဒီမော့ ကြည့်နေသူ	...	၁၀၅
၅ ပောက်မှာ ၁ယောက်	...	၁၀၇
လူရဲ့ဝါသနာက		
မြေရဲ့ ဝါသနာဖြစ်နေတယ်	...	၁၀၉
ဦးခေါင်းပါသော်လည်း		
နားမပါကြဘူး	...	၁၁၁
တိကောင်ဝါသနာဖြစ်နေတယ်	...	၁၁၃
ဘုရားမျက်နှာမြင်အောင် မမောဘူး	...	၁၁၅
သူတော်ကောင်းဝါသနာနှင့်		
ရောက်ဝါသနာ	...	၁၁၇
အကျိုးမဲ့စကားမပြောကြားနှင့်	...	၁၁၉
ပြန်လည်ဆင်ခြင်စဉ်းစားပြီး		
ထိန်းသိမ်းတာ	...	၁၂၁
ပူရမယ့်အချိန်မှာပေါ့လေ	...	၁၂၃

ရွာသင့်သလောက်ရွာမယ်

အေးသင့်သလောက်အေးမယ်	...	၁၂၅
အာရုံကိုဂွင်းလုံးကျေတ်မိအောင်	...	၁၂၇
အာရုံအဖမ်းမတတ်ရင်	...	၁၂၈
အာရုံကြောင့် မီးတောက်မခံရအောင်	...	၁၂၉
အချိန်ထိန်း ကိုရိုယာတပ်ဆင်နေတာ	...	၁၃၁
သမ္မသနာနှင့် ကမ္မဋ္ဌာန်း	...	၁၃၅
ဝိပသုနာက မဂ်ညာဏ်, ဖိုလ်ညာဏ်		
နိုဗ္ဗာန်အထိကျေးဇူးပြုတယ်	...	၁၃၇
ပိဋကတ်သုံးပုံတတ်မှ မဟုတ်ဘူး	...	၁၃၉
ချည်တိုင်နဲ့ချည်ကြီးတော့လိုတယ်	...	၁၄၁
မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းရင်လည်း	...	၁၄၃
ဝိပသုနာပွားတာလည်း ဒီအတိုင်းပဲ	...	၁၄၅
ပြောင်းလဲရင်း နှိပ်စက်သွားတာတွေ	...	၁၄၇
ကိုယ့်ကိုကိုယ် လေ့ကျင့်ပေးမှ	...	
ချမ်းသာအောင်နေရမှာ	...	၁၄၉

## ဗုဒ္ဓလမ်းညွှန် အကျင့်မှန်

တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက  
(ယော)ဆရာတော်

သာသနတော်နှစ် ၂၄၄၂-ခု၊ ကောဇာသက္ကရာဇ်  
၁၃၆၀-ပြည့်နှစ် တရိုတွဲလပြည့်နွေ့၊ ဆရိနှစ် ၁၉၉၉ ခု၊  
ငန်နတီးလ ၃-ရက် တန်ခိုခွဲနွေ့တွင် ရန်ကုန်၌ အာဏာနည်  
ပို့ဆောင်းပေး မင်္ဂလာလူများအသင်းတိုက်ကြံးနှင့်၊ မင်္ဂလာလူများ  
အသင်းချုပ်ကြံး၏ ၃၈-ကြိုမြို့မြောက် ပြုပါဒါပါတီမောက်  
အဆိုတော်နွေ့ကို အကြောင်းပြု၍၊ ကောင်းမှတရားတိုးစား  
ပြုလုပ်အားထုတ်ရာတွင် အမှတ်ရွှေ့ယ် အပြုမြိုင် ဟောကြား  
အမျိုးသာရားတော်ဖြစ်သည်။

## သာသနမှာ အထင်ရှားဆုံးသွေး

ဘုရားအဆုံးအမ သွေးတွေက အများကြီး  
တော့အများကြီးပဲ၊ အဲဒီထဲက သာသနမှာ အထင်

## ତିବିଦ୍ବିନୀରେ—ମୃଦୁତାଙ୍କୁରୀତିରୀକ୍ରମ (ଯୋ)ଶରୀରୀ

ရှားဆုံးဖြစ်တာက သိဝါဒပါတီမောက် သုံးဂါထာ  
ဖြစ်တယ်၊ ဘုရားအဆူဆူ ဟောကြားခဲ့တဲ့ဂါထာ  
ပေါ့။

အဲဒီသုံးဂါထာကို မိမိတိန္ဒြတ်ထဲထည့်လိုက်  
တော့လည်း၊ ဂုဏ်ပြုသဲစုမက အဆူဆူပွင့်တော်  
မှုကြတဲ့ ဘုရားရှင်အားလုံးရဲ့ နှုတ်တော်ထွက်စကား  
လုံးကို မိမိနှုတ်ထဲထည့်လိုက်ရတာမို့၊ ကိုယ့်ရဲ့  
နှုလုံးသားထဲ ထည့်လိုက်ရတာမို့၊ ကိုယ့်ရဲ့အသိ  
စိတ်ထဲထည့်လိုက်ရတာမို့၊ ဘုရားအဆူဆူတွေရဲ့  
စွမ်းအား ကိုယ့်သန္တာန်းမှာထည့်သွင်းပြီးတော့  
ပွားထံ့ရာ၊ စွမ်းအားကိုယူရာရောက်သွားတယ်။

## အဆင့်မြင့်လူ

လောကမှာ လူ ၃-မျိုးရှိတယ်၊ အဆင့်မြင့်  
လူ၊ အလယ်အလတ်လူ၊ အဆင့်နိမ့်လူလို့ လူ  
၃-မျိုးမှာ ပရိသတ်အပေါင်းသူတော်ကောင်းတွေက  
အဆင့်မြင့်လူထဲမှာ ပါဝင်ကြတယ်။

အဆင့်မြင့်လူဆိုတာ အဆင့်အမြင့်ဆုံးဖြစ်  
တဲ့ရတနာနဲ့တွေ့နေရတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်၊ အဆင့်  
အလွန်မြင့်တဲ့ ပုဂ္ဂိုလ်တွေဟာ အဆင့်အမြင့်ဆုံး  
ရတနာနဲ့ တွေ့ကြရမှာပါ။

ရတနာဆိုတာ ရတနာနဲ့ ထိုက်တန်သူတွေ  
အတွက်သာ တန်ဖိုးရှိတာ၊ ရတနာနဲ့ မထိုက်တန်တဲ့  
ပုဂ္ဂိုလ်များဟာ ရတနာနဲ့တွေ့ပေမယ့် စွမ်းအားရမှာ  
မဟုတ်ဘူး၊ သုံးဆောင်ခွင့်ရရှိမှာလည်း မဟုတ်ဘူး။

မိမိတို့တွေ အစမထင် သံသရာကစပြီး  
သံသရာတစ်လျောက်ကျင်လည်ခဲ့တာ တိုင်းတာ  
ကန့်သတ်လို့ မရတော့ဘူး၊ ဘုရားနဲ့လည်းတွေ့  
တော့ တွေ့ခဲ့ကြမှာပါ၊ ဒါပေမယ့် ကံမျက်လုံးနဲ့

## ၄ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

တွေ့ခဲ့ပေမယ့် ဘုရားနဲ့ ထိုက်တန်တဲ့ ဉာဏ်မျက်လုံး  
မပါလို့ လက်လွှတ်ခဲ့ရတာတွေ အများကြီးပါ။

တရားသံလည်း ကြားတော့ကြားခဲ့ကြမှာ  
ပါပဲ၊ ကံနားနဲ့တော့ကြားခဲ့ကြမှာ၊ ဉာဏ်နားနဲ့  
မလိုက်နိုင်လို့၊ တရားနဲ့ ထိုက်တန်တဲ့ ဉာဏ်နား  
မပါလို့၊ လက်လွှတ်ဆုံးရုံးခဲ့ကြရတာတွေဟာ  
တိုင်းတာကန်းသတ်လို့ မရနိုင်တော့ဘူး။

ဒီဘဝမှာတော့ ကံမျက်လုံးလည်းပါတယ်၊  
ကံနားလည်းပါတယ်၊ ကံမျက်လုံးနောက်က ဉာဏ်  
မျက်လုံးလိုက်နေတယ်၊ ကံနားနောက်က ဉာဏ်နား  
ကလည်း တစ်ပါတည်း ပါနေကြတယ်။

ဒါကြောင့်မို့ အဆင့်မြင့်ရတနာကို လက်ခံ  
နိုင်စွမ်းရှိတယ်၊ လက်ခံနိုင်စွမ်းရှိရင် အဲဒါ အဆင့်  
မြင့်လူပေါ့၊ ကမ္မာမှာ အချမ်းသာဆုံးလူဆိုတာ  
အဲသလို စိတ်ထားမြင့်မားသူ၊ ရင့်ကျက်သူ၊ မြင့်တက်  
သူ၊ စွမ်းအားရှိသူများကိုသာ ကမ္မာ့အချမ်း  
သာဆုံးလူလို့ ခေါ်တယ်။



## ပစ္စည်းနှင့်ဝက်လို့ ဒုက္ခရောက်သူတွေ

ရှိတိုင်းချမ်းသာတာမဟုတ်ပါ၊ အသိနောက်  
ကလိုက်မှ ချမ်းသာပါတယ်၊ အရှိနောက်က အသိ  
မလိုက်နိုင်ရင် အရှိမှုန်သမျှ ဒုက္ခချည်းပါ၊ အရှိရဲ့  
ရှေ့ကအသိဉိုးမဆောင်ရင် အရှိက ကိုယ့် ပြန်နိုပ်  
စက်ပါတယ်။

မြေဖမ်းတဲ့အခါ ခေါင်းကမဖမ်းဘဲနဲ့ ကိုယ်  
က အမြိုးကဖမ်းရင် ကိုယ့်ပြန်ကိုက်မှာ သေချာ  
တယ်ပေါ့၊ မြေကိုက်ခံရလို့ သေသွားနိုင်တယ်ပေါ့။

ကိုယ်ရှာထားတဲ့ ပစ္စည်းဥစ္စာတွေကို တရား  
နဲ့ ဖြို့စီးစီးမဖမ်းဘဲ အမြိုးက, ကိုယ်က, မထိမဲ့မြှင်  
ဖမ်းလိုက်ရင် ပစ္စည်းတွေက ကိုယ့်ပြန်ကိုက်မှာပဲ၊  
ပစ္စည်းအနိုင်စက်ခံပြီး ဒုက္ခရောက်ကြာမှာပဲ။

တစ်လောကလုံး ခြုံကြည့်ပါ၊ ပစ္စည်းနှင့်

၆ **တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်**

စက်လို့ ဒုက္ခရောက်နေတဲ့သူတွေ၊ ပစ္စည်းအထိန်း  
မတတ်လို့၊ ပိုက်ဆံတွေအဖမ်းမတတ်လို့၊ တရားနဲ့  
ဖိမိစီးစီး မဖမ်းနိုင်လို့၊ ကိုယ့်ပြန်ကိုက်ပြီးတော့  
ရှိလို့ဝိနေရတဲ့သူတွေ၊ ရှိလို့ပူနေရတဲ့သူတွေ ရှိလို့  
ဆင်းရဲနေရတဲ့သူတွေ အများကြီးပါ။



## မရှိလို့ဆင်းရဲရင်ဖြေသာတယ်

မရှိလို့ ဆင်းရဲရင် “၌၌ ရှိမှုမရှိပဲကို” လို့  
နည်းနည်းဖြေသာတယ်၊ ရှိလျက်သားနဲ့ ဆင်းရဲရ  
တာက ပိုပြီး နာပါတယ်။

ဒါကြောင့် ရှိတိုင်းချမ်းသာကြတာ မဟုတ်ပဲ၊  
အရှိနောက်က အသိလိုက်နိုင်မှု၊ အရှိကို အသိနဲ့  
မိအောင်ဖမ်းနိုင်မှု၊ အရှိသည် ကိုယ့်ကို ချမ်းသာ  
အောင်ဆောင်ရွက်ပေးမှာပါ။

လူအများကတော့ ပြောကြတယ်ပေါ့ “ပိုက်  
ဆံရှိရင် ချမ်းသာမှာ ပစ္စည်းတွေပေါ့ရင် ချမ်းသာ  
မှာ” လို့။

ဒါကတော့ မျှော်လင့်ချက်ကလေးနဲ့ ပြော  
ကြတာပါ၊ တကယ်တော့ သိပ်ပြီး ပိုက်ဆံရှိလာ

## ၈ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ဖြစ်ရင်လဲ “ကျွန်တော်တော့ ချမ်းသာပါဖြီ၊  
ကျွန်မတော့ ချမ်းသာပါဖြီ”လို့ ဘယ်သူများ ရဲရဲ  
ပြောရလို့လဲ၊ တကယ်တမ်းကျတော့ ချမ်းသာပါဖြီ  
လို့ ဘယ်သူမှ မကြိုးဝါးရဲပါဘူး။



# အရှိကိုအသိနဲ့ ဘယ်လောက်အမိုးတန်အောင် သုံးနိုင်သလဲ

ဘေးကတော့ ပြောကြတယ်ပေါ့၊ ဘယ်သူ  
တော့ အရမ်းချမ်းသာတာ၊ ဘာလို့တုန်းဗျာ၊ သူက  
သိန်း ၁၀၀ လောက်တောင်ရှိတာ စသည်ဖြင့်ပေါ့၊  
ဘေးကပြောတာ တကယ့်ကာယကံရှင် ကိုယ်တိုင်  
ကတော့ ပြောတာမဟုတ်ပါဘူး။

အရမ်းချမ်းသာတယ်ဆိုတာ အရှိကို ကြည့်  
ပြီးပြောတာ။

- \* အရှိနောက်ကအသိ
- \* ဘယ်လောက်လိုက်နိုင်သလဲ?
- \* အရှိကို အသိက
- \* ဘယ်လောက်မိအောင် ဖမ်းနိုင်သလဲ?

## ၁၀ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

- \* အရှိကို အသိနဲ့
- \* ဘယ်လောက်အဖိုးတန်အောင် သုံးနှင်း  
သလဲ?

အဲဒါကိုတော့ တိုင်းတာခြင်းမပြုပဲ၊ အရှိတစ်ခုလောက်ကြည့်ပြီး “ချမ်းသာတယ်, ချမ်းသာတာမှ အရမ်းကြီးကို ချမ်းသာတာ”လို့ ပြောကြတာ၊ ရိုးရိုးတောင် မဟုတ်သေးဘူး၊ အရမ်းချမ်းသာတာ, အရမ်းကြီးကို ချမ်းသာတာနော်။

ဟုတ်တယ်၊ အရမ်းကြီးပေါ့၊ အခုပဲပြီးပြီး၊  
ပြီးပြီးနဲ့ ဘာကြာလို့လဲ ငိုရတော့တာပဲ၊ အခုပဲ  
ချစ်ချစ်ခင်ခင်နဲ့၊ ဘာကြာလို့လဲ၊ နှစ်ယောက်ကွဲ  
ပါရော, စသည်ဖြင့် အရမ်းချမ်းသာနေကြတာလေ။



## ဒုက္ခသစ္ာလို့ အဖြေထွက်လာတယ

ချမ်းသာနေကြပါတယ်လို့ သမုတ်နေကြတဲ့ ပိုက်ဆံတွေ၊ ပစ္စည်းတွေက၊ တကယ့်ချမ်းသာဟုတ်သလား၊ မဟုတ်သလားဆိုတာ သာသနာ့ ဓာတ်ခွဲခန်းထဲထည့်ကြည့်မှ အဖြေထွက်မယ်။

သာသနာ့ဓာတ်ခွဲခန်းထဲ ထည့်ကြည့်လိုက်တော့ အဖြေပေါ်လာတယ်၊ ဒုက္ခသစ္ာတဲ့၊ သူခလို့ အဖြေ မပေးဘူး၊ ဒုက္ခသစ္ာလို့ အဖြေထွက်လာတယ်။

“ပိုက်ဆံနဲ့ပစ္စည်း ပေါ့ရင် ချမ်းသာရမှာပေါ့၊ ဘယ့်နှယ် ဒုက္ခသစ္ာ ဖြစ်ရမှာလ”ဆိုပြီး မကျေနပ်လို့ “သေချာအောင် နောက်တစ်ခါ သာသနာ့ ဓာတ်ခွဲခန်းထဲ ထည့်ကြည့်ဦးမှပါလေ” ထည့်ကြည့်

## ၁၂ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

လိုက်တယ်၊ ဟော—ဒုက္ခသစ္ာတဲ့၊ ဒီအတိုင်းချဉ်းပဲ  
အဖြစ်ထပ်ထွက်လာတယ်။

ဒုက္ခတောင် ရိုးရိုးမဟုတ်သေးဘူး၊ “သစ္ာ”  
ပါတယ်၊ မှန်လိုက်တာ၊ ဘယ်သူမှ ကန်းကွက်လို့  
မရ၊ ဘယ်သူမှ မဟုတ်ပါဘူး ငြင်းလို့မရတဲ့ဒုက္ခ  
ပေါ့။

အဲသလိုဆိုရင် လောင်စာတွေပဲ၊ အဲဒီလောင်  
စာတွေကို ကိုယ့်သန္တာန်က တဏ္ဍာသမှုဒယ သစ္ာ  
မီးနဲ့ ရှို့လိုက်တော့ လောင်စာနဲ့ မီးတွေပြီးလောင်  
ရော့။

အဲသလိုလောင်တာကိုပဲ ချမ်းသာ၊ ချမ်းသာ  
လို့သမှတ်ပြီးတော့ ဒါနဲ့ပဲ တစ်ဘဝကုန်သွားခဲ့က  
တာ၊ သံသရာမှာ တိုင်းတာလို့၊ ကန်းသတ်လို့၊  
ရေတွက်လို့ မရတော့ပါဘူး။



## အဆင့်မြင့်အသိကို ရထားသောကြောင့် အဆင့်မြင့်လူ

ဒီဘဝမှာတော့ သာသနာကပေးထားတဲ့  
အသိဉာဏ်လေးရထားတော့ အရှုံကို အသိနဲ့ထိန်း  
၍အဖိုးတန်အောင် သုံးနိုင်ခွင့်ရကြပါတယ်।  
ဒါကြောင့်-

- \* အဆင့်မြင့်လူဆိုတာ
- \* အဆင့်မြင့်အသိကို ရထားသောကြောင့်
- \* ရှိတာနဲ့ ချမ်းသာအောင်
- \* နေတတ်သောကြောင့်
- \* အဆင့်မြင့်လူလို့ပြောတာပါ။

## ဆင်းရဲနေပြီဆိုပြီး အထင်မသေးလိုက်နဲ့

သာသနာမှာ ထိပ်တန်းကျင့်နေတဲ့ ပုဂ္ဂိုလ်  
တွေ, ရူတင် ၁၃-ပါးဆောင်တဲ့ ပုဂ္ဂိုလ်တွေရဲ့  
အရှိကိုကြည့်စမ်းပါဗျာ၊ သပိတ်တစ်လုံးနဲ့ သက်န်း  
သုံးထည်ပဲ၊ ဘာမှမရှိဘူး၊ နေတော့လဲသစ်ပင်  
အောက် စသည်မှာ-

“သော်... သူတော့ဖြင့် အရမ်းဆင်းရဲနေ  
ပြီတဲ့” လို့များတော့ သွားပြီး အထင်တော့မသေး  
လိုက် ပါနဲ့၊ အချမ်းသာဆုံးလူပါ။

သပိတ်တစ်လုံးနဲ့ သက်န်းသုံးထည်ပဲရှိလို့  
“ပစ္စည်းတွေရှားပါးလှချည်လား၊ ချို့တဲ့လှချည်

လား၊ သူတော့ အရမ်းဆင်းရဲနေ့ပြီ သနားစရာ”လို့  
များ အထင်တော့ မသေးလိုက်ပါနဲ့၊ သာသနာမှာ  
ဒါမျိုးကို လူချမ်းသာခေါ်တာပါ။

ပစ္စည်းတွေ ရှိလာရင်တောင်မှ တွယ်တာ  
ခြင်းမရှိ၊ စွဲလန်းခြင်းမရှိ၊ ကပ်ဖြေခြင်းမရှိ၊ ပေါ်ပေါက်  
လာလို့သာ ဝတ္ထာရားအရ ထိန်းသိမ်းထားရတာ၊  
ဘယ်သူယူယူ၊ ယူချင်တဲ့သူယူပဲ၊ ဒါမှမဟုတ်  
ကိုယ်က အကုန်ဖြန့်ဝေပေးလိုက်မှာပဲ။

ဒါကြောင့် တကယ်စုရမှာက တရားပါ၊  
သက်မဲ့သက်ရှိတွေ အပေါ် ဝင်ထိန်းရမှာက အသိ  
တရား၊ ဒါကြောင့် ကမ္မာအချမ်းသာဆုံးလူ ဆိုတာ  
ရှိတာနဲ့ ချမ်းသာအောင် နေတတ်တဲ့သူကို ခေါ်တာ၊

ဘနဲ့တွေ.တွေ.၊ ဘယ်အာရုံနဲ့တွေ.တွေ.  
ပြိုမျိုးစွာ၊ တည်ပြိုမျိုးစွာ၊ ရင့်ကျက်စွာနေတတ်  
တယ်၊ အာရုံထောင်းထူးမှုခံနိုင်တယ်၊ သူများငိုနေ  
ကြတဲ့နေရာမှာ ပြီးပြီး၊ ပြီးပြီးနဲ့ နှလုံးအေးအောင်  
နေတတ်တယ်။



## သာသနာနဲ့ မတွေ့တဲ့လူ ဘဝအခက်အခဲ ဖြေစရာမရှိ

သာသနာနဲ့မတွေ့တဲ့ သူတွေကို အကဲခတ်ပါ။ သူ့မှာရပ်ဝတ္ထုနဲ့ အရေအတွက်ပဲပါတယ်၊ ခုန်ပြောတဲ့ ဘယ်သူတွေ ဘယ်လောက်ချမ်းသာတယ်ဆိုတာ သူ့ပစ္စည်းကြည့်ပြောကြတာသူ့အသိတရားဘယ်လောက်ရှိတယ်ဆိုတာ သို့ရတာမဟုတ်ဘူး။

သူ့(သာသနာနဲ့မတွေ့တဲ့လူ)မှာ အစားထိုးစရာ မရှိပါဘူး၊ လဲတယ်ဆိုတူစရာမရှိပါဘူး၊ ရပ်ဝတ္ထုတွေ အဆင်ပြနေတုန်း ခပ်ပြီးပြီးနေနိုင်လိမ့်မယ်၊ ထစ်ကနဲ့တစ်ခုခုအဆင် မပြပြီဆိုတာနဲ့တစ်ပြိုင်နက် ဒေါသတွေလာပြီ၊ အပူတွေလာပြီ，

တုတ်တွေ, ဓားတွေ, တန်းစီစောင့်နေကြပြီ။

ဒါမှမဟုတ် ပတ်ဝန်းကျင်ကို ဘယ်လိုမှ  
လက်လှမ်းမမှုပေါ်တော့ဘူးဆိုရင် ကိုယ့်ဟာကိုယ်  
ဒုက္ခပေးတော့မယ်၊ အရက်တွေသောက်တော့မယ်၊  
မူးယစ်ဆေးဝါးတွေ သုံးစွဲတော့မယ်၊ အဆိပ်တွေ  
သောက်တော့မယ်၊ တိုက်အမြင့်ကြီးတွေပေါ်တက်,  
ကယောင်ကတမ်းခုန်ချတော့မှာ။

သူ့မှာ အစားထိုးစရာမရှိဘူး၊ ဘဝ အခက်  
အခဲကို ဖြေစရာမရှိဘူး၊ ဟာကနဲ့ပျောက်ကွယ်သွား  
တဲ့နေရာမှာ “ဟောဒါပဲ”လို့ အစားထိုးစရာ မရှိဘူး၊  
ဘိုင်းကနဲ့လဲသွားတဲ့စိတ်ကို ထူးပေးစရာ တရား  
မရှိဘူး၊ ဒါကို အဆင့်နိမ့်လူလို့ခေါ်ပါတယ်။

အဲသလိုဆိုတော့ မိမိတို့မှာ ရတနာနဲ့တွေ  
နေရတာမို့ အဆင့်မြင့်လူတွေ ဖြစ်ကြတယ်၊  
ဒါကြောင့် သာသနာနဲ့ တွေ့တဲ့ပုဂ္ဂိုလ်၊ ရတနာသုံး  
ပါးနဲ့တွေ့ရတဲ့ပုဂ္ဂိုလ်များဟာ လောကမှာ ကံအ  
ကောင်းဆုံးလူများဖြစ်ပါတယ်။



## ဘုရားအဆူဆူဟောခဲ့သည့် သုဝါဒပါတီမောက် ၃- ဂါထာ

ဘုရားဆုံးမထွေဝါဒဖြစ်တဲ့ ထိဝါဒပါတီ  
မောက် ၃-ဂါထာကို ခုနက မင်္ဂလာဗျူဟာအသင်း  
ချုပ် ဒကာဒကာမအပေါင်း သူတော်ကောင်းတွေ  
ရွတ်ဆိုကြတာကြားရတယ်၊ ဒီ ၃-ဂါထာဟာ  
ဘုရားအဆူဆူဟောခဲ့တာပါ၊ တရားကတော့ ဒါပါ  
ပဲ ဟောချိန်တော့ ကွွာပါတယ်။

ဆိုကြပါစို့၊ နောက်ဆုံးပွင့်တဲ့ ဘုရား ၇  
ဆူမှာ ဝိပသီမြတ်စွာဘုရားဆိုရင်ဟောဒီ ထိဝါဒ  
ပါတီမောက် ၃-ဂါထာကို ၇-နှစ်တစ်ကြိမ်ပဲ  
ဟောတယ်၊ တစ်ခါဟောလိုက်ရင် ၇-နှစ် တည်  
သွားတယ်၊ ထပ်ဟောစရာမလိုတော့ဘူး၊ ကိုလေ  
သာ အလွန်နည်းတဲ့ခေတ် ဖြစ်တာကိုး။

ကိုလေသာအလွန်နည်းတဲ့ခေတ်မှာ ဟောရ<sup>၁</sup>  
 တော့ မြတ်စွာဘူရားလည်း အလွန်သက်သာတယ်၊  
 ပြောရဆိုရတာ အင်မတန် သက်သာတယ်၊ ကျင့်ကြ  
 ကြိုးကုတ် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေဆိုရင် အတိမ်း  
 အစောင်းမရှိ ကျင့်ကြကြတယ်၊ လိုက်နာကြတယ်၊  
 အားထုတ်ကြတယ်၊ ကောင်းကောင်းနေကြတယ်။

၇-နှစ်မှ တစ်ကြိမ် ဒီ ၃-ဂါထာဟောရုပဲ၊  
 ဒီပြင်တရားတွေ ဘာမှ အထူးဟောနေစရာမလိုဘူး၊  
 ဒီပြင် စည်းကမ်းဥပဒေတွေဘာမှ ထုတ်နေစရာ  
 မလိုဘူး၊ ဒီ ၃-ဂါထာကို ၁-ခါဟောလိုက်တာနဲ့  
 ၇-နှစ်နောက်ထပ် ဘာမှ ပြောစရာမလိုလောက်  
 အောင် ကိုစွဲပြီးသွားတယ်တဲ့ပျော်။

သို့ခါမြတ်စွာဘူရား၊ ဝေသာဘူမြတ်စွာဘူရား  
 တို့ကျတော့ ၆-နှစ်တစ်ကြိမ်၊ ဉာဝါဒပါတီမောက်  
 ၃-ဂါထာကို ဟောကြတယ်၊ ၆-နှစ်မှ ၁-ခါပဲ  
 ဟောတယ်၊ တစ်ခါဟောရင် ၆-နှစ်ခံတယ်၊ နောက်  
 ထပ်ဘာမှ ပြောစရာမလိုဘူး။

ဟောရပြောရတာ အင်မတန် သက်သာ  
 တယ်၊ ကိုလေသာအလွန်နည်းတဲ့ခေတ်၊ တရားကို  
 အလွန်လေးစားတဲ့ခေတ်။

## ၂၀ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ကကုသန်မြတ်စွာဘုရား၊ ကောဏာရုံမြတ်  
စွာဘုရားတို့ကျတော့ ၁-နှစ်တစ်ကြိမ် အဲဒီ ၃-  
ဂါထာကိုဟောတယ်၊ ၁-နှစ်များ တစ်ကြိမ်ပဲဟော  
တယ်၊ တစ်ခါဟောလိုက်ရင် ၁-နှစ်ခံသွားတယ်၊  
နောက်ထပ် ဘာမှ ပြောစရာမလို့၊ လိုက်နာကြ  
တယ်၊ အားထုတ်ကြတယ်၊ ကျင့်ကြံကြတယ်။

ကသုပမြတ်စွာဘုရားကျတော့ ၆-လ  
တစ်ကြိမ် ထဲဝါဒပါတီမောက် ၃-ဂါထာကို  
ဟောတယ်၊ တစ်ကြိမ်ဟောထားရင် ၆-လ ခံတယ်၊  
နောက်ထပ် ဘာမှ ပြောစရာမလို့၊ ကျင့်ကြံကြီး  
ကုတ် အားထုတ်ကြတယ်။

---

## တရားဟောချိန်စိပ်လာတာ ကိုလေသာထူထပ်အားကောင်းလာလို့

ဒီတော့ တရားဟောချိန် တစ်စံ၊ တစ်စံ  
ကွာလာတာတွေ့ရမယ်၊ အချိန်တွေစိပ်လာတာ  
တွေ့ရမယ်၊ အချိန်တွေစိပ်၊ စိပ်လာကတည်းက  
ကိုလေသာတွေ တစ်စံ၊ တစ်စံ၊ အားကောင်းလာပြီ၊  
ထူထပ်လာပြီ၊ အပူအခိုးအငွေ့တော်တော်လေး  
များလာပြီ။

အပူအခိုးအငွေ့များရင် များလာသလောက်၊  
ပြောရ၊ ဟောရ၊ ဆုံးမရတာလည်း အချိန်လေးက  
စိပ်လာတယ်ပေါ့။

ဂေါတမမြတ်စွာဘုရားကျတော့ ဉာဏ်အ  
ပါတီမောက်ကို ပထမဗောဓိဝါ ၂၀-အတွင်းမှာ  
ဟောတော်မူတယ်၊ ဘုရားကိုယ်တော်တိုင် ၁၅-

## JJ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ရက်တစ်ကြိမ် လပြည့်တိုင်း၊ လက္ခာယ်တိုင်းဟောတယ်၊ ပါတီမောက်ဟောကြားတဲ့ ရက်တွေပေါ့၊ သံယာတော်များက နာယူကတယ်။

၏ ၂၀-နောက်ပိုင်းကျတဲ့အခါ သာသနာ  
မှာ အပြစ်အနာအဆာတွေ ပေါ်လာတော့ သိဝါဒ  
ပါတီမောက် ၃-ဂါထာနဲ့မရတော့ဘူး၊ မလုံလောက်  
တော့ဘူး။



## ကိုလေသာကြောင့်တရားစွမ်းအားထွေ ဆုတိယုတိလာတာ

လောကမှာ စကားနားထောင်ပြီး လိမ္မာတဲ့  
သားကောင်းသမီးကောင်းလေးတွေရှိတဲ့ မိဘများ  
သိပ်ပြီးတော့ စည်းကမ်းသတ်မှတ်နေစရာလဲမလို  
ဘူး၊ ခြိမ်းချောက်ပြီး ငါးကိုစရာလဲမလိုဘူး၊ သတိ  
ပေးစကားလေး ရုဖန်ရုခါ ပြောလိုက်ရုပဲ။

တစ်ခါတစ်ရုကျတော့ စကားနားမထောင်  
တဲ့ သားသမီးတွေပေါ်လာတဲ့အခါ, ချောက်တန်  
ချောက်, ငါးကိုတန်ငါးကို, တုတ်ပြတန်ပြ လုပ်ရ  
တာပဲလေ။

သာသနာလည်း ဒီအတိုင်းပေါ့, ကိုလေသာ  
ရဲ့သတ္တိက သူ့အစွမ်းရှိသလောက်ပြတာပဲ၊ ဆုပ်  
ကပ်ဆိုတာ ဘယ်သူကမှ ကန့်သတ်ပေးတာမဟုတ်

## ၂၄ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ဘူး၊ သတ္တဝါတွေက ကိုလေသာက လိုက်ကန့်သတ်  
သလို ဖြစ်တာ။

- \* ကိုလေသာကြောင့်
- \* တရားစွမ်းအားတွေ ဆုတ်ယုတ်တာ
- \* တရားစွမ်းအားဆုတ်ယုတ်တော့
- \* သက်တမ်းတွေ ဆုတ်လာတာ
- \* ကောင်းတာတွေ အကုန်ဆုတ်တာ

ဒါကြောင့် ကိုလေသာသတ္တိကြောင့် ထိဝါဒ  
ပါတီမောက် ၃-ဂါထာကို မြတ်စွာဘုရားက ၁၅-  
ရက်တစ်ကြိမ်ဟောရုံနဲ့ မရတော့ဘူး၊ အာဏာ  
ပါတီမောက်၊ အမိန့်အာဏာနဲ့ ထုတ်ပြန်ရတာ။

လ။ ပ။ ရ။ ၂။ လ။ ပ။ , မ လ။ ပ။ ရ။ ၂။  
အာပတ်, မလ။ ပ။ ရ။ ဘူး ဆို မလ။ ပ။ နဲ့ ,  
မလုပ်ပါနဲ့ပြောလျက်သားနဲ့ လုပ်ရင် အာပတ်,  
အဲသလို စသည်ဖြင့် စည်းကမ်းတွေ အပြစ်တွေနဲ့  
အာဏာပါတီမောက် သတ်မှတ်တဲ့ အချိန်ကစပြီး  
မြတ်စွာဘုရားက ထိဝါဒပါတီ မောက် ၃-  
ဂါထာကို မဟောတော့ပါဘူး၊ ရဟန်း  
တော်များကသာ အာဏာပါတီမောက်ကို ၁၅-  
ရက်တစ်ကြိမ် သိမ်တဲ့မှာ သံပုံပရီသတ် အလယ်မှာ  
ရွှေတ်ကြပါတော့တယ်။

ဉာဏ်ပါတီမောက်ကို ဘုရားကိုယ်တော်  
တိုင်ဟောတယ်၊ သံယာများ မဟောပါ၊ အာဏာပါ  
တီမောက်ကျတော့ သံယာများသာ ရွတ်ကြပါ  
တယ်၊ ဘုရားက မရွတ်၊ မဟောပါ။

ဒါကြောင့် ဉာဏ်ပါတီမောက်သည်  
မြတ်စွာဘုရား၏ ပထမဖောမီအတွင်း (အထူး  
အားဖြင့်တော့) ဉာဏ်ပါတီမောက် အခါတော်  
နေ့ရယ်လို့ ဖြစ်လာရတာ ပထမဆုံးဝါ၊ တပို့တွဲ  
လပြည့်နေ့ကစခဲ့တာ။

## မိဂဒီဂုဏ်မှ အစပြော

မြတ်စွာဘုရားဟာ မဟာသဏ္ဌရာ၏ ၁၀၃-  
ခု ကဆုန်လပြည့်နေ့မှာ တရားလုံးစုံ အကုန်သိမြင်  
တဲ့ သဗ္ဗည့်တည်ကြော်ရှင် ဘုရားအဖြစ်သို့ ရောက်  
တော်မူခဲ့ပါတယ်။

ဘုရားအဖြစ်သို့ ရောက်တော်မူပြီး J-  
လအကြာ ဝါဆိုလပြည့်နေ့ကျတော့ ကဲသိပတန

## ၂၆ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

မိဂဒါဂုန်တောမှာ ပဋိဝရီ ငါးညီးတို့(နတ်တွေက  
တော့ အများကြီးပေါ့)ကို တရားညီးဟောခဲ့ပါတယ်။

အဲဒီလပြည့်နေ့ကစြိုး သံပူးပေါ်ပေါက်  
လာတယ်၊ ပြီးတော့မှ ဝါဆိုလပြည့်ကျော် ၅-ရက်  
(လပြည့်နေ့နဲ့ပေါင်းရင် ၆-ရက်) အတွင်း ပဋိဝရီ  
၅-ညီးတို့ဟာ ရဟန္တာဖြစ်ကြတယ်၊

နောက်တော့ ယသသူဇ္ဈားသားနဲ့ အပေါင်း  
ပါ သူဇ္ဈားသား-၅၄ညီး၊ စုစုပေါင်း ၅၅-ညီးတို့ကို  
မြတ်စွာဘုရား တရားဟောကြားတယ်။

မြတ်စွာဘုရားက ပထမဆုံးဝါကို ကူသိ  
ပတန် မိဂဒါဂုန်တောမှာပဲ ဝါကပ်တော်မူတယ်၊  
အဲဒီ ပထမဝါအတွင်းမှာ ရဟန္တာ ၆-ကျိုပ်ပေါ်လာ  
တယ်၊ ပဋိဝရီ ၅-ညီးရယ်၊ ယသ သူဇ္ဈားသားနဲ့  
အပေါင်းပါ ၅၅-ညီး၊ အားလုံးပေါင်း ရဟန္တာအပါး  
၆၀၊ ပထမဝါမှာမြတ်စွာဘုရား သာသနပြုလို့  
တရားဟောလို့ ရဟန္တာအပါး ၆၀-ပေါ်ပေါက်ခဲ့ပါ  
တယ်။

## တစ်ကြောင်းတည်းသောခရိုးကို နှစ်ပါးမသွားနှင့်

သီတင်းကျော်တွေ့ မြတ်စွာဘုရားက  
သာသနာပြုကိစ္စတာဝန်ခွဲဝေတော်မူတယ်၊ ရဟန်း  
တော်အပါး ၆၀-ကို ဘုရားက “စရထ ဘိက္ခဝေ  
စာရိကံ” ရဟန်းတို့- ဒေသစာရိ လှည့်လည်ကြ,  
တရားမနာသူမရှိရအောင်၊ တရားနဲ့ ထိုက်တန်  
သူတွေ မနာရမရှိရအောင် တရားဖြန့်ကြ၊ ဒါကြောင့်  
ချစ်သားတို့- ခရီးထွက်ကြ၊ လှည့်လည်ကြ၊  
တစ်ကြောင်းတည်းသော ခရီးကို နှစ်ပါးမသွားကြ  
နှင့် နှစ်ပါးသွားရင် အချိန်တွေ အပိုကုန်မယ်၊  
တစ်လမ်းတစ်ပါးပဲသွားကြ၊ တရားနဲ့ထိုက်တန်တဲ့  
ပုဂ္ဂိုလ်တွေတွေ.တိုင်း,တွေ.တိုင်း အင်မတန် ကောင်း  
မွန်တဲ့တရားတွေ ဟောကြ”လို့ ဘုရားက သာသနာ  
ပြုတာဝန်တွေ ခွဲဝေပေးတော်မူတယ်။

## ၂၈ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ဘုရားကိုယ်တော်တိုင်လည်း ဥရေဝေလ<sup>၁</sup>  
တောကို ဦးတည်ပြီး တစ်ပါးတည်းကြွသွားပါ  
တယ်၊ အချွေအရံ ပရီသတ်မပါပါဘူး၊ ဒီအချိန်  
မှာ အရှင်အာနန္ဒာ အလုပ်အကျွေးမဖြစ်သေးပါဘူး၊  
အလုပ်အကျွေးရာထူး ယူထားတဲ့ ရဟန်းလည်း  
တစ်ပါးမှ မရှိသေးပါဘူး၊ ဘုရားရှင်တစ်ပါးတည်း  
ဥရေဝေလတောကို ကြပါတယ်။



## ရသေ့ညီနောင်ရှင်တစ်ထောင်

တစ်ပါးတည်းကြတော့ ကပ္ပါသိကတော့  
အုပ်ရောက်၊ ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိုပ်နဲ့တွေ့။  
ဘုရားက တရားဟော၊ သောတာပန်ဖြစ်၊ ဥရေဝေလ  
တောဆက်လျှောက်၊ အဲဒီမှာ သီတင်းကျော်လပြည့်  
ကစပြီး ပြောသို့လပြည့်ဝန်းကျင်အထိ ၃-လကြား  
သီတင်းသုံးပါတယ်။

ဤရ ၆၀ လက သာ ပ အ မူး ပြ တဲ့  
ရသေ့ညီနောင် ရှင်တစ်ထောင်လို့ သာသနာမှာ  
နာမည်ကြီးတဲ့ ရသေ့အပါး တစ်ထောင်အား  
တရားဟောချော့ကျော် လို့ အားလုံးရဟန်ဘတွေ  
ဖြစ်ကြတယ်။

ရသေ့တစ်ထောင်ကို ဘုရားက ဖော်သိက္ခာ့  
ခေါ်ပြီး ရဟန်းပြုပေးလိုက်တာ သိမ်ထဲဝင်ပြီး

## ၃၀ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ရဟန်းခံပေးရတာ မဟုတ်ပါဘူး၊ အကုန်ရဟန်း  
ဖြစ်ကြတယ်။

ရသေ့ဟောင်းဖြစ်တဲ့ ရဟန်းအပါး တစ်  
ထောင် ပြာသို့လပြည့်ဝန်းကျင်မှာ ဖြစ်ကြတော့၊  
ရဟန်းအပါးတစ်ထောင်နဲ့အတူ မြတ်စွာဘုရားရှေ့  
ဆက်လျောက်တာ ပြာသို့လပြည့်ကျော်လောက် မှာ  
ရာဇ်ပြီးကို ရောက်ပါတယ်။

ရာဇ်ပြီးရောက်တော့ ဖိမ့်သာရမင်းက  
စောစီးစွာ ဘုရားမဖြစ်ခင်ကတည်းက “ဘုရား  
ဖြစ်ရင် တပည့်တော်ရဲ့ နိုင်ငံကို အရင်ဆုံး ကြပါ  
ဘုရား”လို့ လျောက်ထားခဲ့တဲ့စကားအရာ၊ မြတ်စွာ  
ဘုရားကြွလာတာပါ။

ဘုရားကြွလာတဲ့သတင်းကို ဖိမ့်သာရမင်း  
ကြားတော့ဘုရားထံလာရောက်၊ ဘုရားနဲ့တွေ့ဆုံးကြ၊  
ဘုရားက တရားဟော၊ တရားနာ၊ ဖိမ့်သာရမင်း  
လည်း သောတာပန် ဖြစ်ပါတယ်။

အဲဒီမှာ ဝေါးဝန်းကျင်ကြီးကို ဖိမ့်သာရ  
မင်းက ဘုရားရဲ့အရုံအဖြစ် သီတင်းသုံးရန် ကျောင်း  
တော်အဖြစ် ရေစက်သွန်းချလှုဒါန်းပါတယ်၊ အဲဒီမှာ  
ဘုရားရှင် သီတင်းသုံးတယ်။

မဟာသက္ကရာဇ် ၁၀၃-ခု ပြာသို့လပြည့်  
 ကျော်ကစပြီး တပို့တွဲလပြည့်နေ့ထိအောင် မြတ်စွာ  
 ဘုရားဟာ ရာဇ်ရှိဟန် ဝေါ်ဝန်ကျောင်းတော်မှာ  
 ရသေ့ညီနောင် ရှင်တစ်ထောင်ခေါ်ရတဲ့ ရဟန်ဘာ  
 အပါးတစ်ထောင်နဲ့အတူ သို့တင်းသုံးလျက်ရှိ  
 ပါတယ်။



## သွားအတူ၊ လာအတူ၊ စားအတူ **အကြိုတူသည့် သူငယ်ချင်းနှစ်ဦး**

အဲဒီအချိန်မှာ ဥပတိသုနဲ့ ကောလိုတတို့  
 ဟာ ရာဇ်ရှိမှာ ရှိကြတယ်၊ သူတို့နှစ်ယောက်ဟာ  
 ငယ်စဉ်ကလည်း အတူတူ၊ အရွယ်ရောက်တော့  
 လည်း အတူတူ၊ သွားအတူလာအတူ၊ နေအတူ  
 ထိုင်အတူ၊ အင်မတန်ချစ်ခင်လေးစားကြတယ်။

## ၃၂ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ရာဇူးဟိုပြီးမှာ တောင်ထိပွဲသာင်ဆိုတာ  
မကြာ, မကြာ ကျင်းပလေ့ရှိတယ်၊ ဥပတိသုနဲ့  
ကောလိုတတို့ဟာ လောကလူသားတွေဆိုတော့  
ပွဲသွားကြည့်ကြတယ်၊ ပထမပိုင်းတော့အများပွဲ ကြည့်  
ပရီသတ်လိုပဲ ရယ်စရာရှိ တဟားဟား  
ရယ်လိုက်ကြတာပါပဲ၊ ပူစရာရှိရင်လည်း အများ  
နည်းတူစိတ်မှာ အပူဟပ်တာလည်းရှိတာပေါ့၊  
ပွဲကြည့်ပရီသတ်ပို့ ရိုးရိုးပဲ။

အသိဉာဏ်ရင့်လာတဲ့တစ်နေ့မှာတော့ နှစ်  
ယောက်သား အကြံတူဖြစ်နေကြတယ်၊ ဥပတိသု  
က—

“ပွဲကြည့်စင်ပေါ်ကလူကလည်းအနှစ် ၁၀၀—  
အတွင်း သေမှာပဲ၊ ပွဲကြည့်ပရီသတ်ထောင်သောင်း  
များစွာကလည်း ဘာတူးမှာလဲ၊ နှစ် ၁၀၀—အတွင်း  
အကုန်သေကုန်မှာပဲ၊ ဘာမှ အနှစ်သာရမရှိပါလား၊  
ပျော်စရာဆိုတာ ဘာကို ခေါ်တာလဲ၊ ကြံးကြံးဖန်ဖန်  
ရှာဖွေပျော်နေကြတာ၊ ဒီအထဲအတွင်းက အိုတဲ့  
မီးက တဟုန်းဟုန်း၊ နာတဲ့မီးက တဟုန်းဟုန်း၊  
သေတဲ့မီးလည်း ကိုယ့်ဘက်လောင်မလို့ မီးရူး  
မီးတောက်ကြီးလာနေပြီဆိုတာ မသိကြပါလား၊

ဒါတွေမသိဘဲ ပျောစရာအောက်မေ့နေကြတယ်”

အဲသလို ရင်ထဲမှာ ဖွဲ့ကြည့်ရင်းနဲ့ အသိ  
ဉာဏ်တွေ ဖြစ်လာတယ်၊ ဒါမျိုးကို တချို့က  
ပြောကြတယ်, ပွဲဟာကြည့်တတ်ရင် ကုသိုလ်ရ<sup>ပ</sup>  
ပါတယ်, တရားရပါတယ်ပေါ့၊ သူတို့ပွဲကြည့်တာ  
တွေကို အထောက်အထားလေးနဲ့ ပြောကြတယ်။

သူတို့က သူတို့ အခုံဟာက ပါရမီရှင်  
ကြီးတွေ, မတူဘူး-

ကောလိတကလည်း ဒီအတိုင်းပဲ တစ်ထပ်  
ထည်းစဉ်းစားပြီး သံဝေါဖြစ်, အသိဉာဏ်တွေ  
ပေါ်နေတယ်။

အသိတွေပေါ်နေတော့ နှစ်ယောက်သား  
အပြန်အလှန်-

“သူငယ်ချင်း... သူငယ်ချင်းမျက်နှာ  
အရင် ကနဲ့မတူပါလား ဘာဖြစ်နေတာလဲ”

“ဒီလိုဒီလိုအကြံအစည်တွေ ဖြစ်နေတယ်”

ပြောပြတော့-

“ဟာ ငါနဲ့ တစ်ထပ်ထည်းပါလား  
အဲသလို ဆိုရင်တော့ မဖြစ်ဖူးဟေ့၊ တို့တတွေလည်း  
အိမ်း, နာမ်း, သေမ်းတွေ တဟုန်းဟုန်းလောင်လိုပဲကွဲ”

၃၄ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ပါရမီရှင်ကြီးတွေ ပါရမီက နှီးဆောင်တယ်  
ဆိုတာ အဲဒါပေါ့ပျု။



## လွတ်မြောက်ရေးတရားရှာခရီး

“လွတ်မြောက်ရေးတရားရှာကြရို့ သူငယ်  
ချင်း၊ မင်းက တစ်လမ်းရှာကွာ၊ ငါက တစ်လမ်း  
ရှာမယ်၊ အရင်တွေ့တဲ့လူက နောက်လူကို ပြောကြ  
စတမ်းနော်၊ မင်းအရင်တွေ့လဲ ငါပြောကွာ၊  
ငါအရင်တွေ့လဲ မင်းပြောမယ်ကွာ”၊

“အေး ကောင်းပြီကွာ” ဆိုပြီး နှစ်ယောက်  
သား လမ်းခွဲတရားရှာထွက်ကြတယ်၊ ဥပတိသုနဲ့  
ကောလိုတတို့ကလည်း တရားရှာထွက်လိုက်ကြ  
တာ ပထမဆုံးသို့လည်းဆရာကြီးထံ ရောက်သွားကြ  
တယ်။

သို့လည်းဆရာကြီးက အဲဒီအချိန်မှာ တပည့်  
ပရိသတ်တွေနဲ့ ဘုန်းတောက်နေတဲ့ အချိန်ပေါ့၊  
ဥပတိသုနဲ့ ကောလိုတဆိုတဲ့ ပါရမိရှင်တွေရောက်  
ပြီး တပည့်ခံတော့ ပိုပြီး ဘုန်းတောက်နာမည်ကြီး  
လာတယ်။

## ၃၆ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ဥပတိသုနဲ့ကောလိတတို့က သိနည်း  
ဆရာကြီးထံ J-ရက်၊ ၃-ရက်လောက် အကျင့်တွေ  
နည်းလမ်းတွေ သင်ယူလိုက်တော့ အကုန်တစ်ဖက်  
ကမ်းခတ်တတ် သွားတယ်။

“ဆရာကြီး- ဆရာကြီးရဲ့ အနှစ်သာရက  
ဒါပဲလား၊ ဒိအပြင်မရှိတော့ဘူးလား” “ဒါပဲကွာ”  
လို့ ပြန်ဖြေတော့ သူတို့အချင်းချင်း-

“ဘာတဲ့လဲ လွတ်မြောက်ရေးတရား၊  
ဘယ်မှာလဲ အပူဇ္ဈိမ်းတရား၊ ဘာမှာလဲ အဓိပ္ပါယ်  
မရှိဘူး၊ သူငယ်ချင်းရေး၊ တိနှစ်ယောက် အနှစ်မတွေ့  
ပြန်ဘူး” အဲသလိုပြောပြီး ဆက်ရှာဖွေကြပြန်တယ်၊  
အဲဒီအချိန်မှာ တပည့် ၂၅၀-သိနည်းထံမှာ ရှိက  
တယ်၊ သိနည်းရဲ့တပည့်အပြင် ဥပတိသုနဲ့  
ကောလိတတို့ရဲ့ တပည့်လည်း ဖြစ်တယ်ပေါ့။



## တရားရှာ တရားရှင်တွေ.

အဲသလို ရှာလိုက်တာ တပို့တွဲလဆန်း  
၁-ရက်နေ့ ၀န်းကျင်ရောက်တော့ ဝါဆိုဉီးက  
ရဟန္တဖြစ်ခဲ့တဲ့ ပဋိဝဂ္ဂီးဉီးထဲက တစ်ပါး အပါ  
အဝင် အရှင်အသိမထော်မြတ်ဟာ သူ့သာသနာ့  
ခဲ့တမ်းက ရာဇ်ပြုပေါက်ပါတယ်၊ အဲဒီမှာ  
ဆွမ်းခံကြွပါတယ်။

ဥပတိသာကလည်း ပရိုဗိုဇ်ထုံးစံအတိုင်း  
ဆွမ်းခံကြတယ်ဆိုပါတော့၊ သူတို့လည်း သူတို့နည်း  
လမ်းနဲ့ သူတို့ဆွမ်းခံကြမှာပေါ့၊ အဲဒါနဲ့ ရာဇ်ပြု  
မြို့ထဲမှာ တွေ့ကြပါရော့။

တွေ့ကြတော့ အရှင်အသိမိက လူမြှေ့နဲ့  
သိက္ခာနဲ့၊ သပိတ်ပိုက်လို့၊ အချိန်မဖြုန်းဘူးလော့  
သာသနာနဲ့ တွေ့တဲ့ပုဂ္ဂိုလ်က အချိန်ဖြုန်းတယ်လို့  
မရှိဘူး၊ အချိန်မှန်သမျှ အကုန်သုံးတယ်။

## ၃၈ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

လမ်းသွားတာတောင်မှ ဘယ်လှမ်းတယ်,  
ညာလှမ်းတယ်နဲ့ ဖြုန်းတာမပါ၊ နေပုံထိုင်ပုံကြည့်ရ<sup>၁</sup>  
တာ တည်ငြိမ်လိုက်တာ၊ သွားပုံလာပုံကြည့်ရတာ  
တည်ငြိမ်လိုက်၊ အေးချမ်းလိုက်တာ၊ မျက်နှာကြည့်  
တော့လည်းကြည်လင်လို့၊ အပူများနည်းနည်းလေးမှ  
အငွေ့အသက်မပါ၊ ဥပတိသက ကြည်ညိုလိုက်  
တာ။

“ဟာ- ဟိုပုဂ္ဂိုလ်ဟာ တယ်ထူးပါလား၊  
ငါတွေ့ဖူးတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဒီပုဂ္ဂိုလ်အထူးဆုံးပဲ၊  
ငြိမ်သက်လှချည်လား၊ တည်ကြည်လှချည်လား၊  
အေးချမ်းလှချည်လား၊ လောကမှာ ရဟန္တသုတိတာ  
ဒါမျိုးပြောတာနဲ့ တူတယ်၊ ငါသွားပြီး သိချင်တာ  
လေးတွေမေးဦးမှပဲ”ဆိုပြီး အချိန်ကာလကို ချင့်ချိန်  
လိုက်တော့-

“သော်-ဆွမ်းခံနေတုန်းမေးလို့ မတော်  
သေးဘူးလေ ”လို့ စိတ်လျှော့လိုက်တယ်၊ ဌာနာဌာန  
ကောသလွှာ၊ ပညာရှိများ ဒီလောက်တော့ သိတာပေါ့၊  
ကိုယ်သိချင်တာလေး တစ်ခုကို မကြည့်ဘူး၊ ကာလ  
ချင့်ချိန်တတ်တယ်၊

“ဒီအချိန်ဟာ မေးရမယ့်အချိန်မဟုတ်ဘူး၊

ဆွမ်းခံနေတုန်း၊ ငါအလိုက်သိရမှာပေါ့၊ ငါသိချင်တာတစ်ခုနဲ့ မပြီးသေးဘူးလေ၊ မေးသင့်တဲ့ အခါမဟုတ်သေးဘူး၊ ဒါပေမယ့် မျက်ခြည်အပြတ်ခံလို့တော့ မရဘူး၊ နောက်က ထက်ကြပ်မကွာလိုက်မှဖြစ်မယ်”ဆိုပြီး နောက်က တကောက်ကောက်လိုက်သွားတယ်၊ သူရှာနေတဲ့ လွတ်မြောက်ရေးတရား ဒီအရှင်မြှတ်ရဲ့ သန္တာန်မှာ ရှိတယ်လို့ သူယုံကြည်တာကိုး။



## ကောင်းဓာတ်လိုက်ရင်ခွာလို့မရဘူး

အဲဒါ ဓာတ်သဘာဝလေ၊ ဓာတ်လိုက်တယ်,  
ဓာတ်လိုက်တယ် ဆိုတာ ဒါကိုခေါ်တာပေါ့၊  
မကောင်းတဲ့လူလည်း မကောင်းတဲ့ဓာတ်လိုက်တာ  
ပဲ၊ ကောင်းတဲ့လူလည်းကောင်းဓာတ်လိုက်တာပဲ၊  
ကောင်းဓာတ်များလိုက်တယ်ဆိုရင်ခွာလို့မရဘူး။

ဥပတိသာက အရှင်အသုဇ္ဈာ၊ ဓာတ်လိုက်နေပြီ၊ ဒါကြောင့် ခွာမရပဲ တကောက်ကောက်လိုက်တာပေါ့။

## ၄၀ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ဆွမ်းခံပြီးတော့ အရှင်အသုဇ္ဈကလည်း  
လျောက်ပတ်တဲ့နေရာမှာ ဆွမ်းများဘုံးပေးတယ်၊  
ဥပတိသာက ပြီးအောင်စောင့်တယ်၊ နောက်တော့  
မှ အနားကပ်ပြီး—

“အရှင်ဘုရား၊ အရှင်ဘုရားတွေ့ရတာ  
အေးချမ်းလှချည်လား၊ အရှင်ဘုရားရဲ့ ဗူဗြို့တွေ  
ကလည်း သန့်စင်ကြည်လင်လှချည်လား၊ ဘာမှလဲ  
အပူအပင်မတွေ့ပါလား၊ ဘယ်သူ့ကို ရည်မှန်းပြီး  
ရဟန်းပြုတာပါလဲ၊ အရှင်ဘုရား ဆရာက ဘယ်သူ  
လဲ၊ အရှင်ဘုရားက ဘယ်သူ့တရားကို နှစ်သက်  
သဘောကျပြီး ရဟန်းပြုတာပါလဲ”

ဆိုတဲ့ သိချင်တဲ့မေးခွန်းပေါင်းများစွာကို  
မေးမြန်းတော့တယ်၊ အရှင်အသုဇ္ဈကလည်း မြတ်  
စွာဘုရားရဲ့ တပည့်ဖြစ်တဲ့အကြောင်း၊ မြတ်စွာ  
ဘုရားရဲ့တရားကို နှစ်သက်သဘောကျတဲ့  
အကြောင်း မြတ်စွာဘုရားရဲ့ တရားစွမ်းအားများကို  
သဘောကျတဲ့အကြောင်း၊ မြတ်စွာဘုရားဟာ သစ္စာ  
လေးပါးတရားကို ဟောကြားတဲ့အကြောင်းစတဲ့  
ဥပတိသာ မေးတာတွေကို ဖြေတယ်။



## ဥက္ကလာမျင်မြန် ကြီးဟာတာကြောင့်

မေးခွန်းတွေကိုဖြေပြီးတော့ ဥပတိသာ  
ပရို့မြို့မြို့က-

“အရှင်ဘုရား- တပည့်တော်ကို တရား  
ဟောပါ၊ အရှင်ဘုရားတို့ဆရာက ဘယ်လို အယူ  
ဝါဒတွေကို ဟောပါသလဲ”

“တို့များ ရဟန်းဖြစ်တာ မကြာသေးဘူး၊  
လွန်ခဲ့တဲ့ ဝါဆိုဦးကမှ ရဟန်းဖြစ်တာ၊ တရား  
ရည်ရည်တော့ မဟောနိုင်ဘူး၊ အနက်အဓိပ္ပါယ်  
အတိချိပ်တော့ ပြောနိုင်တယ်” ဆိုတော့ ဥပတိသာ  
က

“အရှင်ဘုရား စကားလုံးရေများများပြောဖို့  
မလိုပါဘူး၊ အနှစ်ချိပ်လိုဂင်းသာ ပြောပြပါ၊ အနက်

## ၄၂ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

အဓိပ္ပာယ် အကျယ်ခဲ့ပြီး သိရမှာက တပည့်တော်  
တာဝန်ပါ”

အဲဒါနဲ့ အရှင်အသုဇ္ဈာ သစ္စာလေးပါး  
တရားဟောပေးတယ်။

ယေ ဓမ္မ၊ ဟေတူပွဲဘဝါ  
တေသံဟေတု တထာဂတော အာဟာ၊  
တေသွေ ယောနိရောဇာ  
ဇံ ဝါဒီမဟာ သမဂောာ၊

အဲဒီ သစ္စာလေးပါး တရားဟောတော့  
ပထမ J-ပါဒပဲ ပြီးသေးတယ်၊ ဥပတိသက  
သောတာပန် ဖြစ်သွားရော၊ တစ်ဂါထာလုံးတောင်  
မဆုံးသေးဘူး၊ င့်-ပါဒရှိတဲ့ ဂါထာလေးတစ်ခုကို  
အရှင်အသုဇ္ဈာ ဟောတာ J-ပါဒပြီးတာနဲ့ သော  
တာပန် ဖြစ်တယ်၊ ဘယ်လောက်များ ဉာဏ်လျှင်  
မြန်ကြီးမားလိုက်ပါသလဲ။

တရားရဲ့ အတိုချုပ်က ဒုက္ခသစ္စာ၊ ဒုက္ခဖြစ်  
ကြောင်း-သမှုဒယသစ္စာ၊ ဒုက္ခချုပ်ရာ-နိရောဇာ  
သစ္စာ ချုပ်ပြိုမ်းရာ၊ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂသစ္စာ၊  
အဲဒီ င့် ပါးတရားကို ဟောပါတယ်၊ ဟောတော့  
ဥပတိသက-

“အရှင်ဘုရား၊ ဒီလောက်ဆိုတော်ပါပြီ  
ဘုရား၊ အရှင်ဘုရား ဘယ်မှာသီတင်းသုံးပါသလဲ,  
အရှင်ဘုရားရဲ့ ဆရာမြတ်စွာဘုရားက ဘယ်မှာ  
သီတင်းသုံးပါသလဲ”

“မြတ်စွာဘုရားက ရာဇူးဟုပြု ဝေါးဝါးမှာ  
သီတင်းသုံးတယ်”ဆိုပြီး အရှင်အသုဇော် ဆက်ကြွေ  
သွားတယ်။

## ကတိကဝတ်အတိုင်း

အဲဒါနဲ့ ဥပတ်သုက သူငယ်ချင်းကို ပြောရ  
မယ့် ကတိကဝတ်ရှိတော့ ခပ်သုတ်သုတ်ကို သွား  
တော့တာ၊ ကောလိုတကလည်း စောင့်နေတာပဲ၊  
ဥပတ်သုလာတာ ခပ်လှမ်းလှမ်းက မြင်ရတယ်၊  
ခါတိုင်းနဲ့ မတူဘူးဆိုတာ ချက်ခြင်း သိလိုက်တယ်။

သာသနာကို အကြောင်းပြု၊ ကျင့်ဝတ်ကို  
နားလည်သွားတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်နေစိတ်ထား နေပုံ  
ထိုင်ပုံ သွားပုံလာပုံဆိုတာ အချိုးကျတယ်။

## ၄၄ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ကူနှစ်ရတယ်လေ “အင်း... ငါသူငယ်ချင်းကြီးတော့ ရှာတဲ့တရားတွေ ခဲ့ပြန့်တူတယ်”လို့ တွေးပြီး ဥပတိသရောက်လာတော့-

“ဘယ်လိုလဲ သူငယ်ချင်း လွတ်ပြောက်ရေးတရားတွေ ခဲ့ပြောလား”

“တွေ ခဲ့ပြီ သူငယ်ချင်းရဲ့ အဲဒါကို ပြောမလို့ လာတာ”

“ပြောစမ်းပါဉိုး”ဆိုပြီး မေးတော့ ဥပတိသုက ဖြစ်ကြောင်းကုန်စင် အစချိပြီး နောက်ဆုံးသစ္ာလေးပါး ဂါထာအထိပြောတော့၊ အဲဒီဂါထာလဲပြောပြီးရော၊ ကောလိတလည်း သောတာပန်ဖြစ်ပါရော။

ဤကြိုးရှင်တွေလေ, နှစ်ပါးစလုံး မဟာသဏ္ဌာန် ၁၀၃-ခု တပို့တဲ့လဆန်း ၁-ရက်နေ့မှာ သောတာပန်ဖြစ်ကြတာ။

## တစ်ကိုယ်ကောင်း မဆန်ချင်ဘူး

သောတာပန်ဖြစ်သွားကြတော့ ကောလိတ်

၃-

“မြတ်စွာဘုရားဆီသွားကြရအောင် သူငယ်  
ချင်း၊ ရာဇ်ပြီး ဝေါ်ဝန်မှာရှိတယ် မဟုတ်လား”  
ဆိုတော့ ဥပတ်သက အင်မတန် ငယ်သားတွေကို  
ငဲ့ညာတတ်တဲ့ သဘောရှိတယ်၊ ဆရာသမားကို  
လည်း အင်မတန် ငဲ့ညာတတ်တဲ့ သဘောရှိတယ်။

“သူငယ်ချင်းရော တို့တတွေ တစ်ကိုယ်  
ကောင်းဆန်လို့မဖြစ်သေးဘူး၊ တို့မှာ တပည့်ဂျ္ဗို-  
ရှိသေးတာ၊ သူတို့ကိုလဲ သွားပြောရအောင်၊ တို့  
ဝတ္ထရားရှိတဲ့အတိုင်း သွားပြောရင် သူတို့လိုက်ချင်  
လိုက်ကြ လိမ့်မယ်၊ ပြီးတော့ တို့ရဲ့ ဆရာကြီးကိုလဲ  
သွားပြော ကြရအောင်”

## ၄၆ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

“အေးကောင်းသားပဲ” ဆိုပြီး  
 သိန္တည်းပရိပိမို့ တို့ရဲ့အရုံကို သွားကြတယ်၊  
 အရင်ဆုံးတပည့် ၂၅၀-ရဲ့ အရုံကို သွားတယ်။

“တပည့်တို့- ဆရာတို့တော့ လောကမှာ  
 အနှစ်သာရတရားတွေကို လမ်းညွှန်ပေးနိုင်တဲ့  
 သုံးလောကထွေတ်ထား မြတ်စွာဘုရားပွင့်တော်မူပြီး  
 ယခု ဝေါးဝါးရောက်နေတယ်လို့ သိရတယ်၊ တို့  
 များတော့ မြတ်စွာဘုရားထံသွားပြီး ရဟန်းပြုတော့  
 မယ်၊ ငါတပည့်တွေကော ဘယ်လိုလဲ”

“ဆရာတို့ရယ် ကျွန်တော်တို့လည်း ဆရာ  
 တို့နှစ်ဦးကို မြိုခိုနေကြရတာဆိုတော့ ဆရာတို့  
 နှစ်ဦးမြတ်စွာဘုရားသာသနာဝင် ရဟန်းပြုမယ် ဆိုရင်  
 ကျွန်တော်တို့ နေခဲ့လို့ဘယ်ဖြစ်မလဲ၊ လိုက် မှာပေါ့”

ပရိပိမို့ ၂၅၀-လုံး ဥပတိသုန့် ကောလိတ  
 နောက် ပါသွားကြတယ်။



## ဘယ်လိုဖြစ်ဖြစ် ပရီသတ် များနေ့ဦးမှာပဲ

သူတို့နှစ်ဦးဟာ ဝတ္ထာရားရှိတဲ့အတိုင်း  
သို့မြည်းဆရာကြီးထံ သွားကြပြန်တယ်။

“ဆရာကြီး၊ ကျွန်တော်တို့ မြတ်စွာဘုရား  
ထံသွားပြီး ရဟန်းပြုကြတော့မလို့”

“ဟာ တပည့်တို့-ဘယ်ဖြစ်မလဲ၊ ဒီမှာရှိတဲ့  
ပရီဗိုဇ်တွေကို မင်းတို့အုပ်ချုပ်ထိန်းသိမ်းပြီး နေရ<sup>၁</sup>  
တာ မင်းတို့မရှိလို့ မဖြစ်ဘူး၊ မသွားကြပါနဲ့”

“မဖြစ်ဘူး ဆရာကြီး၊ ဆရာကြီးလိုက်မှာ  
လား၊ မလိုက်ဘူးလား”

“ငါတော့ မလိုက်နိုင်ဘူးကွာ” ပြောတော့  
အမျိုးမျိုး စည်းရုံးပြီးခေါ်ကြတယ်၊ သို့မြည်းရဲ့  
နောက် ဆုံးအဖြက်-

“တပည့်တို့- နောက်ဆုံးမေးမယ်ကွာ၊  
လောကမှာ ပညာရှိနဲ့ပညာမဲ့၊ လူလိမ္မာနဲ့ လူမိုက်  
ဘယ်သူများသလဲ”

## ၄၈ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

“ပညာရှိလူလိမ္မာက နည်းတာပေါ့ ဆရာရယ်၊ ပညာမဲ့လူမိုက်က များတာပေါ့”

“အေးကွာ၊ ပညာရှိ လူလိမ္မာတွေ ရဟန်း ဂေါတမဆီ သွားကြလိမ့်မယ်ပေါ့ကွာ၊ မိုက်တဲ့သူတွေ၊ မလိမ္မာတဲ့သူတွေ၊ ဘာမှုမသိတဲ့လူတွေ ငါဆီလာလိမ့်မယ်၊ ဘယ်လိုဖြစ်ဖြစ်၊ ငါတို့ ပရီသတ်များနော်းမှာပါပဲ”

စိတ်ထဲမခံချင်လို့ ပြောလိုက်ရပေမယ့် ပူဇောင်လိုက်တာ၊ အဲဒါနဲ့ ဆရာကို ကျောပေးပြီး တပည့် ၂၅၀-နှင့်တကွ ဥပတီသု၊ ကောလိတတို့ သွားကြပြီဗျာ၊ မျက်စိတဆုံးကြည့်ပြီး ကျွန်းခဲ့တဲ့သို့ည်းဆရာကြီးအဖို့ ပူဇောင်လိုက်တာ၊ ဝမ်းနည်းလိုက်တာ။

ဥပတီသုနဲ့ ကောလိတတို့က တပည့် ဝတ္ထရားကျေပါတယ်၊ သို့ည်းက လက်မခံလို့ပါ။ တပည့်ကောင်း ပီသကြုပါတယ်။

မျက်စိတဆုံးကြည့်ပြီး ကျွန်းခဲ့တဲ့ သို့ည်းကြီးနှလုံးတွေ ပူဇောင်လွန်းတော့ သွေးပွာက်ပွာက်အန်ရှာသတဲ့။



## ထိပ်တန်းတပည့်ကြီးဖြစ်မည့်သူတွေ

အဲဒါနဲ့ ဥပတိသုနဲ့ ကောလိတတို့ တပည့်  
၂၅၀-နှင့်အတူ ဘုရားသီတင်းသုံးရာ ဝေါ်ဝန်ကို  
သွားကြပြီ၊ ခပ်လှမ်းလှမ်းက လာနေတာကို မြတ်စွာ  
ဘုရားက မြင်တော်မူတယ်၊ သံယာပရီသတ်ကြီးကို  
မိန့်တော်မူသတဲ့”

“ချစ်သားတို့ ဟိုမှာ ဥပတိသုနဲ့ကောလိတ  
တို့ လာကြပြီ၊ သူတို့ဟာ ငါဘုရားရဲ့ သာသနာမှာ  
ထိပ်တန်းတပည့်ကြီး နှစ်ဦးဖြစ်ကြမှာ”

အဲသလို စသည်ဖြင့် မိန့်ကြားတယ်။

ဥပတိသုနဲ့ ကောလိတတို့လည်း တပည့်  
၂၅၀-နှင့် အတူတကွရောက်လာကြပြီး မြတ်စွာ  
ဘုရားထံရောက်၊ တရားနာ၊ ရဟန်းပြုခွင့်တောင်း၊  
ဘုရားက ဇဟိဘိက္ခာဆိုတဲ့ စကားနဲ့ ရဟန်းပြုပေး

## ၅၀ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

လိုက်တယ်။

အတိတ်ဘဝများစွာက သက်နှုံး၊ သပိတ်၊  
ပရိက္ခရာ လူဒါန်းခဲ့ဖူးတဲ့ပုဂ္ဂိုလ်တွေ ဝိဝင်္ခ၊ နိသိတ  
ကောင်းမှုပါတဲ့ ပုဂ္ဂိုလ်တွေ၊ ဘုရားရဲ့ ဗဟိုဘိုက္ခု  
ဆိုတဲ့ စကားနဲ့ပဲ အကုန်လုံး ရဟန်း ဖြစ်သွားကြ  
တယ်။

ဘုရားက ဒီစကားသုံးလိုက်တာနဲ့ ကုသိုလ်  
ကံ တန်ခိုးကြောင့် သပိတ်သက်နှုံးတွေ အလိုလို  
ပေါ်လာရတယ်၊ ဘယ်သူမှ ခေါင်းတွေ မတုံးရဘူး၊  
အလိုအလျောက် ကတုံးဖြစ်သွားတယ်၊ ဘယ်သူမှ  
ပေးလူစရာမလိုပဲ အလိုအလျောက် သက်နှုံးတွေ  
ပေါ်လာတယ်၊ အကုန်လုံး ဣန္တို့ သိက္ခာအပြည့်နဲ့  
ရဟန်းဖြစ်သွားတယ်။

မကြာခင် မြတ်စွာဘုရားက ဝိပသနာ  
တရား၊ သစွာလေးပါးတရားဟောတော့ တပည့်  
၂၅၀-က အကုန် ရဟန္တာဖြစ်သွားတယ်၊ ဆရာ  
နှစ်ယောက်ဖြစ်ကြတဲ့ ဥပတိသုံး၊ ကောလိုတတို့  
နှစ်ဦးကတော့ သောတာပန်ပဲ ရှိသေးတယ်၊ တပည့်  
တွေကတော့ ရဟန္တာ ဖြစ်သွားကြပြီ။

## အရှုံသာဝက အသိဉာဏ်ရှုံး

အဲဒါနဲ့ တပို့တွဲလဆန်း ၁-ရက်မှာ အရှင်  
မဟာမောဂ္ဂလာန်လောင်းလျှာ ကောလိုတဟာ  
မဂ်ဓတိုင်း ရာဇြိုဟ်အနီး ကလဝါလပုတ္တရားယ်  
လေးအနီး တော့အုပ်တစ်ခုထဲဝင် တရားအလုပ်  
အားထုတ်ပါတယ်။

တရားအလုပ် အားထုတ်လိုက်တာ မနေ  
မနား စကြိန်လျှောက်၊ ငါဟဲ့ယောကျား ဘာလို့  
မဖြစ်ဘဲနေ့ရမှာတုန်း၊ စိတ်ကို အားတင်းပြီး  
စကြိန်လျှောက် တရားရှုမှုတ်ပွားများ အားထုတ်  
လိုက်တာ ၇-ရက်သာကြာရော ဘာမှ မဖြစ်ဘူး၊  
တပို့တွဲလဆန်း (၇)ရက်ရောက်လာတယ်၊  
မနေမနား ကြိုးစားအားထုတ်တော့ ခန္ဓာကိုယ်  
ပင်ပန်းနွမ်းနယ် ညောင်းညာလာတယ်။

## ၁၂ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ညောင်းညာပင်ပန်းလွန်းလို့ စကြိန်  
လျှောက်တဲ့ စကြိန်ဦးမှာ ခဏေလေး ထိုင်လိုက်တာ  
အိပ်ငိုက်သွားတယ်။

အိပ်ငိုက်သွားတော့ မြတ်စွာဘူရားက  
ထိတ်လန့်သွားအောင် တရားပြလိုက်တယ်၊ တရား  
ပြလိုက်ပြီး ဓာတ်ကမ္မာဌာန်း တရားဟောကြားလိုက်  
တဲ့အခါ ခန္ဓာဥာဏ်စိုက် ဝိပသုနာပွားများ  
အားထုတ်လိုက်တာ အရှင်မဟာမောဂ္ဂလာန်သည်  
တပို့တွဲလဆန်း (၇)ရက်နေ့မှာ သာဝကပါရမီဥာဏ်  
အထွေတ်အထိပ်ရောက်၍ အဂ္ဂသာဝက ဥာဏ်ရပြီး  
ရဟန္တာဖြစ်သွားခဲ့တယ်။

---

## ဉာဏ်ပရိကံ အလုပ်တွေ ကြီးမားကျယ်ပြန့်လွန်းလို့

အရှင်သာရိပုတ္တရာကြီးက သောတာပန်ပဲ  
ရှိသေးတယ်၊ ဉာဏ်ပညာကြီးလျက်နဲ့ဘာကြောင့်  
ရဟန္တာဖြစ်နောက်ကျနေရသလဲဆိုတော့ အလုပ်  
ပရိကံက အင်မတန်ကြီးမားလွန်းပြီး အရှင်မဟာ  
မောဂါလာန်ထက် သူက အသေးစိတ် လုပ်ရတယ်၊  
တစ်ခုချင်း၊ တစ်ခုချင်း ဝိပဿနာပွားပြီး ကြိုးစား  
အားထုတ်လိုက်တာ တပို့တွဲလပြည့်နေ့ ရောက်လာ  
တယ်။

မဟာသက္ကရာဇ် ၁၀၃-ခု တပို့တွဲလပြည့်နေ့  
ရောက်လာတော့ မြတ်စွာဘုရားနှင့် အတူတကွာ,  
ရာဇ်ရှုံးပြည့် ဂိန္ဗာကုန်တောင် သူကရခတလိုက်ရှု

## ၁၄ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

(ဝက်တူးလိုက်)မှာသွားပြီးနေတဲ့ သူရဲ့တူအရင်း  
ဖြစ်သူ ဒီယနာခ (လက်သည်းရည်ကိုယ်တော်ကြီး  
လို့ ခေါ်ရမှာပေါ့) သာသနာပ ပရိပို့စဲရဲ့ မဂ်ဖိုလ်  
ရမယ့်အကြောင်းတရားကို ဘုရားက မြင်တော်  
မူတာနဲ့ အဲဒီနေရာကိုသွားပြီး တရားဟောတယ်၊  
အရှင်သာရိပုတ္တရာလည်း အတူလိုက်သွားတယ်။

မြတ်စွာဘုရားက ဒီယနာပရိပို့စဲကြီးကို  
ဝေအနာ ပရိဂုဟသုတ္တန်ခေါ်ဆိုရတဲ့ ဒီယနာခသုတ်  
ကို ဟောပါတယ်။

ဒီယနာခသုတ်မှာ ဝေအနာဘုံးပုံ၊ ရှုမှုတ်ပုံတွေ  
ပါတယ်၊ ဟောတာကတော့ ဒီယနာပရိပို့စဲကြီးကို  
ဟောတာ၊ ရှင်သာရိပုတ္တရာကို ဟောတာ  
မဟုတ်ဘူး၊ အရှင်သာရိပုတ္တရာကလည်း သူ့ကို  
ဟောတဲ့ တရား ငါလည်း နာမျပဲဆိုပြီး နာနေတာ  
တဲ့။

## ဝိပဿနာပြတယ်ဆိုတာ

အဲဒါနဲ့ ဝေဇာပရိဂ္ဂဟသုတ္တန်ဆိုတဲ့ ဒီယာ  
နဲ့ သုတ္တန်ကို ဘုရားက ဝိပဿနာတရားတွေပြု၊  
ဝေဇာသိမ်းဆည်းပုံတွေ သေသေချာချာ ဟောပြ  
တယ်။

ဝိပဿနာပြတယ်ဆိုတာ လောကရဲ့ ရေတ်  
စကားနဲ့ ပြောမယ်ဆိုရင် တိမိဖွင့်ပြတာ၊ ဗိုဒီယို  
ကြီးဖွင့်ပြတာပေါ့၊ ခန္ဓာရပ်မြင်နာမ်ကြားစက်ကြီး  
ဖွင့်ပြတာ။

ခန္ဓာက သူ့ရှိတာ အကုန်ပြတယ်၊ ကိုယ်က  
မသိချင်ယောင် ဆောင်နေကြတာ၊ ကိုယ်က မမြင်  
ချင်ယောင်ဆောင်နေတာ။

ခန္ဓာရှိတာ အကုန်ပြနေတာ၊ “ကျွန်တော့မှာ  
ရပ်ရှိပါတယ်ခင်ဗျာ၊ နာမ်ရှိပါတယ်ခင်ဗျာ ခင်ဗျားတို့  
ပြောနေတဲ့ငါပဲ၊ ငါဟာပဲဆိုတာ ကျွန်တော်တို့ထဲ  
မပါပါဘူးခင်ဗျာ၊ ကျွန်တော်တို့အကြောင်းရှိလို့

## ၅၆ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ဖြစ်ရတာပါခင်ဗျာ၊ အကြောင်းရှိသလောက် ဖြစ်ရတာပါခင်ဗျာ၊ အချိန်စွဲရင် ပျက်ကြရပါတယ်၊ ပျက်တိုင်း နှိပ်စက်ကြပါတယ်၊ ဆိုင်ခွင့်သာပေးပြီး အပိုင်ပေးတာ တစ်ခုမှမပါပါဘူး၊ ဆိုင်ခွင့်ကိုဆိုင်ရုံးနဲ့ ကျေနပ်ပါ၊ ဆိုင်ခွင့်ကို အပိုင်သိမ်းချင်ရင် ပိုင်ချင်သလောက် ငိုရပါလိမ့်မယ်” စသည်ဖြင့် အဲသလို ခန္ဓာက ကိုယ့်အမြဲပြတယ်၊ သို့ပေမယ့် မသိကြဘူး။

သူပြတာ ကိုယ်က မသိကြတာ၊ တချို့လဲ မသိတတ်တာ၊ တချို့လဲမကည့်ဖြစ်တာပါ၊ အဲသလို မြတ်စွာဘုရားက ခန္ဓာတီဗြိဖွင့်ပြတယ်။

ဝေဒနာ ပရိဂုဟသုတ္တန် တရားဟောပြီး ခန္ဓာတီဗြိ၊ ခန္ဓာတီဗြိပီယိုကြီး ဖွင့်ပြလိုက်တာ၊ ဒီယန်ခပရို့၏ကြီး ခန္ဓာညာဏ်စိုက် ဝိပသုနာပွားပြီး သောတာပန် ဖြစ်သွားတယ်။

သောတာပန်ဖြစ်သွားတော့ “ဟယ် ငါပုံစံကြီးက တရားနဲ့ ထိုက်တန်တဲ့ပုံစံလည်းမဟုတ်၊ ဆံပင်ကြီးက ဖိုးရိုးအားယား၊ လက်သည်းကြီးက ရည်နေတယ်”ဆိုပြီး သောတာပန်ဖြစ်တဲ့ အခါကျတော့ ပုံစံပြောင်းလိုက်တယ်ပေါ့။



## သူများရူးထားတဲ့ ထမင်းပွဲဝင်စားလိုက်ရသလို

အဲဒီမှာတရားနာနေတာက အရှင်သာရိ  
ပုဂ္ဂရာ၊ သူများရူးထားတဲ့ ထမင်းပန်းကန်ပြား  
ဝင်စားလိုက်သလိုပဲ၊ သူ.ဟောတာလဲမဟုတ်၊  
သူ.တူကိုဟောတဲ့တရား ဝင်နာလိုက်တာ၊ အရှင်  
သာရိပုဂ္ဂရာကြီးမှာ ခန္ဓာဉာဏ်စိုက်ဝိပဿနာတွေ  
ရှုမှတ်ရင်းနဲ့ ပြတ်သားစွာမြင်ပြီး ရဟန္တာ ဖြစ်သွား  
တယ်။

အရှင်သာရိပုဂ္ဂရာသည် ဂိုဏ်ဂုဏ်တောင်  
ဝက်တူးလိုက်မှာနေတဲ့ သူ.တူကို မြတ်စွာဘူရား  
ဟောကြားတဲ့ ဝေဒနာပရီဂုဏ်သူတွေနဲ့ ဝင်နာရင်း  
အဲဒီဒေသနာအတိုင်း ရှုမှတ်ပွားများလိုက်တာ  
ရဟန္တာ ဖြစ်သွားတယ်။

## ၅၈ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

တိပိဋကဓရ-လပြည့်နေ့သနရောက်သွားပြီ  
မြတ်စွာဘုရားလည်း ဝေါ်ဝှက်ကျောင်းတော်ကို  
ကောင်းကင်ကြွတယ်၊ မကြာခင် အရှင်သာရီ  
ပုဂ္ဂိုလ်ဘုရားသီတင်းသုံးရာ ဝေါ်ဝှက်ကို  
ကောင်းကင်ခရီးနဲ့ကြွတယ်။



## ပထမဆုံးအကြိမ် သံယာစည်းဝေးပွဲကြီး

မဟာသက္ကရာဇ် ၁၀၃-ခ တပိတွဲလပြည့်နေ  
ညပျမ်းအချိန် ရောက်သွားပြီ၊ အဲဒီအချိန် မှာ  
ရသေ့ညီနောင် ရှင်တစ်ထောင်လို့ခေါ်ဆိုရတဲ့ ရသေ့  
ဟောင်းဖြစ်ခဲ့တဲ့ ရဟန်ဘက အပါး-၁၀၀၀၊ အရှင်  
သာရီပုဂ္ဂရာနဲ့ အရှင်မဟာမောဂူလာန်တို့ရဲ့ တပည့်  
ရဟန်ဘအပါး ၂၅၀- ရဟန်ဘချည်း ၁၂၅၀၊ အဲဒီမှာ  
အကိုင်-ချက်နဲ့ ပြည့်စုံသော ပထမ သန္တိပါတာ၊  
ပထမဆုံးအကြိမ် သံယာစည်းဝေးပွဲကြီးကို ဒီဘုရား  
လက်ထက်မှာ မှတ်တမ်းတင်ထားတယ်။

ဒီလိုအင်မတန် အံ့ဩဖွှုယ်ကောင်းတဲ့ သံယာ  
စည်းဝေးပွဲကြီးက ဒီဘုရားလက်ထက်မှာ ဒီတစ်  
ကြိမ်ထဲပါ၊ နောက်ထပ် ဒါမျိုး မဖြစ်ပါဘူး၊ ထူးခြားတဲ့  
အံ့ဩဖွှုယ် အကိုင်-ချက်ဆိုတာ-

## ၆၀ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

(၁) တပို့တဲ့လပြည့်နေ့ဖြစ်ခြင်း

ဥပုသ်နေ့ဖြစ်တယ်ပေါ့ဟာ၊ ဥပုသ်နေ့ဆိုရင်  
ဉာဏ်ပါတီမောက်ဟောနေကျ ပြရတာကိုး။

(၂) ရဟန္တဘအပါး ၁၂၅၀-ဟာ ဘယ်သူကမှ  
ပင့်ရတာမဟုတ် ဖိတ်ကြားရတာမဟုတ်ဘဲ၊  
အလိုအလျောက်အားဖြင့် ရောက်ရှိနေခြင်း။

(၃) ရဟန္တဘအပါး ၁၂၅၀-တို့ဟာ ဇဟိဘိက္ခာ  
ရဟန်းချည်း ဖြစ်ရခြင်း

သိမ်ထဲဝင်ပြီး ရဟန်းခံတာ တစ်ပါးမှ  
မပါဘူး၊ ဇဟိဘိက္ခာခေါ်တဲ့ အတိတ်ကံတန်ခိုးနဲ့  
ရဟန်းဖြစ်တယ်၊ ရဟန္တဘတွေချည်း ဖြစ်ကြတယ်။

(၄) ရဟန္တဘအပါး ၁၂၅၀လုံးပင် တန်ခိုး  
ကြောင့်ဖြစ်သော သပိတ်သက်န်းရှိခြင်း (သို့မဟုတ်)  
ဆွဲဘိညာရဟန္တဘတွေချည်းဖြစ်ခြင်းဆိုတော့ အကို  
င့်ပါးနဲ့ ပြည့်စုတဲ့ သံယသန္တိပါတကြီးပေါ့။

အဲဒီ သံယသန္တိပါတ အစည်းအဝေးကြီး  
မှာ မြတ်စွာဘုရားက ဉာဏ်ပါတီမောက် ၃-  
ဂါထာကို ဟောတော်မူပါတယ်။

ဉာဏ်ပါတီမောက် ၃- ဂါထာအကြောင်း  
ကတော့ မင်္ဂလာဗျာၢာဟာ ပရိသတ်အပေါင်း သူတော်

ကောင်းတွေအတွက် ဘာမှ အကျယ်ခဲ့ပြောနေစရာ  
မလိုဘူး၊ မိမိတို့လုပ်နေတာဟာ မသိလို့ လုပ်တာမှ  
မဟုတ်ဘဲ၊ အထိမ်းအမှတ်လုပ်နေတာ၊ အထူးခဲ့  
ပြောနေစရာမလိုဘူး။



## ပထမဂါဏ္ဍနှင့် အနက်အမိပ္ပါယ်

ပထမဂါဏ္ဍက-

ခန္ဓိပရမံ တပေါတီတိက္ခာ  
နိဗ္ဗာနံ ပရမံ ဝအန္ဓိ ဗုဒ္ဓိ  
နဟိ ပဗ္ဗိုတော့ ပရူပယာတီ  
နသမကော့ ဟောတိပရံ ဝိဟောဌာန္တာ  
ခန္ဓိဆိုသော သည်းခံခြင်းဟာ အကျင့်တွေ  
ထဲမှာ အမြတ်ဆုံး (ဒါက ပထမစကား)၊ နိဗ္ဗာန်ကို  
ဘုရားပဇ္ဇာက ဗုဒ္ဓိတို့ အမြတ်ဆုံးလို့ ညွှန်းပါ  
တယ်၊ သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲတတ်တဲ့  
သူဟာ မကောင်းမှုကို ပယ်ရှားတဲ့ သူတော်ကောင်း  
လို့ နာမည်မရပါဘူး၊ သူများကို ညှဉ်းဆဲတတ်တဲ့  
ပုဂ္ဂိုလ်၊ နောင့်ယုက်တတ်တဲ့ ပုဂ္ဂိုလ်ဟာ ဤမ်းအေး

## ၆၂ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

အောင် ကျင့်တတ်တဲ့သူတော်ကောင်းဆိုတဲ့ နာမည်  
မရပါဘူးတဲ့၊ စကား ၄-ခွန်း မိန့်ကြားတယ်၊  
နောက်စကား ၂-ခွန်းက အထွောပန္းပေါ့လေ။

သူများကို သတ်ဖြတ်ညှဉ်းဆဲတတ်တဲ့  
ပုဂ္ဂိုလ်ဟာ သူတော်ကောင်းမဟုတ်ဘူးဆိုလိုက်တာ  
နဲ့ သူများကို သတ်ဖြတ်ညှဉ်းဆဲခြင်းမှ ရှောင်ကြဉ်  
ပြီးတော့ သနားကြင်နာတတ်တဲ့ ပုဂ္ဂိုလ်ဟာ  
မကောင်းမှုကို ပယ်ရှားတဲ့သူတော်ကောင်းဖြစ်တယ်၊  
သူများကို နှောင့်ယှက်ညှဉ်းဆဲတဲ့ ပုဂ္ဂိုလ်သည်  
ြိမ်းအေးအောင်နေတဲ့ပုဂ္ဂိုလ် မဟုတ်ဘူးဆိုရင်  
သူများကို နှောင့်ယှက်ခြင်း မပြုဘဲ အများအပေါ်မှာ  
မေတ္တာစေတနာနဲ့ ကောင်းတဲ့စိတ်ထားနိုင်သူ,  
ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်သူဟာ ြိမ်းအေး  
အောင်နေတဲ့သူတော်ကောင်းဆိုတဲ့ အမည်ကိုရ  
တယ်၊ အဲသလို အနွယ်ယူရမှာပေါ့။

## သည်:ခံခြင်းသည် အမြင့်မြတ်ဆုံးသောအကျင့်

ဒါကြောင့် သည်:ခံမှုသည် အမြင့်မြတ်ဆုံး  
သော အကျင့် ဘာကြောင့်လဲဆိုတော့ ကျင့်ဝတ်  
အားလုံးသည် ခန္ဓိအရင်:ခံတယ်၊ သီလ, သမာဓိ,  
ပညာမှာ ခန္ဓိပောန်။

သီလ, သမာဓိ, ပညာဆိုတဲ့ ကောင်းမှု  
သုံးမျိုး၊ ဒါမှမဟုတ်, ဒါန, သီလ, ဘဝနာဆိုတဲ့  
ကောင်းမှုသုံးမျိုးဟာ သည်:ခံခွင့်လွတ်အောင့်အည်း  
နိုင်တဲ့ ခန္ဓိကြောင့်သာ ပေါ်လာတာ။

သာသနာမှာလည်း ဒီအတိုင်းပေါ့၊ (၁)ရှင်  
ရဟန်းရဲ့ ခွန်အားသည် ခန္ဓိတရား (၂) ရှင်ရဟန်းရဲ့  
အလုပ်သည် ငြိမ်ငြိမ်နေ့၊ ငြိမ်းအောင်ကျင့် (၃)

## ၆၄ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ရှင်ရဟန်းရဲ့ကျက်သရေသည် လူနှစ်သိက္ခာဆို တော့  
သာသနာမှာ ကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ် မှန်သမျှ  
ခန္ဓိဟာ အရေးအကြီးဆုံးလို့ ပြောတာပေါ့။  
ဒါကြောင့်-

\* သည်းခံခွင့်လွတ်၊ အောင့်အည်းတတ်၊  
မြင့်မြတ်အကျင့်ပေါ်လာသည်။

သည်းခံတတ်တယ်၊ ခွင့်လွတ်တတ်တယ်၊  
အနှစ်နာခံတတ်တယ်၊ စွန်းလွတ်တတ်တယ်၊  
ဒါနလိုချင်ရင် ဒါနနဲ့တန်အောင် အနှစ်နာခံတတ်  
ရတယ်၊ သီလလိုချင်တဲ့ ပုဂ္ဂိုလ်သီလနဲ့တန်အောင်  
အနှစ်နာခံနိုင်ရတယ်။

ငါးပါးလိုချင်ရင် ငါးပါးနဲ့တန်အောင်၊  
ရှစ် ပါးလိုချင်ရင် ရှစ်ပါးနဲ့တန်အောင်၊ ရှင်ရဟန်းရဲ့  
သီလလိုချင်ရင် ရှင်ရဟန်းရဲ့ သီလနဲ့တန်အောင်  
အနှစ်နာခံ စွန်းလွတ်အောင့်အည်း ချုပ်တည်းရမယ်။

သမာဓိကို လိုချင်ရင် သမာဓိနဲ့တန်အောင်  
အနှစ်နာခံနိုင်ရမယ်၊ ဝိပဿနာလိုချင်ရင် ဝိပဿနာ  
နဲ့တန်အောင် အနှစ်နာခံနိုင်ရမယ်၊ အဲသလို အနှစ်  
နာခံနိုင်မှ စွမ်းအားပေါ်ကြမှာ။

\* ကောင်းမှုသုံးတန်၊ အကျင့်မှန်၊

## သည်းခံနိုင်မှတိုးပွားသည်။

သီလ, သမာဓိ, ပညာ သို့မဟုတ် ဒါန,  
သီလ, ဘာဝနာ ကောင်းမှုသုံးမျိုးဟာ သည်းခံနိုင်  
အနစ်နာခံနိုင်မှ ပေါ်ပါတယ်။

- \* **ကြီးသောချမ်းသာ၊ တောင့်တရား၊  
ချမ်းသာငယ်ကို စွန့်ပါမည်။**

ခန္ဓိရဲ သဘောက ကြီးတဲ့ ချမ်းသာလိုချင်  
ရင် သေးတဲ့ ချမ်းသာကို စွန့်လိုက်၊ အရေအတွက်  
မထားနဲ့။

- \* **ကြီးသောဆင်းခဲ့၊ ကြောက်လျှင်လည်း(လဲ)  
ဆင်းရငယ်ကို သည်းခံမည်။**

အင်မတန်ကြီးတဲ့ အိုဘေးကြီးတွေ၊ နာဘေး  
ကြီးတွေ၊ သေဘေးကြီးတွေ၊ အဲသလို ဆင်းရဲကြီး  
တွေကို ကြောက်လှပါတယ်ဆိုရင်၊ ဘာမဟုတ်တဲ့  
တရားထိုင်လို့ရတဲ့ ဒုက္ခတွေကို အရေအတွက်  
မထားနဲ့၊ ဥပုသ်စောင့်လို့ရတဲ့ ဒုက္ခတွေကို ဘာမှ  
အရေအတွက်မထားနဲ့၊ ဘာလို့တုန်းဆိုတော့  
အနစ်နာခံလို့ ရောက်ရတဲ့ ဒုက္ခက ဘာမှ မပြော  
ပလောက်ဘူး၊ ဒါတွေကို သည်းခံအောင့်  
အည်းလိုက်။

၆၆ **တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်**

- \* သည်းခံသလောက်၊ စွမ်းအားရောက်၊  
ထွန်းတောက်အာဇာနည်။

သည်းခံသလောက် အနစ်နာခံသလောက်  
စွမ်းအားဟာ သာသနာများ အုံသြစရာကောင်း  
လောက်အောင်ကိုပဲရတယ်၊ ဒါကိုပဲ အာဇာနည်လို့  
ခေါပါတယ်။

- \* သည်းခံခွင့်လွတ်၊ အောင့်အည်းတတ်၊  
မြင့်မြတ်အကျင့်ပေါ်လာသည်။
- \* ကောင်းမှုသုံးတန်း၊ အကျင့်မှုန်း၊  
သည်းခံနိုင်မှ တိုးပွားသည်။
- \* ကြီးသောချမ်းသာ၊ တောင့်တရား၊  
ချမ်းသာငယ်ကို စွန့်ပါမည်။
- \* ကြီးသောဆင်းရဲ၊ ကြောက်လျှင်လည်း(လဲ)  
ဆင်းရဲငယ်ကိုသည်းခံမည်။
- \* သည်းခံသလောက်၊ စွမ်းအားရောက်  
ထွန်းတောက်အာဇာနည်။

ဒါကြောင့် တရားအားလုံး ရချင်ရင် သည်းခံ  
အနစ်နာခံနိုင်မှ ရနိုင်တာဖြစ်သောကြောင့် ခွဲ့နှံဟာ  
အကျင့်တွေထဲမှာ အမြင့်ဆုံး၊ နိုဗ္ဗာန်ဟာချမ်းသာ  
တွေထဲမှာ အမြတ်ဆုံး၊ မကောင်းမှုပယ်ရှားတဲ့

ပုဂ္ဂိုလ်ဆိုတာ သူများကို သတ်ဖြတ်ညှဉ်းဆဲခြင်း  
မပြုရဘူး၊ ဇြမ်းအေးအောင် ကျင့်တဲ့ပုဂ္ဂိုလ်ဆိုတာ  
သူများကို မနောင့်ယှက် မညှဉ်းဆဲရဘူး။

ပကောင်းမူရှေ့င်၊ ကောင်းမူဆောင်  
**အူအောင်စိတ်ကိုထား**

କୁତ୍ତିଯଗିଛାନ-  
ବାହୁଦୀପତ୍ର ଅଗରଣ୍ୟ  
ଗୃହଲକ୍ଷ୍ୟ ଉପଚାର୍ମୁଦ୍ରି  
ବାତିତ୍ତ୍ୱ ପର୍ବିଯୋତପକ୍ଷ  
ଫଟ୍ ଭୂତ୍ୱିକ ଚାଚକ୍

(၁) မကောင်းမှုကို မလုပ်ရဘူး၊ (၂)  
 ကောင်းတဲ့ ကုသိုလ်တရားတွေကို အမြဲကြီးစား  
 ပြုကျင့် အားထုတ်နေရမယ် (၃) ကိုယ့်စိတ်ကို  
 အရဟတ္တမဂ်, အရဟတ္တဖိုလ်အထိ ဦးတည်ချက်

၆၈ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ထားပြီးတော့ နိုဝင်ဘာတွေကင်းအောင် ဖြူစွင်  
အောင်အမြဲထားရမယ်၊ ဒီ ၃-ချက်ဟာ ဘုရား  
အခုံဆူရဲ့ အဆုံးအမဂါထာ။



## **စွမ်စွဲ၊ ကုပ္ပါဒီ ဝါစာသီလထိန်းပါ**

တတိယဂါထာက-

အနုပဝါဒေါ အနုပယာတော  
ပါတိမောက္ခာစ သံဝရော  
မတ္တညာတာ စ ဘတ္တသွံး  
ပန္တိမြ သယနာသနံ  
အဓိစိတ္ထာစ အာယာဂေါ  
ဇတံ ဗုဒ္ဓိန သာသနံ

- (၁) သူများကို နှုတ်နဲ့ မစွမ်စွဲရဘူး၊  
ဒါက ဝါစာသီလ၊ နှုတ်သီလ၊
- (၂) သူများကို ကိုယ်နဲ့ မနောင့်ယှက်ရဘူး၊  
မည်းဆဲရဘူး၊ ဒါက ကယိုကသီလ၊ ကိုယ်နဲ့

## ၇၀ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ထိန်းရမယ့် သီလ။

(၃) ပါတီမောက်သီလသံဝရ အကျဉ်း  
၂၂၇ သွယ်၊ အကျယ်ကုဋ္ဌ ၉-ထောင်ကျော်ပေါ့၊  
အဲဒါ လုံခြုံအောင် စောင့်ထိန်းတဲ့၊ လူတွေမှာတော့  
ငါးပါးသီလ စသည်ပေါ့၊ အဲဒီတရားက လူနှိုး  
သံဝရနဲ့ ပါတီမောက္ခသံဝရ သီလနှစ်မျိုးကို ပြော  
တယ်။

(၄) အစားအသောက်မှာ, ခံယူသုံးဆောင်  
မှုမှာ, အတိုင်းအရှည်ကို သိရမယ်၊ အဲဒါက  
အာမြိုဝပါရို သုဒ္ဓသီလနဲ့ ပစ္စယသန္တသိတသီလ  
နှစ်ပါးကို ဆိုလိုတယ်။

(၅) ဆိတ်ငြိမ်ရာ ကာယိဝေကဖြစ်တဲ့  
နေရာမှာ တရားစွမ်းအားရအောင် နေထိုင်ကျင့်သုံး  
ဖို့ပြတယ်။

(၆) ဝိပသုနာရဲ့ အခြေခံ, စိတ်တည်ငြိမ်  
အောင်ကြိုးစားအားထုတ်ပါတဲ့၊ အဲဒါ ဘုရား အဆူ  
ဆူရဲ့ ဉာဏ်။

မင်္ဂလာဗျာဗျာ ပရိသတ်တွေကို အကျယ်ခဲ့  
ပြောစရာ ဘာမှ မလိုပါဘူး၊ အားလုံးခြုံကြည့်ရင်  
တော့ သိက္ခာသုံးပါးကို ပြောတာ၊ သိက္ခာသုံးပါးရဲ့

အချုပ်ကလဲ နောက်ဆုံးတော့ အပွဲမာဒလို့ ရေါ်တဲ့  
သတိပဲ၊ ဒါကြောင့်-

**အပွဲမာဒံ ပသံသန္တိပုညီကြိယာသုပဏ္ဍာတာ**  
**ပဏ္ဍာတာ-ဘုရားအစရှိသော ပညာရှိ**  
**သူတော်ကောင်းတို့သည်၊ ပုညီကြိယာတိ-ကောင်းမှု**  
**တရား ကို ကြိုးစားပြုလုပ်အားထုတ်ခြင်းတို့၌**  
**အပွဲမာဒံ-မမေ့မလျှော့မပေါ့မတန် ထက်သန်ထူး**  
**ခြားအပွဲမာဒ သတိတရားကို၊ ပသံသန္တိ-မြတ်စွာ**  
**ပုဒ္ဓ၊ ဆုံးမစကား မြတ်တရားကြောင့် ထူးခြားလှစွာ**  
**ကောင်းစွာမသွေ့ ချိုးမွမ်းတော်မူကြလေကုန်**  
**သတည်း။**

ဤသို့လျှင် ဗုဒ္ဓလမ်းညွှန်အကျင့်မှန်တရား  
**နာကြားကြရတဲ့ ဓမ္မသဝန်မဂ်လာနှင့် ကောင်းမှု**  
**စွမ်းအား မြတ်တရားတွေကြောင့် ဘေးရှိအပူ**  
**ခပ်သိမ်းလွှတ်ပြေားကြ၍ ကောင်းကျိုးချမ်းသာများ**  
**ကြီးပွားတိုးတက် ပြည့်စုံကြပြီးလျှင်၊ ကျိုးကျိုး**  
**မာမာ၊ ချမ်းချမ်းသာသာ ပျော်ပျော်ရွှေ့ရွှေ့ အားကိုး**  
**စရာ ကောင်းမှုကိုယ်ပိုင်တရားများကို အိနာသော**  
**ထက် ကိုယ်ကလက်ညီးရအောင် အပွဲမာဒ သတိ**  
**တရားရှေ့ထားပြီး ကြိုးစားအားထုတ်နိုင်လွယ်ကြ**

## ၇၂ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

လျက်၊ အရှင်သာရီပုထ္ခရာ၊ အရှင်မဟာမောဂူလာန်  
မထောရ်မြတ်ကြီးတို့ ဝင်စံရာ နိဗ္ဗာန်မြတ်ကို လွယ်ကူ  
သောအကျင့် လျင်မြန်သောအသိဉာဏ်ဖြင့် အရ  
ဟတ္တုဖိုလ်ပေါက် မျက်မွှေက်ပြုလွယ် ရလွယ်နိုင်ကြ  
ပါစေကုန်သတည်း။



## အချိန်ကိုထိန်း၊ အပူဇ္ဈိုင်း

တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက  
(ယော) ဆရာတော်

သာသနတော်နှစ် ပြုရွှေ-ကောလသွေးရွှေ  
သူရွှေ ခ နွောင်းတန်ခူးလပြည်ကျော် ၅-ရက်  
သို့နှင့်အကျင့်နှင့် စိတ်ပိုင်းပိုင်း ကလေးမြို့နယ်  
တော်စီလာကောရပုဂ္ဂိုလ် စာသင်တိုက်အကျင့်နှင့်  
ဥပမာန်များဖြစ်သော ကျောင်းအော်၊ ကျောင်းအော်မ  
ပွဲည်းလေးပါး အော်၊ အော်မ ဆူမ်းအော်မများ  
အပါအဝ် အော်၊ အော်မအပေါင်း သူတော် ကောင်တို့အကျင့်  
အမှတ်ရှုစွဲယ်အပြစ်ဖြင့် ဟောကြားအပ်  
သေတရားတော်ဖြစ်သည်

## အမှားသက်က အမှုန်သက်ရောက်အောင်

ကာလဆိုတာ မြန်မာလိုအခို့န်, အခို့န်  
တိုင်း, သတိနဲ့ဖမ်းပြီးတော့ အသုံးချရမှာကို ဖော်ပြု

## ၇၄ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

တဲ့အတွက် အချိန်ထိန်း ကိရိယာလို့လဲ ခေါ်ဆိုနိုင်ပါတယ်၊ အချိန်တိုင်း၊ အချိန်တိုင်း ပြောင်းရွှေ့နေကြ၊ ပြောင်းလဲနေကြတာမို့ အပြောင်းအရွှေ့တရားလို့လဲ ခေါ်နိုင်တာပါပဲ။

သကြိန်ဆိုတာ အပြောင်းအရွှေ့ ကာလတစ်ခုပဲ၊ သူကတော့ နှစ်ဟောင်းက နှစ်သစ်ကိုပြောင်းရွှေ့သွားတာ၊ မိမိတို့ကတော့ အဲသလိုအဟောင်းနဲ့အသစ် ပြောင်းရွှေ့တဲ့အခါ-

- \* မကောင်းတဲ့နေရာက
- \* ကောင်းတဲ့နေရာရောက်အောင်
- \* ငယ်တဲ့နေရာက
- \* ကြီးတဲ့နေရာရောက်အောင်
- \* အဆင်းဘက်ကနေ
- \* အတက်ဘက်ရောက်အောင်
- \* အဆိုးဘက်က
- \* အကောင်းဘက်ရောက်အောင်
- \* အနိမ့်ဘက်က
- \* အမြင့်ဘက်ရောက်အောင်
- \* အမှားဘက်က
- \* အမှန်ဘက်ရောက်အောင်

အဲသလို သဒ္ဒါ, ဝီရိယအား ကောင်းကောင်း  
နဲ့ ပြောင်းရွှေ့ပေးရမှာပေါ့။

စတ္တာရော မေဘီက္ခာဝေ ကာလာ  
ဘီက္ခာဝေ- ပရိသတ်လေးပါး ချစ်သား  
ချစ်သမီးတို့၊ ကာလာ- ဒုက္ခာ၏အနုတ်လက္ခဏာ,  
သုခ၏အပေါင်းလက္ခဏာပြနိုင်သော၊ သင့်လျှော်  
လျောက်ပတ် ကောင်းမြတ်သောအချိန်အခါ  
ကာလတို့သည်၊ လူမေစတ္တာရော- ဤဆိုအပ်  
လတ္တံ့သော င့်မျိုး င့်စား င့်ပါးတို့သည်၊  
ဟောနှိုး- မှချမသွေ့ ရီကြပါပေကုန်သတည်း။

---

## သက်မဲ့ရော သက်ရှိပါ ပြောင်းလဲကြတယ်

ဒုက္ခာ အနုတ်လက္ခဏာပြနိုင်တဲ့အချိန်,  
သုခအပေါင်းလက္ခဏာ ပြနိုင်တဲ့အချိန်, သင့်လျှော်  
လျောက်ပတ် ကောင်းမြတ်တဲ့အချိန်ဆိုတာ အသုံးချ  
တတ်တဲ့ ပုဂ္ဂိုလ်အတွက်သာ ပြောတာပါ၊ အသုံးမချ

## ၇၆ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ရင်တော့ အချိန်ဟာ အဟောင်းကအသစ် ပြောင်းနေ  
တာ တစ်ခုပဲရှိမှာပါပဲ။

သကြံနှုန်းတာလည်း နှစ်ဟောင်းမှ နှစ်သစ်  
သို့ ပြောင်းသွားတယ်၊ ပြောင်းလဲပုံလေးကို သက်ရှိ  
တင်မဟုတ်၊ သက်မဲ့ကိုကြည့်ရင်တောင် သိသာနေ  
တယ်။

ယခု တောင်ဖီလာတောရဝန်းကျင်မှာရှိတဲ့  
သစ်ပင်တွေကို လှမ်းကြည့်လိုက်ရင်တောင် အင်မ  
တန်သိသာထင်ရှားနေတယ်၊ မိုးတွင်းဆောင်းတွင်း  
တူန်းက သစ်ပင်တွေဟာ စိမ်းစိမ်းစို့စို့၊ လန်းလန်း  
ဆန်းဆန်း၊ အုံအုံဆိုင်းဆိုင်း၊ ယခု နွေရာသီကျတော့  
သူတို့မှာ စိမ်းစို့ရာက ဝါကျင်ပြီး ကြွေကျရတယ်၊  
သစ်ပင်တွေဟာ အုံအုံဆိုင်းဆိုင်း မရှိတော့ဘူး၊  
ကျိုးတိုးကျဲတဲ့ ဖြစ်ကုန်ပြီ။

ဒါကိုကြည့်ပြီး သူတို့လည်း ပြောင်းလဲရ  
ပါတယ်၊ သူတို့မှာလဲ မမြှုဘူးဆိုတာ သူတို့သဘာဝ  
အားဖြင့် သခိုရသဘောကို ဖော်ပြနေပါတယ်။

အဲသလိုဆို မိမိတို့ခန္ဓာကြည့်လည်း  
ဒီအတိုင်း ဖြစ်မှာပဲ၊ အဟောင်းနဲ့အသစ် ပြောင်းတာ

ကတော့ သက်မဲရော သက်ရှိပါ ပြောင်းနေကြတာ၊  
ဒါကိုပဲ အချိန်နဲ့တင်စားပြီး ပြောနေကြတာ။

## အချိန်ပြောင်းတာမဟုတ် ခန္ဓာပြောင်းနေတာ

တကယ်တော့ အချိန်က ပြောင်းနေတာ  
မဟုတ်ဘူး၊ ခန္ဓာက ပြောင်းနေကြတာ၊ သက်ရှိ  
ခန္ဓာတွေ၊ သက်မဲ့ခန္ဓာတွေ ပြောင်းနေကြတာ၊  
အဲသလို ပြောင်းနေတာကိုပဲ အချိန်က သတ္တဝါတွေ  
ကို စားနေတယ်လို့လည်း ခေါ်တယ်။

အချိန်က သတ္တဝါတွေ စားတာကို ခေါင်းငံ့  
မခံဘဲ၊ အချိန်ကိုပြန်၍ အသုံးချုတာကိုတော့ အချိန်  
ကို ကိုယ်က ပြန်စားတယ်လို့ခေါ်တယ်၊ ယခု  
တရားအလုပ် လုပ်ကြတာက အချိန်စားတာကို

## ၇၈ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ခေါင်းငြံခံ၍ မနေဘဲ မိမိတိုက အချိန်ကို ပြန်စားတာ၊  
ဒါကိုပဲ သင်လျှော်လျှောက်ပတ်ကောင်းမြတ်တဲ့  
အချိန်လို့ ခေါ်ပါတယ်။



## ကောင်းတဲ့အချိန်

အချိန်ဟာင်းမှ အချိန်သစ်သို့ အပြောင်း  
အရွှေ့တွင် မိမိတို့က-

- \* အဆိုးမှ အကောင်းသို့
- \* အနိမ့်မှ အမြင့်သို့
- \* အဝယ်မှ အကြီးသို့
- \* အမှားမှ အမျှန်သို့
- \* အဆင်းမှ အတက်သို့

ကြိုးကြိုးစားစား မြှင့်တင်ကျင့်သုံးပြီး  
ပြောင်းရွှေ့ပေးတာကို ကောင်းတဲ့အချိန်လို့ ခေါ်  
တယ်။

ကာလောပါသတိ ဘူတာနို့  
သဗ္ဗာနောက် သဟတ္ထနာ

## ၈၀ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ယောစကာလ ဟသောဘူတော  
သဘူတပစနိုံပစိ  
ကာလော-နံနက်နေ့ညွစသော အချိန်ကာ  
လသည်၊ အတ္ထနာ-မိမိဟူဆိုအပ်သော အချိန်  
အခါကာလနှင့်၊ သဟ-တက္ခ၊ သဗ္ဗာနေဝံ-ကြွင်းမဲ့  
ဥသုံး အလုံးစုံလျှင် ဖြစ်ကြကုန်သော၊ ဘူတာနိုံ-  
သက်ရှိသတ္တဝါတို့ကို ဟသတိ-ဝါးရှုစားရှု  
နေတတ်ပါပေ၏။

ယောစ-ကြောင်းကျိုးမြင်သိုံး၊ နှစ်ဖက်မြင်  
အောင် ကြည့်တတ်သည့် အကြောင်ပညာရှိ ဖြစ်သော  
ပုဂ္ဂိုလ်သည်ကား၊ ကာလဟသော- တရားရှူဗွား  
ပြုသောအားဖြင့်၊ အချိန်ကို နိုင်အောင်စားတတ်ပါ  
ပေ၏။

သော- ထိုအချိန်ကို နိုင်အောင်စားတတ်  
သော ပုဂ္ဂိုလ်သည်၊ ဘူတပစနိုံ-သတ္တဝါတို့ကို  
အပါယ်ခန္ဓာ သံသရာ၌ ရှိမြှုက်ဖျက်ဆီးတတ်သည့်  
သမုဒ္ဓယ သစ္စာတဏ္ဍာဆိုးကို၊ ပစိ-ညာဏ်ပညာဖြင့်  
ကောင်းစွာမသွေ့ ဖျက်ဆီးတတ်ပါပေသတည်း။



## တရားအလုပ်လုပ်တာ အချိန်ကို ပြန်စားတာ

အချိန်ကတော့ သူ့အလုပ်သူလုပ်ပြီး သတ္တု  
ဝါတွေကိုစားတယ်၊ မိမိတို့အလုပ်က အချိန်စားတာ  
ကို ခေါင်းင့်မခံရဘူး၊ အချိန်ကို ပြန်စားရမယ်၊  
တရားအလုပ်လုပ်တာ အချိန်ကို ပြန်စားတာ။

အချိန်က သတ္တုဝါတွေကို အမြဲတမ်းစား  
တယ်၊ အမြဲတမ်းစားတယ်ဆိုတာ အသား အသွေး၊  
အရှိုး၊ အရေတွေကို ဝါးစားတာပြောတာ မဟုတ်ဘူး၊  
အသက်ရယ်၊ ခွန်အားရယ်၊ အဆင်းရယ်၊ ကျွန်းမာ  
ရေးရယ်၊ ပျိုမြစ်နှန်ယ်မှုဆိုတဲ့ ၅-မျိုးကိုစားတာ။

ကြာလေ ကုန်လေ၊ ကြာလေ ကုန်လေ၊  
ကုန်ကုန်သွားအောင်စားနေတာကိုပဲ အချိန်က

## ၈၂ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

သတ္တဝါတွေကို စားတယ်လို့ ခေါပါတယ်၊ ဒါကို  
ဉာဏ်နှင့်မြင်အောင်ကြည့်လိုက်တော့ စားတာက  
အချိန်ကစားတာ မဟုတ်ဘူး၊ ခန္ဓာက စားနေတာ။

ခန္ဓာက စားနေတာကိုပဲ အချိန်နဲ့တင်  
စားပြီး တော့ အချိန်က စားတယ်ပြောနေတာ၊  
အချိန်နဲ့ ထပ်တူ ခန္ဓာကိုယ်ကြီး ပြောင်းလဲနေတာကိုပဲ  
အချိန်က စားနေတယ်လို့ ခေါ်တာပါ။



## အရှယ်၊ အဆင်း၊ ကျွန်းမာဌောင်းကို စားသည့်အချိန်

\* ကျွန်းမာန့်ပို့၊ အဆင်းကို  
ဝါးမျိုးစားတဲ့အချိန်တွေ-

အချိန်တွေက ကျွန်းမာရေးကို စားသွား  
တယ်၊ အဲဒီအချိန်အတွင်းမှာပဲ အကြောင်းတွေ  
ဖောက်ပြန်လာတဲ့အခါ။ ခန္ဓာကိုယ်ကြီးနာတဲ့  
အတွက်ကြောင့်၊ ကျွန်းမာရေးကိုလည်း အချိန်က  
စားတယ်လို့ပဲ တင်စားခေါ်တာပါ။ တကယ်စားတာ  
ကတော့ ခန္ဓာက စားတာပါ။

နှပို့နေတဲ့ အရှယ်လေးတွေကို ဖြို့ဖြို့ချတာ၊  
ဒါလည်းပဲ အချိန်က စားတယ်လို့ခေါ်တာပါ။  
ဖြစ်ရင်းပျက်ရင်းနှင့် ရင့်သွားတဲ့သဘောတွေကို

## ၈၄ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

နှပို့တဲ့သဘောကို အချိန်က စားတယ်လို့ တင်စား  
ခေါ်တာပါ။

လှပနေတဲ့အဆင်းတွေ၊ အရွယ်ကြီးလာတဲ့  
အခါ မလှပတော့ဘူး၊ ပတ်ဝန်းကျင်မှာရှိနေတဲ့  
သစ်ပင်တွေလည်း ဒီအတိုင်းပေါ့၊ စိမ်းစိန့်တုန်းက  
တော့ အင်မတန်ကြည့်ကောင်းတာပဲ၊ စိမ်းစိအုံဆိုင်း  
ပြီး တယ်ကြည့်ကောင်း၊ ယခုတော့ နေပူတွေ  
လောင်ပြီးတော့ ဝါရင့်ယော်လာတဲ့အခါ ကြည့်  
မကောင်းတော့ဘူး—

လူရဲ့သက်ရှိခန္ဓာကိုယ်လည်း ဒီအတိုင်းပဲ၊  
ရောမီးတွေလောင်လာတဲ့အခါ၊ ရောအပူတွေ  
ဟပ်ဖန်များလာတော့ ဒီခန္ဓာကိုယ်ရဲ့ အဆင်းတွေ  
ဟာ၊ ကြာလေ ဖောက်ပြန်လေ၊ ကြာလေ ပျက်လေ  
ဖြစ်သွားတာ။

\* ကျော်းမာနပို့၊ အဆင်းကို၊  
ဝါးမျိုးစားတဲ့အချိန်တွေ။



## အသက်ခွန်အားကို စားသည့်အချိန်

\* အသက်ခွန်အား၊ ကုန်၍သွားရန်၊  
ဝါးစားပြန်၊ အမှန်သိအောင် ကြီးစားလေ၊  
ဒီဘဝမှာနေရမယ့် အသက်တွေကြာလေ  
နည်းလေ၊ ကြာလေနည်းလေနဲ့ နည်းသွားအောင်  
အချိန်က စားသွားပြီ၊ ခန္ဓာကိုယ်ကြီးပြောင်းသွား  
တာကို အချိန်နဲ့တိုင်းတာပေးတာ၊ ဒါကိုပဲ အချိန်စား  
တယ်ခေါ်တာ။

အရွယ်ကောင်းတုန်းကရှိနေတဲ့ သန်မာတဲ့  
ခွန်အားတွေဟာ အရွယ်ကြီးလာတဲ့အခါကျတော့  
ခွန်အားတွေဟာ ကြာလေကုန်လေ၊ ကုန်သွားတယ်၊  
ခွန်အားတွေ ကုန်သွားလိုက်တာ နောက်ပိုင်းကျ  
တော့ကိုယ့်အားကို ကိုယ်သုံးလို့ မရတော့ဘူး။  
တောင်ရွေးကိုင်ရတယ်၊ တုတ်ကိုင်ရတယ်၊  
သူများအားကို မြို့ပြီးတော့ သွားရတယ်၊ သူများတဲ့မှ  
တူမှသွားနိုင်တယ်၊ ဒါမျိုးတွေ ဖြစ်လာတယ်။

## ၈၆ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

အချိန်ပြောင်းလဲတိုင်း၊ ပြောင်းလဲတိုင်း  
ခန္ဓာကိုယ်ကြီး ရင့်၊ ရင့်သွားတာ၊ ဒါကိုပဲ အချိန်နဲ့  
တင်စားပြီး အချိန်ဘက် လှည့်ပြောတာပါ၊ ကိုယ့်  
ဘက်လှည့်ပြောတဲ့အခါ ခန္ဓာက စားတာပါ။

\* အသက်ခွဲန်အား၊ ကုန်၍သွားရန်၊  
ဝါးစားပြန်၊ အမှန်သိအောင်ကြိုးစားလေ။

အမှန်အတိုင်းမြင်အောင် ကိုယ့်ခန္ဓာကို  
ဝိုပသုနာဉာဏ် မှန်ဘီလူးလေးတပ်ပြီးတော့  
ရူးစမ်းကြည့်စမ်းပါ၊ ဒါဟာ အချိန်ထိန်း ကိုရိုယာ  
တပ်ဆင်ပြီးတော့ ဒုက္ခအနှစ်လက္ခဏာပြအောင်  
လုပ်တာပါ။

အဲသလို အချိန်က ၅-မျိုးကို စားသွားပြီ၊  
ဒါကို ကိုယ်က ငါခန္ဓာကို စားနေပါပြီကောလို့  
အမှန်အတိုင်း မြင်အောင်ကြည့်နိုင်ရင်တော့  
အသိဉာဏ်ပေါ်ပြီး ဒါဟာ တရားဖြစ်သွားမှာပဲ။

အဲသလိုဆိုရင် သင့်လျှော်လျှောက်ပတ်  
ကောင်းမြတ်သော အချိန်၊ ဒုက္ခအနှစ်လက္ခဏာ  
ပြနိုင်တဲ့အချိန်၊ သူခ အပေါင်းလက္ခဏာ ပြနိုင်တဲ့  
အချိန်တွေဆိုတာ ပေါ်ပေါ်လာအောင်လုပ်ရမယ်။



## အချိန်ကောင်း (င)မျိုး

ပေါ်ပေါက်လာအောင်လုပ်တဲ့အခါ ကာလ  
ကျတော့ အချိန်ကောင်း(င)မျိုးရှိတယ်။

အဲဒီ င မျိုးက-

(၁) ကာလေန ဓမ္မသဝန်

(၂) ကာလေန ဓမ္မသာကစွာ

(၃) ကာလေန သမ္မသနာ

(၄) ကာလေန ဝိပသနာ

ဘိက္ခဝေ- ပရိသတ်လေးပါး ချစ်သားချစ်

သမီးတို့၊ ကာလေန-သင့်လျှော်လျောက်ပတ်  
ကောင်းမြတ်သော အချိန်အခါကာလှဦး၊ ဓမ္မဝသန်-  
သူတော်ကောင်းတရားကို ကြားနာရခြင်းသည်  
လည်းကောင်း၊ ကာလေန-သင့်လျှော်လျောက်ပတ်

## ၈၈ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ကောင်းမြတ်သော အချိန်အခါကာလှို့၊ ဓမ္မဘာ  
ကွဲ့-သူတော်ကောင်းတရားကို ဆွေးနွေးကြခြင်း  
သည်လည်းကောင်း၊ ကာလေန-သင့်လျှော်  
လျှောက်ပတ် ကောင်းမြတ်သောအချိန်အခါ ကာလ  
ှို့၊ သမ္မသနာ-နာကြားအပ်ပြီး၊ ဆွေးနွေးအပ်ပြီး  
တရားကို ဆင်ခြင်သုံးသပ်ခြင်းသည်လည်းကောင်း၊  
ကာလေန-သင့်လျှော်လျှောက်ပတ်ကောင်းမြတ်  
သော အချိန်အခါကာလှို့၊ ဝိပသနာ-ရှေ့  
နောက်ဆက်စပ် သတိကပ်၍ ရှုမှတ်ပွားများခြင်း  
ဟူသော ဝိပသနာတရားပွားများအားထုတ်ခြင်း  
သည် လည်းကောင်း-

ဘိက္ခဝေ- ပရီသတ်လေးပါး ချစ်သား  
ချစ်သမီးတို့၊ ကာလာ-ဒုက္ခအနှစ်လက္ခဏာသုခ  
အပေါင်းလက္ခဏာ ပြနိုင်သောသင့်လျှော်လျှောက်  
ပတ် ကောင်းမြတ်သော အချိန်အခါကာလတို့သည်  
ကူမေစတ္တာရော၊ ဤဆိုအပ်ခဲ့ပြီးသော ၄-မျိုး ၄-  
စားတို့သည် ဟောနှီး- မှချမသွေ့ ရှိကြပါပေကုန်  
သတည်း။



## စိတ်အစဉ်ကို တရားသွင်းလိုက်တာ

အချိန်ကောင်း (၄)မျိုးဆိုတာ မိမိအချွဲတွေ  
အတွင်းကို တရားသွင်းလိုက်တာ၊ စိတ်အစဉ်ကို  
တရားသွင်းလိုက်တာကို ပြောတာပါ။

တရားမပါဘဲနှင့် ဒုက္ခအနုတ်လက္ခဏာ  
ပြတယ်လို့ ထုံးစံမရှိပါဘူး၊ တရားမပါဘဲနှင့် ဒုက္ခ  
အနုတ်လက္ခဏာလည်း မပြပါဘူး၊ သူခအပေါင်း  
လက္ခဏာလည်း မပြပါဘူး၊ ဒုက္ခအနုတ်၊ သူခ  
အပေါင်းပြဖို့ဆိုရင် တရားပါမှရမှာ။

အဲဒါဆိုရင် တရားနာတယ်၊ တရားဆွဲး  
နွေးတယ်၊ တရားသုံးသပ်တယ်၊ တရားပွားများ  
တယ်ဆိုတဲ့ (၄)မျိုးမှာ အသိပညာဆိုတာက-

၃၀ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

- (၁) ရအောင်ယူတဲ့ပညာ
- (၂) ထိန်းသိမ်းတဲ့ပညာ
- (၃) အသုံးချတဲ့ပညာလို့ ပညာသုံးဆင့်

ရှိတယ်။



## တရားနာခြင်းသည် ရအောင်ယူခြင်း

တရားနာတယ်ဆိုတာ ရအောင်ယူတဲ့ပညာ၊  
တရားနာတယ်၊ တရားစာဖတ်တယ်၊ တရားလေ့  
လာတယ်၊ ဒါက တရားအသိပညာရအောင် ယူတာ။

ပုထိုးခြင်းဆိုတာ တရားမနာဘဲ၊ တရားမလေ့  
လာဘဲ၊ တရားစွမ်းအား ဘယ်လိုမှ ဖြစ်မလာနိုင်  
ဘူး၊ ဘာလို့တုန်းဆိုတော့ အစမထင်သံသရာကစပြီး  
ထုံလာခဲ့တဲ့ အပိုဇ္ဈာတကျာ ဦးစီးသော ကိုလေသာ  
တွေက စိတ်မှာပိတ်ဖုံးပြီးနေကြတယ်။

ဒါကြောင့် ပညာရှိသူတော်ကောင်းတွေရဲ့  
ညွှန်ပြချက်တရားစကားဆိုတာနာရတယ်၊ လေ့လာ  
ရတယ်၊ သတိပေးတဲ့ အနေနဲ့တတ်ပြီးသားဖြစ်ရင်  
တောင်မှ ကိုလေသာပိတ်ဖုံးနေတဲ့အခါ မလုပ်ဖြစ်  
ကြတာရှိသေးတာ။

## ၉၂ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ရှေးအရင်ကလည်း တရားနာခဲ့ကြတာပဲ၊  
နားလည်းပြီးသား၊ တတ်ပြီးသားပဲ၊ ဒါပေမယ့်  
သတိဖြစ်လာအောင်၊ အလုပ်လုပ်ဖြစ်အောင်တော့  
ပြန်လေ့လာရတယ်၊ အဲသလို ပညာအဆင့်မြှင့်ပေး  
ရတယ်။

\* မိတ်ကောင်းကိုရှာ၊ တရားနာ၊  
ကောင်းစွာစိတ်ကိုထား။

တရားကို နာကြား လေ့လာမယ်ဆိုတာ  
လည်း ပညာရှိသူတော်ကောင်းထံ ချဉ်းကပ်မှ  
ရမှာဖော့။

(၁) ပညာရှိသူတော်ကောင်းဖြစ်တဲ့ ပုဂ္ဂိုလ်  
ထံ ချဉ်းကပ်ပါ၊ မိုခိုပါ၊ ဆည်းကပ်ပါ။

(၂) ပညာရှိသူတော်ကောင်းများရဲ့ မေတ္တာ  
ကရဏာတရားနဲ့ လမ်းညွှန်ချက်တွေကို လိုလိုလား  
လား တန်ဖိုးထား၍ နာကြားပါ။

(၃) နာကြားပြီးတဲ့ အသိပညာများကို  
မပျောက်အောင် ထိန်းသိမ်းထားပါ။

(၄) ထိန်းသိမ်းပြီးထားတဲ့ ပညာကိုလည်း  
လက်တွေ့အသုံးချပါ။

အဲဒီလို မြှင့်ပေးမှ ဒုက္ခအနုတ်လက္ခဏာ၊

သူခအပေါင်းလက္ခဏာ ပြနိုင်တဲ့ အချိန်ကောင်း  
ဆိုတာဖြစ်လာမှာပေါ့။

## ပညာပွားလာမှ အသုံးချတတ်မယ်

\* အသိအကျင့်, ဘက်စုံမြှင့်  
ဆင့်ဆင့်ပညာပွား။

ပညာပွားလာမှ ကိုယ့်ကိုကိုယ် အသုံးချ  
တတ်မယ်၊ တတ်ပြီးသားဖြစ်ရင်တောင်မှ တရားနဲ့  
နှိုးဆွဲပေးမှ အသုံးချဖြစ်မယ်။

ဒါကြောင့် အဲသလို အသုံးချနိုင်အောင်  
ပညာအဆင့်ဆင့် ပွားလာအောင်ဆိုပြီးတော့ ကာလ  
သုတေသနမှာ မြတ်စွာဘုရားက လမ်းညွှန် ၄- ချက်  
ဟောထားတယ်၊ လမ်းညွှန် ၄-ချက်ဆိုပေမယ့်  
ခုနံပြောတဲ့ ပညာ ၃- ဆင့်ပါပဲ၊ ရအောင်ယူတဲ့  
ပညာ၊ ထိန်းသိမ်းတဲ့ပညာ၊ အသုံးချတဲ့ပညာ၊  
အဲဒီပညာ ၃- ဆင့်ပါပဲ။

(၁) တရားကို နာရမယ်၊

(၂) နာရူးတဲ့တရားတွေကို ဆွေးနွေးရမယ်၊

## ၃၄ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

(၃) နာကြားပြီး ဆွဲးနွေးပြီးတဲ့ တရား  
တွေကို ပြန်ပြီးတော့ သုံးသပ်ဆင်ခြင်ရမယ်၊

(၄) လက်တွေ့အလုပ်လုပ်သောအားဖြင့်  
သတိ၊ ပညာကပ်ပြီးတော့ ရူမှုတ်ပွားများ အား  
ထုတ်မယ်၊ လက်တွေ့အသုံးချုပညာတွေ ပွားလာ  
အောင် လုပ်ပေးတယ်။

အဲဒီ င့်ခုကိုပဲ အချိန်ထိန်းကိုရိယာ တပ်  
ဆင်တဲ့ဒုက္ခအနုတ်၊ သုခအပေါင်းပြနိုင်တဲ့ သင့်  
လျှော်လျောက်ပတ် ကောင်းမြတ်တဲ့ အချိန်တွေ၊  
တစ်နည်းအားဖြင့် မှန်ကန်သော အပြောင်းအရွှေ့  
တရား၊ အဲသလို ဆိုရတယ်။

အဲသလိုဆို အဲဒီ (၄)ချက် မှတ်လို့လွယ်  
အောင်ဆိုတော့

- \* တရားကိုနာ၊ ဆွဲးနွေးကာ၊  
ကောင်းစွာသုံးသပ်မူ။
- \* ရှေ့နောက်ဆက်စပ်၊ သတိကပ်၊  
ရူမှုတ်ပွားများသူ။
- \* ဆင်းရဲဒုက္ခ၊ အနုတ်ပြီ၊ မှချချမ်းသာဟူ



## မကောင်းတဲ့အချိန်မရှိ

အဲသလိုပုဂ္ဂိုလ်တွေအတွက် အမြဲတမ်းအချိန်  
ကောင်းတွေချည်းပဲ၊ လောကကြီးက ဘယ်လိုပဲ  
ပြဿဒါးလို့ သတ်မှတ်ထားပေမယ့် သူ့အတွက်  
တော့ ရက်ရာဇာချည်းပဲ၊ မကောင်းတဲ့အချိန်တစ်ခုမှ  
မရှိဘူး။

သာသနာ့ရက်ရာဇာ ရွှေးနည်းက ကောင်း  
ကင်ကန္ဒက္ခတ်နဲ့ ဘာမှမဆိုင်ဘူး၊ အလုပ်နဲ့သာ  
ဆိုင်တယ်၊ အလုပ်ကောင်းလုပ်နေသူအတွက်  
အမြဲတမ်း ရက်ရာဇာချည်းပဲ။

မကောင်းတဲ့ အလုပ်လုပ်နေသူအတွက်  
လောကက ဘယ်လိုပဲ ရက်ရာဇာ သတ်မှတ်ပေမယ့်  
သူ့အတွက် ပြဿဒါးချည်းပဲ။

## ၉၆ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ဘာဖြစ်လို့တုန်းဆိုတော့ သတ္တဝါတွေ  
 ဆင်းရဲကြတာက ပြဿဒါးကြာင့် ဆင်းရဲတာ  
 မဟုတ်ဘူး၊ မကောင်းတာတွေလုပ်တာကြာင့်  
 ဆင်းရဲတာ၊ မဆင်းသင့်တဲ့ အကုသိုလ်လမ်းကို  
 ရဲရဲကြီး ဆင်းကြလို့၊ အဆင်းရဲလွန်းလို့ သတ္တဝါတွေ  
 ဆင်းရဲကြတာ။

တက်ရတော့မယ့်လမ်းကို အတက်မရဲလို့  
 ဆင်းရဲ မလွှတ်ဘဲဖြစ်နေကြတယ်၊ ရသင့်တဲ့ချမ်းသာ  
 တွေကို မရဘဲ လက်လွှတ်ကုန်ကြရတာ၊ အဆင်းရဲ  
 လွန်းလို့ ဆင်းရဲတာ၊ အတက်မရဲလို့ ဆင်းရဲမလွတ်  
 ကပဲ၊ ရသင့်တဲ့ ချမ်းသာတွေ မရကြတာ။

- \* တရားကိုနာ, ဆွေးနွေးကာ,  
 ကောင်းစွာသုံးသပ်မူ။
- \* ရှုံးနောက်ဆက်စပ်၊ သတိကပ်၊  
 ရူမှတ်ပွားများသူ။
- \* ဆင်းရဲခုက္ခ၊ အနုတ်ပြု၊ မုချချမ်းသာဟူ  
 အဲသလိုဆိုရင် ကာလေနဓမ္မသဝန် သင့်  
 လျှော်လျှောက်ပတ်တဲ့ အချိန်မှာ တရားနာရမယ်။



## ပုထုဇ္ဇာနိုးဆိုးက ပုထုဇ္ဇာကောင်းကောင်းဖြစ်အောင်

ပုထုဇ္ဇာနိုးတာ နာမည်ကကို ပုထုဇ္ဇာ၊ ပုထု  
ကိုလေသေနေ့တိတိ ပုထုဇ္ဇာနော၊ အားအားရှိရင်  
ကိုလေသာတွေချည်း မူတ်ထုတ်နေတာ၊ ကိုလေသာ  
တွေဖြစ်အောင် လုပ်နေတာ၊ ဒါကြောင့်မို့ ပုထုဇ္ဇာ  
ဆိုးတာပဲ။

ဒါကြောင့် သူတော်ကောင်းတရားတွေနှင့်  
မကြာမကြာနှီးဆွဲပေးနိုင်မှ, လမ်းပြပေးနိုင်မှ, ပုထုဇ္ဇာ  
ဆိုးဆိုးက ပုထုဇ္ဇာကောင်းကောင်းတွေဖြစ်၊ ပုထုဇ္ဇာ  
ကောင်းကောင်းက အရိယာအဖြစ်ကို တက်ရောက်  
နိုင်မှာ။

သူတော်ကောင်းတရားနာကြားဖို့ မြတ်စွာ  
ဘုရားက (၅)နည်း လမ်းညွှန်ထားတယ်။

## ၉၈ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

(၁) တရားစကားကို ရုံရုံသေသေ လေး  
လေးစားစားနာကြားပါတဲ့။

ဒီစကားတွေဟာ သိပြီးသား၊ နားလည်ပြီး  
သားတွေပဲဆိုပြီးတော့ အဲသလို မထိမဲ့မြင်သဘော  
မထားဘဲ ရုံရုံသေသေ၊ လေးလေးစား တရား  
စကားကို တန်ဖိုးထား၍နာကြားပါ။

မြတ်စွာဘုရား တရားဟောတဲ့အခါ ရဟန္တာ  
ဖြစ်ပြီးသား ရှင်သာရိပုတ္တရာ မထောက်မြတ်ကြီး လည်း  
နာကြားတာပါပဲ၊ အရှင်သာရိပုတ္တရာ ဟောကြားတဲ့  
အခါ မှာလည်း ရုံဖန် ရုံခါ မြတ်စွာ  
ဘုရားကိုယ်တော်တိုင် နာကြားတာပါပဲ၊ ဒါကြောင့်  
တရားစကားဆိုတာ ရုံသေလေးစား တန်ဖိုးထားပြီး  
နာရပါတယ်။

(၂) တရားဟောတဲ့ ပုဂ္ဂိုလ်ကိုလည်း  
(အမှန်တရားသာ ဟောမယ်ဆိုရင်ပေါ့၊ အမှန်  
တရားမဟောဘဲ မတောက်တခေါက်ဟောတဲ့ ပုဂ္ဂိုလ်  
မဆိုလိုပါဘူး) မည်သူပဲဟောဟော၊ ဘုရားကိုယ်  
စား ဟောနေတာပဲလို့ ရုံသေလေးစားတန်ဖိုးထား  
ပြီး နာယူပါတဲ့။

ရဟန်းပဲဟောဟော၊ သာမဏေပဲဟော

ဟော, သီလရှင်ပဲဟောဟော, အမျိုးသားပဲဟောဟော, အမျိုးသမီးပဲဟောဟော လမ်းမှန်အတိုင်းသာ ဟောပြောတတ်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ကိုရှိသော်လေးစားစွာ ဘုရားကိုယ်စား ဟောနောတာပဲလေလို့ အဲသလို တန်ဖိုးထားပြီး နာတတ်ဖို့ လိုပါတယ်။

(၃) မိမိကိုယ်မိမိလည်း ရှိသော်လေးစားတန်ဖိုးထားပြီး နာရပါတယ်။

“ဒီစကားတွေက မြင့်တယ်၊ ငါနဲ့မတန်ဘူး၊ ငါက အဆင့်နိမ့်သေးတယ်၊ ပါရမိ နည်းသေးတယ်၊ ဒီတရားနဲ့ငါနဲ့ မတန်သေးဘူး”ဆိုပြီး ကိုယ့်ကိုကိုယ်လျှော့မချပါနဲ့၊ “တရားတွေက ငါအတွက်ဟောခဲ့တာပဲ”လို့ မိမိကိုယ်မိမိ မြင့်တင်ပြီးတော့ ကိုယ့်ကိုကိုယ်လည်း ရှိသော်လေးတန်ဖိုးထားလို့ နာရပါတယ်။

(၄) တရားနာတဲ့နေရာမှာ လူကတော့ တရားဟော ပုဂ္ဂိုလ်ရဲ့ရှေ့မှာ ငုတ်တူတ်ကြီး ထိုင်လို့, စိတ်က အိမ်မှာ အလုပ်ရှုပ်နေတယ်၊ လူကတြား, စိတ်ကတြား, ဒီလို့ နာရမှာမျိုး မဟုတ်ပါဘူး၊ ကိုယ့်ကိုကိုယ် ကယ်တင်တဲ့ အလုပ်ဆိုတော့

## ၁၀၀ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

တရားအပေါ်မှာ စိတ်ပါလက်ပါ, စူးစူးစိုက်စိုက်,  
တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ကိုချု၍ နာကြားပါ။

(၅) တရားကို နှလုံးသွင်းရင်း  
ဆင်ခြင်ရင်းနဲ့ အဲသလို တရားလမ်းကြောင်းပေါ်မှာ  
စိတ်ကလေး ကိုတင်ပြီး နာကြားပါလို့  
တရားနာနည်း(၅)နည်း မြတ်စွာဘုရား  
ညန်ကြားပါတယ်၊ ဒါမှ ကာလေန ဓမ္မသဝန်  
သဒ္ဓမ္မသဝန် ဒုလ္လာဘံဆိုတာ ဒါမျိုးမှ ဖြစ်တာ-

- \* တရားစကား ဟောကြားပုဂ္ဂိုလ်, မိမိကိုယ်၊  
ရိုရိုသေလေလွန်လေးစား
- \* တည်ကြည်ငြိမ်သက်၊ ရွှင်အားတက်၊  
လေးနက်လမ်းမှန် စိတ်ကိုထား။
- \* ဤသို့နာမှ အကျိုးရာ သုတပညာပွား။  
မြတ်စွာဘုရားက တရားနာရင် အဲဒီ (၅)မျိုး  
သောမှ လမ်းစဉ်လေးချုပြီးနာပါတဲ့။



## တရားကိုသာ လေးစားမယ်ဆိုရင်

မြတ်စွာဘုရားလက်ထက်က ဘုရားရှင်  
ဇေတဝန်ရွှေကျောင်းမှာ သီတင်းသုံးတော်မူစဉ်  
တစ်နေ့ကျတော့ ဘုရားထံ အမျိုးသား(၅)ယောက်  
ရောက်လာကြတယ်။

မြတ်စွာဘုရားကလည်း ဘာမှ အထူးအထွေ  
မေးမြန်းခြင်းမပြုဘဲ၊ မိမိထံမှာက်ရောက်လာသော  
အမျိုးသား(၅)ယောက်ကို တရားဟောပါတယ်။

တရားနာပရီသတ် (၅)ယောက်ရှိတယ်၊  
မြတ်စွာဘုရားက ပရီသတ်(၅)ယောက်ရှိလဲ  
ဟောတာပါပဲ၊ ၁-ယောက်ထဲရှိလဲဟောတာပါပဲ၊  
တရားကိုသာ လေးစားမယ်ဆိုရင် ပရီသတ် တစ်  
ယောက်ထဲရှိသော်လည်း ပရီသတ်သိန်းသန်းကုင့်  
လောက် တန်ဖိုးထားပြီး ဟောစမြဲပါ။

## ၁၀၂ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ပရီသတ်နည်းတယ်လေဆိုပြီး တရားလျှော့  
ဟောတယ်မရှိပါ၊ ဒါကြောင့် အမျိုးသား(၅)  
ယောက်ကို လေးလေးစားစား တန်ဖိုးထားပြီး  
ဟောကြားတော်မူပါတယ်။



## အိပ်ငိုက်နေသူတစ်ဦး

မြတ်စွာဘုရား တရားဟောစဉ်မှာ အရှင်  
အာနန္ဒာက မြတ်စွာဘုရားရဲ့ နောက်နားက ယပ်ခပ်  
နေတယ်တဲ့၊ ယပ်ခပ်ရင်းနဲ့ တရားနာ ပရီသတ်  
(၅) ယောက်ကို အကဲခတ်နေတယ်။

သူတို့တွေဟာ ကြံလို့ဝင်လာတာလား၊  
တရားကို တကယ်နာချင်လို့ လာကြတာလား၊  
သူတို့စိတ်ကို ကိုယ်က မသိနိုင်ပေမယ့် သူတို့  
အမူအရာကို မြင်ရရင် သိနိုင်တယ်၊ အကဲခတ်နိုင်  
တယ်ဆိုပြီး တရားနာပရီသတ် ၅-ယောက်ကို  
အရှင်အာနန္ဒာက အကဲခတ်နေတယ်။

၅-ယောက်ဆိုတဲ့ အတိုင်း ၅-ယောက်စလုံး  
တစ်မျိုးစီဖြစ်နေကြတယ်၊ တစ်ယောက်က  
ဘာလုပ်နေသလဲဆိုတော့ တရားပွဲစတဲ့ အချိန်က

## ၁၀၄ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

စပြီး တရားပွဲပြီးတဲ့အချိန်ထိ ငုတ်တုတ်ကြီးထိုင်ပြီး  
အိပ်ငိုက်နေလိုက်တာ။

တရားပွဲဟာ တကယ်တော့ ကြာတာလဲ  
မဟုတ်ပါဘူး၊ မြတ်စွာဘူရားရဲ့ တရားပွဲဟာ  
မကြာပါဘူး၊ အဲသလို မကြာဌားသော်လည်း  
မြတ်စွာဘူရားရှေ့မှာ ငုတ်တတ်ထိုင် တရားနာနေ့  
သူတစ်ယောက်က တရားပွဲစချိန်က တရားပွဲပြီး  
ချိန်ထိ ငုတ်တုတ်ထိုင်အိပ်ငိုက်နေလိုက်တာ၊  
တရားပွဲသာပြီးသွားရော တစ်လုံးမှ မမှတ်မိဘူး၊  
သူ့နားထဲကို တစ်လုံးမှ မရောက်တာ။



## ဟိုရေး ဒီရေး၊ ရေးနေသူနှင့် ဟိုမေ့ဒီကြည့် ကြည့်နေသူ

နောက်တစ်ယောက်က ဘာလုပ်နေသလဲ  
ဆိုတော့ လက်ညှိးနဲ့ ဟိုဆွဲခြီးဆွဲ၊ ဟိုခြစ်ခြီးခြစ်၊  
ဟိုရေးဒီရေး လျှောက်လုပ်နေသတဲ့၊ သူလည်း  
စိတ်ကို ြိမ်ြိမ်ထားပြီး နာတာမဟုတ်တဲ့အတွက်  
တရားကို တစ်လုံးမှ မမှတ်မိဘူး၊ ထိုင်ရတာ  
သောင်းတာပဲရှိတယ်တဲ့။

တစ်ခါ နောက်တစ်ယောက်က ဟိုမေ့ဒီ  
ကြည့်နဲ့ အဲဒါနဲ့ တရားပွဲပြီးသွားရော တစ်လုံးမှ  
မမှတ်မိဘူး။

နောက်တစ်ယောက်က တိုင်ကိုမှိုလို ရောင်း  
လူပ်လိုက်၊ ခြေထောက်လူပ်လိုက်၊ ကိုယ်လူပ်လိုက်၊

## ၁၀၆ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ဟိုလှည်ဒီလှည်, ဟိုလှပ် ဒီလှပ်နဲ့ နေလိုက်တာ  
သူလည်းပဲ တစ်လုံးမှ မမှတ်မိဘူး။

ရှိတာမှ ပရီသတ်က (၅)ယောက်ထဲ၊ ၄-  
ယောက်က အဲသလို ဖြစ်နေတယ်။

## ၅-ယောက်မှာ ၁-ယောက်

နောက်ဆုံးတစ်ယောက်ကသာ တရားကို  
ရှိရှိသေသေ၊ လေးလေးစားစား၊ ရူးရူးကိုစိုက်  
တည်တည်ပြုမြင့်မြင့်၊ စိတ်ပါလက်ပါနာတယ်၊ ဘုရား  
ကလည်း သူ့အတွက်ရည်ရွယ်ပြီး တရားကို စိတ်ပါ  
လက်ပါ ဟောနေတာပါ၊ အရှင်အာနန္ဒာ ကလည်း  
ဒါကိုပဲ အကဲခတ်နေတာပါ။

“**ဉာဏ်...ပရီသတ်က ၅-ယောက်,**  
**တရား တကယ်နာတာက ၁-ယောက်ထဲပဲ**” ဆိုတာ  
အရှင်အာနန္ဒာ သိသွားတယ်၊ တရားပွဲပြီးတော့  
တရားအပေါ်မှာ သက်ဝင်ပြီး တရားနာတဲ့ အဲဒီ  
အမျိုးသားတစ်ယောက်ထဲပဲ အကျွတ်တရား  
ရသွားတယ်၊ မဂ်တရား၊ ဖိုလ်တရား ရသွားတယ်၊  
သူတစ်ယောက်ထဲပဲ အသိပညာပွားလို့ မဂ်ဖိုလ်ကို  
မျက်မျှက်ပြုရပါတယ်။

## ၁၀၈ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ကျွန်တဲ့ င-ယောက်ကတော့ မဂ်ဖိုလ်တရား  
ရဖို့နေနေသာသာ တရားကို မှတ်မိအောင် မနာ  
နိုင်ဘူး၊ သူတို့နားထဲကို တရားတစ်လုံးမှ မရောက်  
ဘူး၊ ဒါကြောင့် သူတို့အနေနဲ့ဆိုရင် ကာလေန  
ဓမ္မသဝန် မဖြစ်တော့ဘူး။

ဒါကြောင့် တရားနာတယ်ဆိုတာ တရား  
ဟောသူရှေ့မှာ ငုတ်တုတ်ထိုင်နာနေတာကို တရား  
နာတယ် ပြောတာမဟုတ်ဘူး၊ မြတ်စွာဘူးရား  
မူချထားတဲ့ လမ်းစဉ် ၅- ချက်နဲ့နာမှ တရား  
နာတယ်ခေါ်တာ။

အခုကြည့်ပါလား၊ အမျိုးသား ၅-ယောက်  
မှာ င-ယောက်ကို အပေါ်ယံကြည့်ရင် သူတို့တရား  
နာနေကြတာကိုပဲ မြင်မှာပဲ၊ ဒါပေမယ့် သူတို့  
အမူအရာတွေက တရားကိုလက်မှ မခံပဲ၊ ရှေ့မှာ  
ငုတ်တုတ်ထိုင်တာလောက်ပဲရှိတာ။

## လူရဲ့ဝါသနာက မြှေ့ရဲ့ ဝါသနာဖြစ်နေတယ်

တရားပွဲပြီးလို့ သူတို့ ၅-ယောက် ပြန်သွား  
တော့ အရှင်အာနန္ဒာက မြတ်စွာဘုရားကို  
လျှောက်တယ်။

“မြတ်စွာဘုရား- မြတ်စွာဘုရား တရား  
ဟောလိုက်တာ မိုးကြီးများသဲသဲမည်းမည်း ရွာသလို  
စိတ်ပါလက်ပါ ဟောကြားတော်မူတယ်၊ မြတ်စွာ  
ဘုရားရဲ့ တရားကို နာကြားတဲ့ ပရီသတ်က ၅-  
ယောက်ထဲမှာ တရားစိတ်ဝင်စားသူက ၁ ယောက်  
ထပါ” အဲသလို လျှောက်တော့ မြတ်စွာဘုရားက-

“ဟုတ်တယ် အာနန္ဒာ၊ သူတို့ ၅-ယောက်  
ထဲမှာ တရားပွဲစတဲ့အချိန်ကစပြီး တရားပွဲပြီးသည်  
အထိ အပိုင်းကြော်ဖြစ်ခဲ့

## ၁၁၀ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ဖူးတယ်၊ မြွှေ့ဆိုတာ အားအားရှိတိုင်း ခွဲအိပ်နေ့  
တာကများတယ်၊ မြွှေ့အဖြစ်နဲ့ ဘဝဝါးရာ အိပ်စက်မှု  
အလေ့အကျင့်တွေကများခဲ့တော့ ယခု ကုသိုလ်ကံ  
အထောက်အပံ့ရလို့ လူပင် ဖြစ်သော်လည်း လူရဲ့အကျင့်  
ဝါသနာက မြွှေ့ရဲ့ ဝါသနာဖြစ်နေ တယ်။

ဒါကြောင့်မို့ ငါဘုရားထံ မျှောက်ရောက်၍  
ငါဘုရားရဲ့ တရားကို နာကြားရသည့်တိုင် သူဟာ  
တရားကို လက်ခံနိုင်စွမ်း မရှိဘူး၊ သူ့မှာ လူရဲ့  
ဝါသနာမရှိဘူး။

လူရဲ့ဝါသနာရှိမှ တရားလက်ခံနိုင်မှာ  
သူ့မှာ မြွှေ့ရဲ့ ဝါသနာရှိနေတယ်၊ ကိုယ်ခန္ဓာက  
လူ့ခန္ဓာ၊ ဝါသနာက မြွှေ့ ဖြစ်နေတယ်။”



## ဦးခေါင်းပါသိလည်း နားမပါကြဘူး

ဗဟိုနီ နရသီသာနီ  
လောမသာနီ ဗြဟာနိစ  
ဂိုဝါသု ပဋိမှုက္ကာနီ  
ကောစိ အော်ထွေ ကန္တဝါ  
မြတ်စွာဘုရား ဟောကြားထားတဲ့  
အသနာ ဂါထာတစ်ခုပဲ၊ လူတိုင်းလူတိုင်း  
ခေါင်းပါကြ တယ်တဲ့၊ ခေါင်းဆိုရင်  
ခေါင်းမွေးပေါက်ကြတာ ချည်းပဲ၊ ဦးခေါင်းတိုင်း  
ကြီးကြပါတယ်၊ ဦးခေါင်း ဆိုရင် လည်ပင်းမှာ  
စွပ်ထားကြတာချည်းပဲ ဒါပေမယ့် နားပါတဲ့သူက  
နည်းနည်းလေးရယ်တဲ့။

နားဆိုတာ ပကတိနားကို ပြောတာမဟုတ်  
ပါဘူး၊ နားပေါက်ထဲ အသိပညာသွင်းပြီးတော့  
နားနဲ့ အသိပညာရအောင် ယူနိုင်တဲ့သူ နည်းတယ်

## ၁၁၂ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

လို့ အဲသလို ပြောတာပါ၊ ပကတိနားပေါက်ထဲမှာ  
အသိပညာဆွင်းတတ်တဲ့ပုဂ္ဂိုလ်၊ တရားကို အသိ  
ပညာရလာအောင် နာတတ်တဲ့ ပုဂ္ဂိုလ်က နည်း  
တယ်လို့ ဆိုလိုရင်းပါ၊ ဗဟိုသုတ နည်းတယ်ဆိုတာ  
ဒါမျိုး ပြောတာပါ။

ဒါကြောင့်မှာ နားပါတဲ့သူကနည်းတယ်၊ ယခု  
တရားနာပရီသတ် ၅-ယောက်ထဲမှာ တစ်  
ယောက်ထဲသာ နားပါတယ်၊ ကျွန်တဲ့ ၄-ယောက်  
က ခေါင်းသာပါတယ်၊ နားမပါဘူးလို့ ဆိုလိုရင်းပါ။



## တိကောင်ဝါသနာဖြစ်နေတယ်

တရားနာနေရင်း လက်ညီးနဲ့ ဟိုခြစ်  
ဒီခြစ်၊ ဟိုဆွဲဒီဆွဲ၊ ဟိုရေး ဒီရေး လုပ်နေတဲ့သူက  
ဘဝ ငါးရာ တိကောင် ဖြစ်ခဲ့ဘူးတယ်။

တိကောင်ဘဝတုန်းက မော်ကြီးပေါ် ဟိုခြစ်  
ဒီခြစ်၊ ဟိုသွားဒီသွား၊ အဲသလို အလေ့အကျင့်  
ဝါသနာထွေက ဘဝငါးရာတောင် များခဲ့တော့  
ယခုကုသိုလ်ကံ အထောက်အပံ့ရလို့ လူပင်ဖြစ်သော်  
လည်း ပုံစံက လူနဲ့တူသော်လည်း ဝါသနာက  
တိကောင်ရဲ့ ဝါသနာဖြစ်နေတယ်။

ဒါတောင် အခြားရဟန်းတော် ဟောတာ  
မဟုတ်၊ ဓမ္မပိုင်ရှင်ဖြစ်တဲ့ မြတ်စွာဘူးထံ  
တရားနာရတာတောင် သူ့ဝါသနာက တိကောင်

## ၁၁၄ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ဝါသနာဖြစ်နေတယ်၊ ဒါကြောင့် သူ နားထဲကို  
တရားမရောက်ဘူး။



## ဘုရားမျက်နှာမြင်အောင် မဟောဘူး

“တရားနာစဉ်ကာလမှာ ဟိုမေ့ဒီမေ့  
မေ့နေတဲ့ ပုဂ္ဂိုလ်က ဘဝဝါးရာ ကာလပတ်လုံး  
နက္ခတ်ဖတ်တဲ့ လောကီပညာရှင် ဖြစ်ခဲ့ပူးတယ်။  
ကောင်းကင်ကိုကြည့်ပြီး ဘယ်နက္ခတ်က  
ဘယ်နက္ခတ်နဲ့ယုဉ်တယ်၊ ဘယ်နက္ခတ်နဲ့ ဘယ်  
နက္ခတ်ပူးတယ်၊ ဒီလို့ဆိုရင် ဘယ်လို့အကျိုး  
သက်ရောက်မယ် စသည်ဖြင့် အဲသလို ကောင်း  
ကင်ကို နက္ခတ်မေ့ကြည့်ခဲ့တဲ့ ဝါသနာက ဘဝ  
ဝါးရာ အထုပါခဲ့တယ်ဆိုတော့ ဘုရားရှေ့မှာက  
ရောက်ပေမယ့် သူ့ရဲ့ အမေ့ဝါသနာက မပေါာက်  
သေးဘူး၊

သူမေ့တာ အထေးလျှောက်မေ့တာ၊ ငါ  
ဘုရားမျက်နှာမြင်အောင်မမေ့ဘူး၊ တရားကို

## ၁၁၆ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

မြင်အောင်မမေ့ဘူး၊ တရားအသိရအောင် မမေ့  
ဘူး၊ အမေ့လွန်နေတယ်။

ဒါကြာင့် သူက ငါဘုရားထံမျှက်  
လာရောက်ပြီး တရားနာရတယ်ဆိုတာတောင်  
မမေ့သင့်တဲ့ နေရာမေ့နေတာကြာင့်၊ အမေ့  
ဝါသနာ လွန်ကဲနေတာကြာင့် တရားက သူ့ထံ  
မရောက်ဘဲ လမ်းချော်သွားရပါတယ်၊ သူလည်းပဲ  
တရားအကျိုးကို ခံစားခွင့် မရပါဘူး”

## သူတော်ကောင်း ဝါသနာနှင့် မျာက်ဝါသနာ

“တရားနာဖေတုန်းမှာ ပြိမ်ပြိမ်မနေတဲ့သူက  
ဘဝဝါးရာမှာ မျာက်ဖြစ်ခဲ့ဖူးတယ်၊ မျာက်ဘဝမှာ  
ဆွော့ခဲ့တဲ့ ဝါသနာတွေ များလွန်းတော့ ယခုလူ  
ဖြစ်သော်လည်း တရားနာတုန်းတောင်မှာ ပြိမ်ပြိမ်  
မနာနိုင်ဘူး၊ လူပ်နေတယ်၊ ဆွော့နေတယ်။

ဒါကြောင့်မို့ သူလည်းပဲ မျာက်ဝါသနာ  
ရှိတဲ့အတွက် သူ.နားထဲကို တရားတစ်လုံးမှ  
မရောက်။

တရားကို ရိုရိုသေသေ၊ လေးလေးစားစား  
စိတ်ပါလက်ပါ နာကြားတဲ့ အမျိုးသားကတော့  
ဘဝများစွာ ကာလမှာ ပညာအစုံ တတ်မြောက်လို့  
ပညာရှိသူတော်ကောင်းတွေနဲ့ မကြာမကြာ တွေ့ဆုံး  
လို့၊ ပညာရှိ သူတော်ကောင်းတွေရဲ့ လမ်းညွှန်ချက်  
တရားတွေကို မကြာမကြာ နာကြားရလို့။

## ၁၁၈ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

အဲသလို နာကြားခဲ့တဲ့ အလွှာအထု ဝါသနာ  
တွေများလာခဲ့တာဆိုတော့ ယခငါဘုရားနဲ့တွေ့တဲ့  
အခါ အလွန်တရာထူးဆန်းလှတဲ့ အပူတွေ့ပြီး  
သွားစေနိုင်တဲ့ တရားဟောလိုက်တဲ့အခါမှာ သူ့  
အတွက် အဆင်သင့်လေးဖြစ်သွားတယ်။

တရားကို ရိုရိုသေသေ လေးလေးစားစား  
စိတ်ပါလက်ပါ နာကြားနိုင်တယ်၊ ဒါကြောင့် နားပါ  
တာက သူတစ်ယောက်ထဲဖြစ်တယ်” သူတစ်  
ယောက်ထဲသာ အကျွတ်တရားရသွား တပ်ပေါ့။

ပွဲမ အမျိုးသားသာလျှင် ဘုရားညွှန်ကြား  
ထားတဲ့ တရားနာလမ်းစဉ် ၅-ချက်အတိုင်း တရား  
နာတယ်၊ ဒါမှသာလျှင် ကာလေနဓမ္မသဝန်း။

ကာလေန-သင့် လျှော်လျှောက် ပတ်  
ကောင်းမြတ်သော အချိန်အခါကာလျှော်၊ ဓမ္မသဝန်း-  
သူတော်ကောင်းတရားကို ကြားနာခြင်းသည်၊  
ကာလော-ဒုက္ခ၏ အနုတ်လက္ခဏာ၊ သုခ၏  
အပေါင်း လက္ခဏာရနိုင်သော သင့်လျှော်လျှောက်  
ပတ် ကောင်းမြတ်သော အချိန်ကာလကောင်းသည်၊  
ဟောတိုး- မှချမသွေ့ ဖြစ်ပါပေသတည်း။



## အကျိုးမ့်စကား မပြောကြားနှင့်

ကာလေန မွဲသာကစ္စာ-

တစ်ယောက်နဲ့တစ်ယောက် တွေ့ကြပ်နဲ့  
တော့လည်း နှုတ်ကပြောလိုက်တဲ့စကားတွေဟာ  
အကျိုးမ့်စကားတွေ မပြောကြားဘဲ အကျိုးရှိတဲ့  
တရားစကားတွေကိုသာ ပြောကြားဆွေးနွေးကြခြင်း  
ဟာလည်း အကျင့်ကောင်းပဲ၊ ဒုက္ခအနှစ်၊ သူခ  
အပေါင်း လက္ခဏာပြနိုင်တယ်၊ သူလည်းပဲရအောင်  
ယူတဲ့ပညာပဲ။

မိမိနဲ့ သူတို့ ဆွေးနွေးကြတော့ ကိုယ်က  
သိပြီးသား၊ သူကမသိသေးသူဆိုရင် သူ့မှာ အသိ  
ပညာပွားရတာပဲ၊ သူက သိပြီးသား ကိုယ်က  
မသိသေးဘူးဆိုရင် ဆွေးနွေးတဲ့အခါ ကိုယ့်မှာ  
အသိပညာပွားရတာပဲ။

## ၁၂၀ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

သိပြီးသားဖြစ်ပေမယ့် မေ့နေတဲ့အခါ တစ်  
ယောက်နဲ့တစ်ယောက် ဖော်ပေးကြတော့ ပြန်ပေါ်  
လာတော့ အသိပညာတွေ ပြန့်ပွားကြရတယ်၊  
ရအောင်ယူတဲ့ ပညာပဲ။

တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်  
ငြင်းကြခံကြတာမျိုးတွေကတော့ ကာလေန  
ဓမ္မသာကစ္စာ မဟုတ်ပါဘူး၊ တရှို့က အပြိုင်အဆိုင်  
ရန်ဖြစ်မတတ် ငြင်းကြတာတွေရှိသေးတယ်။

ကာလေန ဓမ္မသာကစ္စာက အဲသလို  
ရန်ဖြစ် မတတ် ငြင်းကြတာကို ပြောတာမဟုတ်ဘူး၊  
တတ်သို့ကြောင်းကြားဝါချင်လို့ ကြားကြမ်းကြတဲ့  
အငြင်းမျိုးကို ပြောတာလည်း မဟုတ်ဘူး၊ အသိ  
ပညာပွားအောင် အေးအေးချမ်းချမ်း မေးလိုက်  
ဖြေလိုက် အဲသလို ဆွေးနွေးကြတာကိုပြောတာ။

တရားဆွေးနွေးတယ်ဆိုတာ ရအောင်ယူတဲ့  
ပညာပဲ၊ ထိန်းသိမ်းတဲ့ပညာလို့ ပြောရင်လည်း  
ဟုတ်တာပါပဲ၊ သိပြီးသားပညာတွေ မမေ့အောင်  
လို့ ထိန်းသိမ်းတာလည်း ဟုတ်ပါတယ်။

ဒါကြောင့်၊ ကာလေန- သင့်လျှော်လျောက်  
ပတ်ကောင်းမြတ်သောအချိန်အခါကာလျှော်။ ဓမ္မ

သာကစ္စာ—သူတော်ကောင်းတရားကို မေးဖြေသော  
အားဖြင့် ဆွေးနွေးကြခြင်းသည်၊ ကာလော—  
ဒုက္ခ၏အနုတ်လက္ခဏာ၊ သူခ၏ အပေါင်း  
လက္ခဏာ ပြနိုင်သော၊ သင့်လျှောက်ပတ်  
ကောင်းမြတ် သောအချိန်ကောင်းသည်၊ ဟောတိ—  
ကောင်းစွာ မသွေ့ ဖြစ်ပါပေသတည်း။

## ပြန်လည်ဆင်ခြင်စဉ်းစားပြီး ထိန်းသိမ်းတာ

### တတိယက ကာလေန သမ္မသနာ

ကာလေန သမ္မသနာလို့လဲရှိတယ်၊  
ကာလေန သမထောလို့လဲရှိတယ်၊ အမိပ္ပါယ်သက်  
ရောက်မှုကတော့ လေးနက်တာချည်းပါပဲ။

ကာလေန သမ္မသနာဆိုတာ သင့်လျှော  
လျှောက်ပတ်ကောင်းမြတ်သောအချိန်အခါ ကာလ  
မှာ နာကြားပြီးတဲ့ တရားတွေ၊ ဆွေးနွေးပြီးတဲ့  
တရားတွေကို ပြန်လည်ဆင်ခြင်စဉ်းစားတာဟာ  
ထိန်းသိမ်းတဲ့ပညာခေါ်တာပါပဲ။

## ၁၂၂ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ဟိုတုန်းက ဘယ်လို တရားတွေနာခဲ့တာ,  
 ဘယ်လို တရားတွေ ဆွေးစွဲးခဲ့တာ, ဘယ်လို  
 တရားတွေ သိအောင်လုပ်ခဲ့တာဆိုပြီးတော့ အဲဒီ  
 တရားတွေ မမေ့ပျောက်အောင် မိမိရဲ့ ခန္ဓာအစဉ်  
 စိတ်အစဉ်မှာ ညာ၏ပွားလာအောင် ရပြီးသားတွေ  
 မေ့ပျောက်မသွားအောင် ပြန်ပြန်ပြီးတော့ ဆင်ခြင်  
 စဉ်းစားတွေးတော့နေတာ။

တကယ်နှင်လားငါလား ပွားများအားထုတ်  
 တဲ့အပိုင်းတော့ မရောက်သေးပါဘူး၊ မရောက်သေး  
 သော်လည်း ဆင်ခြင်စဉ်းစားပြီး ကိုယ့်စိတ်ကလေး  
 ကို တရားလမ်းကြောင်းပေါ် တင်ပြီးတော့ ထားနိုင်  
 တာကိုပဲ ကာလေန သမ္မသနာလို့ ချေပါ တယ်။

တစ်နည်းအားဖြင့် ရှေ့နောက်ဆက်စပ်  
 အောင် ပွားများတဲ့အဆင့် မရောက်သေးသော်လည်း  
 တရားကို နှလုံးသွင်းစဉ်းစားတဲ့အပိုင်းတော့ ရောက်  
 လာပြီ၊ မိမိတို့ စိတ်အစဉ်လေးကို တရားလမ်း  
 ကြောင်း ပေါ်တင်ပြီးတော့ ရှင်းရှင်းလေးထားတယ်၊  
 ယောနို သောမနသိကာရဆိုတာ လမ်းမှန်အတိုင်း  
 စိတ်ကို နှလုံးသွင်းတတ်အောင် ပြုပြင်ထားတာ။



## ပူရမယ့်အချိန်ပူမှာပေါ့လေ

ဆိုကြပါစိုး နွေရာသီအလွန်ပူအိုက်တယ်၊  
ပူလိုက်တာ အိုက်လိုက်တာဟယ်လို့ဆိုရင် ဒေါမန  
သလေးတွေဒေါသလေးတွေရောလာပြီ၊ ကာလေနဲ  
သမွှာသနာသမားက ဒါမျိုးမဟုတ်ဘူး၊ တရား  
လမ်းကြောင်းပေါ် စိတ်ကလေးတင်ထားပြီးတော့—

“သော်—ပူရမယ့် အချိန် ပူသင့်သလောက်  
တော့ ပူမှာပဲလေ၊ ငါလဲတရားအလုပ် လုပ်သင့်  
သလောက် လုပ်ဦးမှပဲ၊ ဒီအပူထက်ဆိုးတာက  
ငါရဲ့ အမျှတ္တကိုလေသာအပူက ပိုပြီး ဆိုးတာပဲ”လို့  
တရားနှလုံးသွင်းတတ်တဲ့ ပုဂ္ဂိုလ်ကျတော့ အပြင်  
ဘက်က အပူကို အမျှတ္တလေးနဲ့ လွှဲချလိုက်တယ်။

“နွေရာသီပဲလေ ပူသင့်တဲ့အခါ ပူမှာပေါ့၊  
ပူသင့်သလောက် ပူဦးမှာပေါ့ ဒီလို့ဆိုရင် ငါလဲ

## ၁၂၄ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

တရားအသိ သိသင့်သလောက်သိအောင် အားထုတ်  
ပိုးမှဖြစ်မယ်၊ ဒီနွေရာသိအပူထက်ဆိုးတာက  
ငါအချွေတွေကိုလေသာအပူမီးက ပိုပြီးဆိုးတယ်၊  
ဒီအပူမီးပြိုးဖို့က ပိုပြီးအရေးကြီးတယ်”လို့ တရား  
အသိလေးတွေ ပွားလာအောင် တရား အာရုံလေးနဲ့  
ဆက်စပ်ပေးတဲ့ လုပ်ငန်းစဉ် လေးပါ။



## ရွာသင့်သလေကိုရှာမယ် အေးသင့်သလေကိုအေးမယ်

ဒါမျိုးလိုပေါ့ - မိုးတွင်းမှာ မိုးသဲသဲရွာမြို့ရင် စိတ်တို့တတ်တဲ့ပုဂ္ဂိုလ်က “မိုးက တယ်ဆိုးတဲ့ မိုးပဲ” ဆိုပြီး ဒေါမနသုတွေ ဒေါသတွေ ဝင်လာ တယ်၊ အလကားနေရင်း အကုသိုလ်ဖြစ်တယ်ပေါ့။

ယောနိသောမနသိကာရဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ကာလေနသမ္မသနာနဲ့ နေတဲ့ပုဂ္ဂိုလ်ကျတော့ “သော် မိုးရာသီပဲ ရွာသင့်သလေက်တော့ ရွာဦးမှာပေါ့၊ ငါ့ရဲ့ အမျှတ္ထအစဉ်မှာ မိုးကြီးရွာသလို တရားမိုးတွေ များများကြီး ရွာပေးမှာ၊ ကိုလေသာ အပူမီးတွေ အေးမှာ” အစရို့သည်ဖြင့်ပေါ့။

ဆောင်းရာသီကျပြန်တော့လည်း ဒေါသ၊ ဒေါမနသု အလေ့အထဖြစ်ပြီး စိတ်တို့တတ်တဲ့

## ၁၂၆ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

သူက “ဟယ...အေးလိုက်တာ”လို့ ဒေါသ,  
ဒေါမနသု ဝင်လာတယ်။

ကာလေန သမ္မသနာ အချိန်ထိန်း ကိရိယာ  
တပ်ဆင်ထားတဲ့ ပုဂ္ဂိုလ်, တရားလမ်းကြောင်းပေါ်  
စိတ်ကလေး တင်ထားတဲ့ ပုဂ္ဂိုလ်တွေက “သော်  
ဆောင်းရာသီဟာ အေးသင့်လောက်တော့ အေးမှာ  
ပေါ့လေ၊ အရေးကြီးတာက ငါအမျှတ္တကိုလေသာ  
အပူမိုးတွေ ပြိုးဖို့ အရေးကြီးတာပါ” စသည်ဖြင့်  
ဗဟိုခွဲမှာဖြစ်သမျှ အာရုံတွေကို အမျှတ္တ အသိဉာဏ်  
လေးနဲ့ တွဲပြီးတော့ တရားအသိလေးတွေ ပေါ်လာ  
အောင် မြှင့်တင်ပေးတတ်တဲ့ ပုဂ္ဂိုလ်ဆိုရင် အဲဒါဟာ  
ကာလေန သမ္မသနာတဲ့ တရားကို လက်တွေ့အသုံး  
ချတာ။

နှင်းလားငါလားပွားတာတော့ မဟုတ်ပါဘူး၊  
တရားကို အသုံးချတာပါ။



## အာရုံကို ကွင်းလုံးကျေတ်မိအောင်

ဘယ်အာရုံပဲဖြစ်ဖြစ် အာရုံကိုဖမ်းတဲ့အခါ  
မှာ အချိန်ထိန်းကိရိယာသတိလေးနဲ့ တပ်ဆင်  
ဖမ်းပါ၊ မိမိတို့အနေနဲ့ အာရုံကို ဖမ်းစမ်းကြည့်ပါ။

- \* လောဘလည်းမဖြစ်ရအောင်
- \* ဒေါသလည်းမဖြစ်ရအောင်
- \* တွေဝေသောမောဟာလည်း မဖြစ်ရအောင်
- \* အာရုံကို ကွင်းလုံးကျေတ်မိအောင်
- \* မိလာသောအခါမှာလည်း
- \* ဤအာရုံကြောင့်မိမှာ
- \* ြိမ်းအေးမူပေါ်လာအောင်
- \* အသိပေါ်လာအောင်
- \* ဘယ်လောက်ဖမ်းနိုင်သလဲ
- \* ဖမ်းကြည့်ပါ

## အာရုံအဖမ်းမတတိရင်

တရားအားထုတ်တယ်၊ တရားရှုမှတ်တယ်  
ဆိုတာ အာရုံဖမ်းလေ့ကျင့်ကြတာပါ၊ မြွှေဖမ်းတဲ့  
အခါ မြွှေဖွေးမြွှေဟောက်တွေကို မိမိတို့က အမြီးက  
သွားဖမ်းရင် ကိုက်မှာတော့သေချာတယ်။

ဒါမျိုးလိုပဲ၊ အာရုံတွေဖမ်းတဲ့အခါ အာရုံ  
အဖမ်းမတတ်ဘူးဆိုရင် အာရုံကပြန်ကိုက်လိမ့်မယ်၊  
လောဘအဆိုပ်တွေ တက်အောင်ကိုက်လိမ့်မယ်၊  
ဒေါသအဆိုပ်တွေတက်အောင်ကိုက်လိမ့်မယ်၊  
မောဟအဆိုပ်တွေ ပုံးသွားအောင် ကိုက်လိမ့်မယ်။

တစ်ကိုယ်လုံး လောဘ၊ ဒေါသ၊ မောဟ  
ဆိုတဲ့ ကိုလေသာ အဆိုပ်တွေပုံးပြီး အပါယ်ဘေး  
ရောက်သည်အထိ ဒုက္ခပေးတတ်တဲ့ အဆိုပ်တွေ  
ပုံးအောင်ကိုက်လိမ့်မယ်။

ဒါကြောင့်မို့ အာရုံမြှေဆိုး အကိုက်မခံရ  
အောင် မိမိတို့က သတိအချိန်ထိန်း ကိုရိုယာလေးနဲ့  
ကာလေနသမ္မသနသလမ်းစဉ်လေးနဲ့ အာရုံကို  
ဖမ်းကိုင်ပေး၊ ဝိပဿနာအဆင့်ထိအောင် ရူမှတ်  
ဆက်စပ်ပွားများတဲ့အဆင့် မရောက်သေးပေမယ့်  
အာရုံကို ရှင်းကနဲ့ရှင်းကနဲ့နေအောင် ဖမ်းတတ်ရင်  
ဒါဟာ အချိန်ထိန်း ကိုရိုယာတပ်တာ။

## အာရုံကြောင့် မီးဘောက်မခံရအောင်

မြှေဆိုးဖမ်းတဲ့အခါ, ခေါင်းကနေ ဖို့ဖို့စီးစီး  
မိအောင်ဖမ်းမိနိုင်ရင် ဒီမြှေဆိုးမကိုက်နိုင်တော့ပါ  
ဘူး၊ အဖမ်းပိုင်သွားတာကိုး။

အဲသလိုပဲ၊ အာရုံဖမ်းတဲ့အခါမှာ အဖမ်း  
တတ်ဖို့လိုတယ်၊ တရားရူကြတယ်, တရားမှတ်ကြ  
တယ်, တရားအလုပ်လုပ်ကြတယ်, တရားအလုပ်  
လုပ်ဖို့ အာရုံယူကြတယ်ဆိုတာ အာရုံကို ဖမ်းကြ  
တာလေ။

## ၁၃၀ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

အာရုံအကိုက်မခံရအောင်၊ အာရုံကို မိမိ  
တိုက သတိမြဲမြှန်၊ ချပ်ချပ်ရပ်ရပ် ကိုင်တွယ်နေတာ၊  
ဒီလိုဆိုရင် အာရုံမကိုက်တော့ပါဘူး၊ ဒါကြောင့်မို့-

- \* တရားအလုပ်လုပ်ကြတယ်ဆိုတာ
- \* အာရုံကို ကိုင်တွယ်ပေးတာ
- \* အာရုံကို ဖမ်းပေးတာ
- \* အာရုံကြောင့်
- \* မိမိမှာ မီးမတောက်ရအောင်
- \* အာရုံအကိုက်ခံရတာကြောင့်
- \* ကိုလေသာအဆိပ်တွေ ခန္ဓာမှာ
- \* ပုံးမသွားရအောင်
- \* အဆိပ်မထိရအောင်
- \* အာရုံကို ဖမ်းပေးတာ။

အဲသလို အာရုံကို ဖမ်းတတ်ရင် သုံးသပ်  
တတ်ရင် ကာလေန သမ္မသနာပဲ၊ ဒါဟာ အချိန်  
ထိန်းကိုရိုယာ တပ်ဆင်တာပဲ၊ သူ့အတွက်ကြောင့်  
စွမ်းအားတွေ မြင့်နေတာပဲ။

- \* အာရုံကြောင့် ဒုက္ခရောက်တာမဟုတ်ဘူး၊
- \* အာရုံအဖမ်းမတတ်လို့
- \* မိမိစိတ် အနေအထားမတတ်လို့

- \* ဒုက္ခရောက်ကြတာ။
- \* အာရုံမကောင်းလို့ အကုသိုလ်ဖြစ်တာ  
မဟုတ်ဘူး၊
- \* စိတ်နှလုံးသွင်းမတတ်ကြလို့
- \* အကုသိုလ်ဖြစ်ကြတာ။
- \* အာရုံကောင်းလို့ ကုသိုလ်ဖြစ်တာ  
မဟုတ်ဘူး၊
- \* စိတ်နှလုံးသွင်းကောင်းလို့
- \* အာရုံဖမ်းတတ်လို့
- \* ကုသိုလ်ဖြစ်တာ။



## အချိန်ထိန်းကိရိယာ တပ်ဆင်နေတာ

အဲသလိုဆိုရင် ကာလေန သမ္မသနာဆိုတဲ့  
အတိုင်း မိမိသိထားပြီးတဲ့ တရားကို လက်တွေ့သုံး  
သပ်သောအားဖြင့်, ဆင်ခြင်သောအားဖြင့်, လက်  
တွေ့အလုပ်လုပ်သောအားဖြင့် အဲသလို အသုံးချပေး  
လို့ရှိရင် အချိန်ထိန်း ကိရိယာ တပ်ဆင်နေတာပါပဲ။

## ၁၃၂ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ဒါကြောင့် ကာလေနသမ္မသနာဆိုတဲ့  
တရားကို လက်တွေ့အသုံးချတာ, တစ်နည်းအား  
ဖြင့် သုံးသပ်တယ်ဆိုတာတင်မကပဲ သုတ္တန်တရား  
ဆိုတာ ဝေါဟာရတွေ ဘယ်လို ပြောင်းပြောင်း  
လုပ်ငန်းကတော့ဒါန, သီလ, သမာဓိ, ပညာ,  
ဒါတွေချည်း ပြတာဖြစ်တဲ့အတွက် ဘယ် ဘက်က  
ကြည့်ကြည့် အကျိုးရှုနေတာပါပဲ။

ဒါဆိုရင် တရားနာတယ်, ဆွေးနွေးတယ်,  
နာပြီး ဆွေးနွေးပြီးတဲ့ တရားတွေကို သိတာကို  
သိတဲ့အတိုင်း ရပ်တန်းမထားပဲ လက်တွေ့ အသုံးချ  
တာမျိုးပေါ့။

ဒါနကို သိထားတဲ့အတိုင်း စိတ်ပါလက်ပါ  
အဖိုးတန်အောင် အကျိုးသက်ရောက်မှုဖြစ်ပေါ်လာ  
အောင်လုပ်တယ်၊ သီလကျင့်သုံးနည်းကို နားလည်  
ထားတဲ့အတိုင်း သီလကို သွေ့ပါ ဝိရိယ အားကောင်း  
ကောင်းနဲ့ လက်တွေ့ကျင့်သုံးတယ်၊ ဘာဝနာဗျား  
များနည်းကို သိနားလည်ထားတဲ့အတိုင်း ထိထိ  
ရောက်ရောက် လက်တွေ့ပွားများတယ်၊ ဝိပသုနာ  
ပွားများနည်းကို သိမြင်ထားတဲ့အတိုင်း ဝိပသုနာကို  
အစပျိုးပြီးတော့ ဆင်ခြင်နှလုံးသွင်းတယ်၊ အဲသလို

လက်တွေ。 အလုပ်လုပ်တာကိုလည်း ကာလေန  
သမ္မသနဘေးနိုင်တာပါပဲ။

ကာလေန သမထောဆိုတာလည်း ရှိသေး  
တယ်၊ သမထောဆိုတာသမထပ္ပါးတာပေါ့၊ ဘာဝနာ  
က သမထပိသယနာလို့ J-မျိုးပဲ။

ဘုရားဂုဏ်တော်ပွားများတယ်၊ မေတ္တာပွား  
များတယ်၊ ထွေက်လေဝင်လေကို သမထအဖြစ်နဲ့  
စိတ်ပြိုမြင်အောင် အပူအေးအောင် ရှုမှတ်တယ်၊  
အားထုတ်တယ်ဆိုတဲ့ ကမ္မဋ္ဌာန်း ၄၀-ထဲမှာ  
တစ်ခုခုကို မိမိရရ ဖမ်းပြီး လေ့ကျင့်ပေးတာဟာ  
လည်း စိတ်ထိန်းကိရိယာတပ်ဆင်တာပါပဲ၊ ပုံစံ  
ကတော့ အတူတူပါ၊ ဒါကြောင့်-

ကာလေန- သင့်လျှော်လျှောက်ပတ်  
ကောင်းမြတ်သော အချိန်အခါကာလျှော်၊ သမ္မသနာ  
-တရားကို သုံးသပ်ခြင်းသည်၊ ကာလေန-သင့်လျှော်  
လျှောက်ပတ်ကောင်းမြတ်သောအခါ ကာလျှော်  
သမ္မသနာ-နာကြားအပ်၊ ဆွေးနွေးအပ်ပြီး သော  
တရားကို ဆင်ခြင်သုံးသပ်ခြင်းသည်လည်း ကောင်း၊  
သမထော-စိတ်အပူကို ပြိုမြုံးအေးစေခြင်း  
သည်လည်းကောင်း၊ သမထော- စိတ်ကိုပြိုမြုံးသက်

## ၁၃၄ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

စေခြင်းသည်လည်းကောင်း၊ ကာလော-ဒုက္ခ  
အနှစ်လက္ခဏာ၊ သုခအပေါင်းလက္ခဏာပြနိုင်  
သော သင့်လျှော်လျှောက်ပတ်ကောင်းမြတ်သော  
အချိန်အခါ ကာလသည်၊ ဟောတိ- ကောင်းစွာ  
မသွေ့ ဖြစ်ပါပေသတည်း။



## သမ္မသနာနှင့် ကမ္မဋ္ဌာန်း

သမ္မသနာက တရားတွေကို ပြန်ပြီးဆင်  
ခြင်တယ်, သုံးသပ်တယ်, တစ်နည်းအားဖြင့် လက်  
တွေ၊ အသုံးချတယ်၊ တစ်နည်းအားဖြင့် နင်လား  
ငါလားပွားတာ မဟုတ်သေးသော်လည်း တရား  
လမ်းကြောင်းပေါ် စိတ်ကို တင်ထားတယ်။

သမထော ဆိုရင်တော့ “ဗုဒ္ဓိနဲ့သတိ  
မေတ္တစသော စိတ်ပြီးမောင်လုပ်တဲ့ တရားများပါ၊  
စိတ်အပူပြီးအေးစေသော လုပ်ငန်းစဉ်များကို ရူးရူး  
စိုက်စိုက် စွမ်းအားထက်မြက်လာအောင် လေ့ကျင့်  
ပေးတယ်။

\* စိတ်ကို ထားချင်တဲ့ နေရာမှာ

\* ထားလို့ရအောင်

## ၁၃၆ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

- \* ထားချင်သလို
- \* ထားလို့ရအောင်
- \* ထားချင်သလောက်
- \* ထားလို့ရအောင်
- \* လေ့ကျင့်ပေးတဲ့လုပ်ငန်းပဲ။

## ဝိပဿနာက မဂ်ဉာဏ်စိုလ်ဉာဏ် နိဗ္ဗာန်အထိ တိုက်ရှိကျေးဇူးပြောယ်

စတုတ္ထက ကာလေနဝိပဿနာ၊ သင့်လျှော်  
လျောက်ပတ်ကောင်းမြတ်သော အချိန်အခါ ကာလ  
မှာ ဝိပဿနာတရားပွားများတယ်၊ ဝိပဿနာ  
ဆိုတာ၊

\* ရွှေ့နောက်ဆက်စပ်, သတိကပ်၊

**ရွှေ့မှုတ်ပွားများသူ။**

သူ့ကျတော့ ဆင်ခြင်ရုံ, နှလုံးသွင်းရုံတင်  
မဟုတ်တော့ဘူး၊ ရူးရူးစိုက်စိုက် အာရုံယူပြီးတော့  
သတိနဲ့ အာရုံကို ချပ်ချပ်ရပ်ရပ် ကပ်ပြီးတော့  
ရွှေ့နဲ့နောက် ဆက်စပ်ပွားများတဲ့ အလုပ်ဟာ  
ဝိပဿနာ။

## ၁၃၈ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

အဲဒီ ဝိပဿနာက မဂ်ဉာဏ်ဖိုလ်ဉာဏ်  
နိဗ္ဗာန်အထိ တိုက်ရိုက်ကျေးဇူးပြုသော စွမ်းအား၊  
တကယ့်အချိန်ထိန်း ကိရိယာ အစစ်တပ်ဆင်တာပဲ။

ခန္ဓာကိုယ်ကြီးကို မိမိတို့က ဝိပဿနာဉာဏ်  
ပညာနဲ့ ခွဲကြည့်ရမှာပေါ့၊ လိုရင်းလေးကြည့်မယ်  
ဆိုရင်သခါရပေါ့၊ သခါရ ဆိုတာက အမျိုးမျိုးပဲ၊  
သာမည်လက္ခဏာ၊ ဝိသေသ လက္ခဏာတွေနဲ့  
အမျိုးမျိုးပဲ။

ဒါပေမယ့် ဝိပဿနာပွားကြတာမှာ  
တကယ် စာမတတ်ဘဲနဲ့ ဆရာသမားထံက နည်း  
ကောင်းလမ်းကောင်းများကို သင်ယူပြီးတော့မှ  
တရားလမ်းကြောင်းပေါ်တင်ပြီး အားထုတ်ကြတဲ့  
ပုဂ္ဂိုလ်တွေ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရသွားသူတွေ လည်း  
အများကြီးပါ။



## ပိဋကတ်သုံးပုံတတ်မှု မဟုတ်ဘူး

မဂ်ဖိုလ်ရတဲ့ ပုဂ္ဂိုလ်တွေဟာ အမှန်တော့  
စာတတ်တဲ့ ပုဂ္ဂိုလ်တွေထက်များတယ်၊ စာတတ်  
တယ်ဆိုတာ စာကို အခြေခံကစပြီး ပိဋကတ်သုံး  
ပုံအထိ သာသနာကြာကြာတည်စေချင်လွန်းလို့သာ  
ကြိုးကြိုးစားစား အားထုတ်ကြရတာကိုး။

ပဋိပတ်တရား အားထုတ်ကြတယ်ဆိုတာ  
ကတော့ ပိဋကတ်သုံးပုံထိအောင်တတ်ဖို့ မလိုဘူး  
ပေါ့၊ ဆရာကောင်းသမားကောင်းထံက ဝိပဿနာ  
ဘယ်လိုရှုရတယ်၊ ဘယ်လို မှတ်ရတယ်၊ ဘယ်လို  
မွားများရတယ်ဆိုတာကို ကြားဖြတ်နည်းနဲ့သင်ပြီး  
ဆရာကောင်း သမားကောင်း လမ်းညွှန်ကောင်း  
ကောင်းကောင်း ပြတတ်သူနဲ့တွေ့သွားရင် အဲဒါကို  
မိမိက ရိုသေလေးစား တန်ဖိုးထားပြီး အားထုတ်  
မယ်ဆိုရင် မဂ်ဖိုလ်ရတဲ့ပုဂ္ဂိုလ်တွေ ရှိကြမှာပါပဲ။

## ၁၄၀ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ဆရာကောင်းသမားကောင်းရဲ့ လမ်းညွှန်  
ချက်ကို မှန်မှန်ကန်ကန် တွေ့ရမယ်၊ အဲဒီလမ်းညွှန်  
ချက်အတိုင်း လေးလေးစားစား အားထုတ်သွားရင်  
ရနိုင်တဲ့ လမ်းစဉ်တွေပါ၊ သူက လက်တွေ့ အသုံးချ  
ပညာထိ ရောက်သွားတယ်။



## ချည်တိုင်နဲ့ ချည်ကြီးတော့လိုတယ်

စာပေကျမ်းဂန်ထဲက ဝေါဟာရ အသုံး  
အနှစ်နှင့် ဘယ်လိုပဲသုံးနှံးသုံးနှံး၊ မိမိကသာ  
အာရုံစိုက်ထားဖို့ပဲ၊ လိုတာကတော့ ချည်တိုင်နဲ့  
ချည်ကြီးလေးတော့ လိုတယ်ပေါ့၊ ဒါတော့ လွတ်  
ထားလို့ မဖြစ်ဘူး။

သမထ္ပားများတာပဲဖြစ်ဖြစ်၊ ဝိပဿနာ  
ဗွားများတာပဲဖြစ်ဖြစ်၊ ချည်တိုင်နဲ့ ချည်ကြီးကတော့  
လိုတာချည်းပဲ၊ ချည်တိုင်မရှိပဲနဲ့ ဘာကို နှလုံး  
သွင်းရမှန်းမသိ၊ ဘယ်အာရုံ အရင်ယူရမှန်း မသိ  
ဖြစ်မယ်။

အဲသလို ချည်တိုင်မရှိပဲ အလုပ်မဖြစ်ပါ  
ဘူး၊ ချည်တိုင်ရှိပေမယ့် ကြိုးမပါရင် အလုပ်မဖြစ်  
ပါဘူး၊ ကြိုးဆိုတာ သတိပြောတာပါ။

## ၁၄၂ တိပိဋကဓရ—ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

သတိကြိုးလည်းပါမှ, ချည်တိုင်အာရုံ  
လည်းရှိမှ တရားအလုပ်ဟာ လုပ်လို့ဖြစ်တာပါ။  
သမထကမွှေ့ဌာန်း, ဗုဒ္ဓါန်သိကမွှေ့ဌာန်း စီးဖြန်း  
ဗျားများ ချင်တယ်ဆိုရင်, အရဟံရှုံးတော် ဗျားများ  
ချင်တယ်ဆိုရင်, ပထမအာရုံဖမ်းကိုရိုယာ အချိန်  
ထိန်းကိုရိုယာ သတိနဲ့ အာရုံပုံဖော်ရတာချည်းပါပဲ။

အာရုံပုံဖော်ပြီးခါမှ ဂုဏ်တော်နဲ့ အမွှမ်းတင်  
လို့ရတယ်၊ မြတ်စွာဘုရား ရပ်ဗျားဆင်းတူတော် ကို  
မိမိက သွေ့ဗြှုံး၊ ပညာနဲ့ အစွမ်းကုန် အသပ္ပါယ် ဆုံး  
ဖန်တီးပေါ့။

အဲသလို အာရုံဖမ်းတဲ့အခါ အာရုံပုံပေါ်လာ  
ပြီ၊ ဘုရားအာရုံပေါ်လာပြီ၊ ရောင်ခြည်တော်ခြောက်  
သွယ်ကွန်းမြှေးလို့ အင်မတန် သပ္ပါယ်လှတဲ့ ရပ်ဗျား  
ဆင်းတူတော်ကြိုးပေါ့၊ အဲဒါကို သက်တော် ထင်ရှား  
ဘုရားအနေနဲ့ ကိုယ်က ဖန်တီးလိုက်။

အလုပ်မပြီးခင် အာရုံမပျောက်ရအောင်  
သတိနဲ့ပဲထိန်းထား၊ ဒီပြင်အာရုံနဲ့ လုံးဝမရောစေနဲ့။

ပြီးတော့မှ ရှေ့နဲ့နောက် အသိချင်းစပ်နေ  
အောင် ဒလစပ်, စပ်ထား၊ သတိနဲ့ပဲစပ်ထားရမယ်၊  
အစ, အလယ်, အဆုံး အကုန်လုံးသိနေအောင်

သတိနဲ့ပဲဆောင်ရွက်ပေးရမယ်။

အဲသလိုဆိုရင် အရဟံဆိုတဲ့ ဂုဏ်တော်တွေ  
ထပ်တလဲလဲ မိမိရဲ့စိတ်ထဲမှာ ဒါတစ်မျိုးထဲ ရှေ့နဲ့  
နောက်စပ်၊ အချိန်အားဖြင့်လည်းကောင်း၊ အကြိမ်  
အားဖြင့်လည်းကောင်း၊ နောက်လည်း မဆုတ်,  
ရပ်လည်းမရပ်၊ ဝီရိယစွမ်းအားနဲ့ တွန်း၍တွန်း၍  
ပေးတာက လမ်းမှန်သို့ရောက်ရင် သမာဓိတော့  
တက်လာရမှာချည်းပါပဲ၊ ဘုရားဂုဏ်တော်ပွားရင်  
သမာဓိ တက်လာရမှာပါပဲ။



## မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းရင်လည်း

ဒါမျိုးပေါ့ – မေတ္တာပွားများချင်ရင် အဲဒီ  
အတိုင်းပဲ၊ မေတ္တာသမထကမ္မဋ္ဌာန်း စီးဖြန်းတယ်  
ဆိုတာ တစ်ယောက်ယောက်ကို ပွားချင်တာပဲဖြစ်  
ဖြစ်၊ သတ္တဝါအကုန်လုံးကို ပွားချင်တာပဲဖြစ်ဖြစ်၊  
မိမိပွားလိုသော သတ္တဝါကို အာရုံပေါ်လာအောင်

## ၁၄၄ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ဖော်လိုက်၊ ချည်တိုင်တော့ လိုတာပဲ၊ သမထပ္ဗား  
ရှင်လည်း အာရုံချည်တိုင်ရှိကို ရိုရမယ်၊ ချည်တိုင်  
မပါပဲ လျှောက်ပ္ဗားရင် အရာမရောက်တော့ဘူး။

ချည်တိုင်ပေါ်လာပြီ ဘယ်ပုဂ္ဂိုလ်ကို မေတ္တာ  
ပိုချင်တာလဲ၊ အာရုံပုံပေါ်လာပြီဆိုရင် အဲဒီ အာရုံ  
ဟာ မိမိပ္ဗားလိုသော အချိန်အတွင်း ပျောက်မသွား  
ရအောင် သတိနဲ့ပဲ ထိန်းထားရမယ်၊ ဘေးအာရုံနဲ့  
မရောရအောင်၊ ဒါ တစ်ခုပဲသိနေအောင်၊ စ လယ်  
ဆုံး သိနေအောင်လည်း ထိန်းထားရမယ်၊ ရှေ့နဲ့  
နောက် အမူစိတ်တွေ ရောမလာရအောင်၊ ကြား  
မည်ပဲရအောင် ချပ်ချပ်ရပ်ရပ် ကပ်ထားရမယ်၊  
အဲဒါပြီးကာမှ အလုပ်လုပ်ရတာ။

ပြီးတော့ ဘေးရန်ကင်းကွာ ကျော်းမာချမ်း  
သာ ပါစေလို့ လိုက်လိုက်လဲလဲ တကယ်ချမ်းသာ  
စေချင်တဲ့စိတ်နဲ့ မေတ္တာပို့ရတာ၊ တကယ့်ကို ပြီးချင်ပြီး  
ချမ်းသာတဲ့ အမူအရာတွေပေါ်လာသည် အထိ  
အချိန်အကန့်အသတ်၊ အကြိမ်အကန့် အသတ်  
မပြီးမချင်း အဲသလို အာရုံကို ပိုင်ပိုင်နိုင် နိုင်ဖမ်းပြီး  
အလုပ်လုပ်တာ။



## ဝိပဿနာပွားတာလည်း ဒီအတိုင်းပဲ

ကာလေန ဝိပဿနာလည်း ဒီအတိုင်းပဲ။  
ဝိပဿနာ ပွားတာပဲဖြစ်ဖြစ်၊ သမထပွားတာပဲဖြစ်  
ဖြစ် ဒီအတိုင်းပဲ။

ဝိပဿနာပွားတာလည်း သွားရင်းလာရင်း  
ရတာပဲ၊ နေရင်းထိုင်ရင်းလည်း ရတာပဲ၊ လမ်းသွား  
တယ်ဆိုရင် လမ်းသွားတဲ့ အာရုံနဲ့ ပွားလို့ရတယ်၊  
ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်ဆိုရင်  
စိတ်နဲ့ ရပ်ကို ချပ်ချပ်ရပ်ရပ်လေးနဲ့ သွားတာကို  
စိုက်ထားရမယ်၊ အကြောင်းမဲ့ ပေါ်လာတာ  
မဟုတ်ဘူး။

လှမ်းချင်တဲ့၊ စိတ်ကလေး ပေါ်လာတယ်,  
ဘယ်လှမ်းတယ်၊ လှမ်းချင်တဲ့စိတ်ကလေးကြောင့်  
လှမ်းလိုက်တယ်၊ ကြွချင်တဲ့ စိတ်ကလေး ပေါ်လာ

## ၁၄၆ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

တယ်, ကြွတယ်လို့ ချပ်ကနဲ့မှတ်, ချချင်တဲ့စိတ်  
ကလေးပေါ်လာတယ်, ချချင်တဲ့စိတ်ကလေး  
ကြောင့် ချလိုက်တယ်, ဒါမျိုးပေါ့။

ရုပ်နဲ့မှတ်လိုက်တဲ့ စိတ်ကလေး ချပ်ကနဲ့  
ချပ်ကနဲ့မိသွားတာ၊ မိမိကအနိစ္စ, ဒုက္ခ, အနတ္ထလို့  
စိတ်စောင့်း မှတ်ဖို့ မဟုတ်ပါဘူး၊ ဒီအသိတွေက  
သူ့ဟာသူလာမှာ၊ အနိစ္စ, ဒုက္ခ, အနတ္ထဆိုတာ  
အလုပ်လုပ်ဖန်များခါမှ ရလာတဲ့ ရလဒ်တွေပါ၊  
မိမိက မှတ်စရာလေးတွေကို မှတ်နေရံပါပဲ။

ခန္ဓာကိုယ်မှာ စိုက်ပြီးမှတ်တာပဲဖြစ်ဖြစ်,  
လမ်းသွားရင်း မှတ်တာပဲဖြစ်ဖြစ်, ထွက်လေဝင်လေ  
မှတ်တာပဲဖြစ်ဖြစ်, ဖောင်းတာပိန်တာ မှတ်တာပဲ  
ဖြစ်ဖြစ်, ထမင်းချက် ရေခံပဲတဲ့ အိမ်မှူအလုပ်  
လုပ်ရင်း မှတ်တာပဲဖြစ်ဖြစ်, မိမိအနေနဲ့ သိစရာ  
လေးနဲ့ အသိစိတ်လေး ချပ်ကနဲ့ချပ်ကနဲ့၊ အဲသလို  
ရှုံးနောက်ဆက်စပ်မှတ်နေရင် အဲဒါ ဝိပဿနာပဲ။

## ပြောင်းလဲရင်း နှိပ်စက်သွားတာတွေ

ဝိပဿနာဆိုတာ ပညတ်ကိုကျော်ပြီးတော့  
သခ္၍ရတရားအပေါ်၊ အသိဉာဏ်တရားတွေရတာ၊  
မိမိတို့မှာ ရပ်နဲ့နာမ်ပဲရှိတယ်၊ အကြောင်းကြောင့်  
ဖြစ်ပေါ်လာတာတွေ၊ သိတတ်တဲ့ စိတ်ကလေး  
ကလည်း သခ္၍ရပဲ၊ သူလည်း ခိုင်မြို့တာမဟုတ်ဘူး။

သိစရာတွေ သိတတ်တာတွေလည်း အမြဲ  
တမ်းပြောင်းလဲသွားနေပုံလေးတွေ၊ အလုပ်လုပ်ရင်း  
နဲ့ သိသွားပါတယ်၊ တမင်တကာ အနိစ္စလို့ ပြော  
နေဖို့မလိုဘဲ အလုပ်လုပ်ရင်း သိသွားပါတယ်။

ပြောင်းလဲရင်းနဲ့ နှိပ်စက်သွားတာလေးတွေ၊  
ကိုယ့်အမိန့်ကို ဘာမှ နားမထောင်ဘဲ အကြောင်း  
အကျိုး သူ့သဘောသူဆောင်သွားတာလေးတွေ၊  
အနတ္ထသဘောကို ကိုယ့်ဟာကိုယ်ပဲ မြင်လာ  
ပါလိမ့်။

## ၁၄၈ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ကိုယ်ကတော့ အာရုနဲ့ချည်တိုင်၊ ချည်ကြီးနဲ့  
ချည်တိုင်တပ်ပြီးတော့မှ သတိ၊ ဝိရိယနဲ့တွဲပြီး  
အလုပ်လုပ်သွားရုပဲ၊ ပညာက သူ့ဟာသူ တက်လာ  
ရမှာ။

အဲသလိုလုပ်ရင်း အချိန်ထိန်း ကိုရိယာ  
တပ်ဆင်တာပဲ၊ ခန္ဓာနဲ့တဏ္ဍာ စွာပေးတဲ့ အလုပ်  
တွုပဲ၊ ဒါကြောင့်-

ကာလေန-သင့်လျှော်လျောက်ပတ်ကောင်း  
မြတ်သော အချိန်အခါကာလျှော်၊ ဝိပသုနာ-  
ရှုနာက်ဆက်စပ် သတိက်၍ ရှုမှတ်သွားများ ခြင်းသည်  
ကာလော-သင့်လျှော်လျောက်ပတ် ကောင်းမြတ်သော  
အချိန်ကာလသည် ဟောတိ- မူချေမသွေ  
ဖြစ်ပါပေသတည်း။

## ကိုယ့်ကိုကိုယ် လောကျင့်ပေးမှု ချမ်းသာအောင်နေရမှာ

ဒုက္ခအန်တ်လက္ခဏာပြမယ်, သူခအပေါင်း  
လက္ခဏာပြမယ်, အဲဒါဆိုရင် မိမိတို့မှာ အချိန်  
ကောင်းတွေချည်း ဖြစ်နေတော့မှာပါပဲ၊ ကောင်းတာ  
နဲ့တွေ့ရင်ကော စိတ်ချမ်းသာအောင် နေတတ်မှာ  
တဲ့လား၊ ကိုယ့်ကိုကိုယ် လောကျင့်ပေးမှု စိတ်ချမ်းသာ  
အောင် နေရမှာ။

ဒီလိုဆို အချိန်ထိန်း ကိုရိယာသတိလေးဟာ  
အရေးအကြီးဆုံးပါပဲ၊ အလုပ်ပိုင်းမှာ သူဟာအရေး  
အကြီးဆုံး၊ သမထပဲအားထုတ်ထုတ်, ဝိပသနာပဲ  
အားထုတ်ထုတ်, အာရုံဖမ်းပေးတဲ့အခါ သတိ  
လိုတယ်၊ အာရုံဖမ်းလို့ အာရုံပုံပေါ်လာမှ အလုပ်

## ၁၅၀ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်

ဖြစ်တယ်၊ သတိကြီးနဲ့ အာရုံကိုချည်ပြီးခါမှ  
အလုပ်လုပ်လို့ရတယ်။

ဒါကြောင့်မှာ ဝိပဿနာဖွားတဲ့အခါမှာလည်း  
ရုပ်နာမ်သခါရတွေကို သက်ရှိပဲဖြစ်ဖြစ်၊ သက်မဲ့ပဲ  
ဖြစ်ဖြစ်၊ သတိနဲ့ အာရုံကိုဖမ်း၊ ပညာမှန်ဘီလူး  
တပ်ပြီး ကြည့်လိုက်မယ်ဆိုရင် အနိစ္စ၊ ဒုက္ခ၊  
အနတ္ထမြင်အောင် တိုးလာအောင်၊ ပွားလာအောင်၊  
မြင့်လာအောင်၊ ရင့်လာအောင် အဲသလိုလုပ်ရတာ၊  
အဲဒါဟာ ဒုက္ခ အနုတ်လက္ခဏာအစစ်ပဲ။

ဘိက္ခဝေ- ပရိသတ်လေးပါးချစ်သားချစ်  
သမီးတို့၊ ကာလာ-ဒုက္ခ၏ အနုတ်လက္ခဏာ သူခ၏  
အပေါင်းလက္ခဏာပြနိုင်သော သင့် လျော်  
လျောက်ပတ် ကောင်းမြတ်သော အချိန်တို့သည်၊  
လူမေ စတ္တာရော- ဤဆိုအပ်ခဲ့ပြီးသော င့် မျိုး င့်-  
စား င့်-ပါးတို့သည်၊ ဟောနှိုး- မှချမထွေ ဖြစ်ကြပါလ  
ကုန်သတည်း။

ဤသို့လျှင် အချိန်ထိန်းကိုရိယာကို ဖော်ပြ  
သော အချိန်ကိုထိန်း အပူဇ္ဈိုမ်းတရား ဒေသနာ  
တော်မြတ်ကို ကြားနာရခြင်းတည်းဟူသော  
ဓမ္မသဝန်မဂ်လာ ကောင်းမှုကုသို့လ်ကံစေတနာ၊

ကျင့်သုံး ဆောက်တည်ကြရသော သရဏာရုံသီလ  
ကောင်းမှုကုသိုလ်ကံ စေတနာ၊ ပွားများနှင့်လုံး  
သွင်းကြသော ဘာဝနာကောင်းမှုကုသိုလ်ကံစေတနာ၊  
နေ့စဉ်ပွားများ အားထုတ်ကြသော ဘာဝနာ ကောင်းမှု  
ကုသိုလ်ကံ စေတနာ အရပ်ရပ်ထွေ ကြောင့် တရားနာ  
ပရီသတ်အပေါင်း သူတော် ကောင်းတို့သည်၊  
အနောင့်အယုက်ဘားရန်အနဲ့ရှာယ် အရှပ်အထွေး  
အမျိုးမျိုးတို့မှ ကင်းလွှတ်ကြ၍၊ ကောင်းကျိုးချမ်းသာ  
ကျက်သရေမဂ်လာ အကြ အစည်း များ  
ပြီးစီးထမြောက်အောင်မြင်ကြပြီးလျှင် ကျန်းကျန်းမာမာ  
ပျော်ပျော်ရှင်ရှင်၊ အားကိုးစရာ ကောင်းမှုတရားများ  
ကြိုးစားအားထုတ်နိုင်လွယ်ကြ ပါစေကုန်သတည်း။

အားထုတ်နိုင်လွယ်ကြ၍ ဆင်းရဲ့ခပ်သီမ်း  
လွတ်ပြီမ်းရာ နိုဗ္ဗာန်ချမ်းသာတရားတော်မြတ်ကို  
အရဟတ္တဖိုလ်ပေါက် မျက်မျှက်ပြုလွယ် ရလွယ်  
နိုင်ကြပါစေကုန်သတည်း။

# ပြဇလောက်မူနှိုင် အကျဉ်းချုပ်



တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိ  
(ယော)ဆရာတော်

